

# ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှုဒဏ် ကာကွယ်ရေး၊ ခံနိုင်ရည်ရှိရေး မဟာဗျူဟာလုပ်ငန်းများကို အားပေးကူညီသွားရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

နေပြည်တော် ဇွန် ၅

၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌများ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် ယခုနှစ် အတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ “တို့ကမ္ဘာမြေတစ်ဝှမ်း သာယာလှစေဖို့ သဘာဝကို ထိန်းသိမ်းစို့”ဆိုသည့် ဆောင်ပုဒ်ဖြစ်ကြောင်း၊ မိမိ တို့အားလုံး နို့စို့ရသည့် ရွာများကို ခဏတစ်ဖြုတ်မေ့လျော့ထားပြီး သဘာဝ ပတ်ဝန်းကျင်ကြီး၏ သာယာလှပမှု၊ ထူးခြားဆန်းပြားမှုနှင့် တန်ဖိုးရှိမှုများကို သတိပြုမိစေပြီး အလေးထားလာအောင် မိမိတို့လူသားများကို တိုက်တွန်းထား ခြင်းဖြစ်ကြောင်း။

စာမျက်နှာ ၃ ကော်လံ ၁ ❖



မြန်မာနိုင်ငံ၏ ရေမြေသဘာဝ၊ သစ်တော၊  
ပန်းခြံ၊ သားရိုင်းတိရစ္ဆာန် ဘေးမဲ့တောများ  
ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်း  
များကို နိုင်ငံတော်အစိုးရအနေဖြင့်  
အလေးထားဆောင်ရွက်လျက်ရှိ

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူတစ်ဦးအား ဂုဏ်ပြုဆု ချီးမြှင့်စဉ် (သတင်းစဉ်)



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  
ဒေါ်အောင်ဆန်းစုကြည်  
ကနေဒါနိုင်ငံသို့ ရောက်ရှိ

စာမျက်နှာ ❖ ၄

မြန်မာနိုင်ငံ အင်ဂျင်နီယာလောက  
ဖွံ့ဖြိုးတိုးတက်ရေး အာဆီယံမှ  
အာရှ- ပစိဖိတ်တက်လှမ်းနိုင်ရန်  
ကြိုးပမ်းမည်

စာမျက်နှာ ❖ ၆

အော်ရီဂွန်၌ ထရန်ကို  
ထောက်ခံသူများနှင့်  
ဆန့်ကျင်သူများ  
ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွား

စာမျက်နှာ ❖ ၁၀



သဒ္ဓါထက်သန် မြန်မာအားမာန် ကမ္ဘောဇဘဏ်

ညီလာခံအလွန်နှင့်ကြားကာလအစီအစဉ်များ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်မှာ ရက်သတ္တတစ်ပတ်ရှိခဲ့ပြီဖြစ်ပါသည်။ ညီလာခံ ပြီးဆုံးပြီးနောက် ညီလာခံမှပေါ်ထွက်လာသော ရလဒ်များ၊ ညီလာခံ၏ အောင်မြင်မှု၊ အားသာမှု (သို့)အားနည်းမှုများ၊ ညီလာခံမှထွက်ပေါ်လာ သော ဂယက်၊ အနက်များ၊ ဝေဖန်သုံးသပ်ချက်များကိုလည်း တွေ့မြင် ကြရပါသည်။

ညီလာခံအပိတ်မိန့်ခွန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ‘ယနေ့လက်မှတ်ရေးထိုးနိုင်ခဲ့သည့် သဘော တူညီချက်များမှာ အမျိုးသားရင်ကြားစေရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးလမ်းမကြီးပေါ် လျှောက်လှမ်းလိုက် သော အရေးကြီးသည့် ခြေလှမ်းဖြစ်ကြောင်း’ ပြောကြားခဲ့သည်။ ထို့ပြင် ‘နိုင်ငံတည်ဆောက်ခြင်းဆိုသည်မှာ အဆုံးမရှိသည့် လုပ်ငန်းစဉ်ဖြစ်ပြီး တစ်ဆင့်ပြီးမြောက်သည်နှင့် နောက်တစ်ဆင့်ကို စတင်ရပါကြောင်း၊ (၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး)မှ ငြိမ်းချမ်းရေးရှာပုံတော် လမ်းကြောင်းပေါ်တွင် နောက်တစ်လှမ်းလှမ်းခဲ့ပြီဖြစ်ကြောင်း၊ အစည်း အဝေးပြီးဆုံးခြင်းသည် ငြိမ်းချမ်းသည့် ဖက်ဒရယ်ပြည်ထောင်စုဆီသို့ ဦးတည်သည့် နောက်ခြေတစ်လှမ်း၏အစကို သတ်မှတ်လိုက်ခြင်းပင် ဖြစ်ကြောင်း’လည်း ပြောကြားခဲ့သည်။

ယခုငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်မှာ NCA စာချုပ်ပါ နိုင်ငံရေးလမ်းပြမြေပုံအရ သွားနေသောလမ်းကြောင်းပင် ဖြစ်ပါသည်။ ယခုကျင်းပသောညီလာခံမှာ နိုင်ငံရေးလမ်းပြမြေပုံ၏ ပုဒ်မ ၂၀(ဂ) တွင်ပါဝင်သော အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပအပြီး ထိုညီလာခံများမှတင်သွင်းသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာအချက်များကို (၂၁)ရာစုပင်လုံညီလာခံကြီးတွင် တင်သွင်းဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အလားတူပင် NCA စာချုပ် ပုဒ်မ(၂၅)အရ ကြားကာလ ဆောင်ရွက်ရမည့် အစီအစဉ်များလည်းရှိနေပါသည်။ NCAစာချုပ်တွင် လက်မှတ်ရေးထိုးကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သည် အပစ်အခတ်ရပ်စဲထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနေ သောကာလအတွင်း ဆောင်ရွက်ရန်များရှိပါသည်။ ထိုဆောင်ရွက်ရမည့် အစီအစဉ်များတွင် (၁)ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေး အခြေခံများဖွံ့ဖြိုးတိုးတက်ရေး၊ (၂)သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ (၃)တိုင်းရင်းသားလူမျိုးများ၏ဘာသာစကား၊ စာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး၊ (၄)ဒေသဆိုင်ရာတည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ (၅)ဖွံ့ဖြိုးရေးနှင့် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများအတွက် ပြည်တွင်းပြည်ပ အလှူရှင်အဖွဲ့အစည်းများ၏ အကူ အညီရယူခြင်းကိစ္စရပ်များနှင့် (၆)မှူးယစ်ဆေးဝါးတိုက်ဖျက်ရေး စသည့် ကိစ္စရပ်များပါဝင်ပါသည်။ ထို့ပြင် အပစ်ရပ်ဒေသအတွင်း ကြီးမားသော စီမံကိန်းများလုပ်ဆောင်ရန်ရှိပါက သဘာဝသယံဇာတများ ပွင့်လင်းမြင် သာမှုဖော်ဆောင်ရေးအဖွဲ့ (EITI)၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဒေသခံပြည်သူလူထု၊ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတို့နှင့် ညှိနှိုင်း၍ အကောင်အထည်ဖော်ရန် စသည်တို့လည်း ပါဝင် ပါသည်။

ထို့ကြောင့် ညီလာခံကြီးအောင်မြင်စွာပြီးဆုံး၍ ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် ကြီးမားသောခြေလှမ်းတစ်လှမ်း တိုးတက်လာသည်နှင့်အတူ ကြားကာလအစီအစဉ်များစွာကို တစ်ဆက်တစ်စပ်တည်းအကောင်အထည် ဖော်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထိုအစီအစဉ်များအားလုံးသည် ဆက်လက်ဖော်ဆောင်မည့် ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးကို အထောက် အကူပြုမည်ဖြစ်ရာ အစိုးရ၊ တပ်မတော်နှင့် ဒေသခံလူထုများအပါအဝင် NCA တွင် လက်မှတ်ရေးထိုးပြီးသော လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးမှ တက်ကြွစွာပါဝင်ကြရမည် ဖြစ်ပါသည်။ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်အဖွဲ့များ (JMC)များကိုလည်း ပိုမိုခိုင်မာအောင် ဖွဲ့စည်း ဆောင်ရွက်ရန်ရှိသလို ဆောင်ရွက်နေသည်များကိုလည်း တွေ့မြင်ရပါ သည်။ ထို့ပြင် ညီလာခံနှစ်ခုကြားကာလတွင် ကျင်းပရမည်ဖြစ်သော ကျန်ရှိနေသေးသည့် အမျိုးသားအဆင့်ဆွေးနွေးပွဲများလည်း ကျင်းပနိုင် ရန် အသေးစိတ်ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။ NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အမျိုးသား အဆင့် ဆွေးနွေးပွဲများကျင်းပရန် ကျန်ရှိနေသေးသည့် ရှမ်းပြည်နယ်မှ RCSS/SSA နှင့် ရခိုင်ပြည်နယ်က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့အပြင် ဧရာဝတီတိုင်းစသော တိုင်းဒေသကြီးများအား ဆွေးနွေးပွဲကျင်းပနိုင်ရန် အချိန်၊ နေရာ အသေးစိတ်ညှိနှိုင်းနေပြီး ယခုလအကုန်(သို့မဟုတ်)ဇူလိုင်လအတွင်း ကျင်းပနိုင်မည်ဟု သိရသည်။

ဒုတိယအကြိမ်ကျင်းပသော (၂၁)ရာစုပင်လုံတွင် အဆိုပြုချက် ၄၅ ချက်တွင် ၃၇ ချက်ကို အများလက်ခံသော သဘောတူညီချက်အဖြစ် ချမှတ်နိုင်ခဲ့ရာ လာမည့်တတိယအကြိမ်ပင်လုံတွင် ပိုမိုအောင်မြင်မှုရရန် လိုအပ်ပါသည်။ သို့အတွက် ဒုတိယအကြိမ်နှင့် တတိယအကြိမ်ကြားကာလ ပြင်ဆင်ဆောင်ရွက်ချက်များနှင့် ကြားကာလဆောင်ရွက်ရန် တာဝန်များ ပီပီပြင်ပြင်လုပ်ဆောင်နိုင်ရေး အရေးကြီးပါကြောင်း တင်ပြရပါသည်။

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဗုဒ္ဓဓမ္မဒီပလိုမာ သင်တန်းသားသစ်ကြိုဆိုပွဲကျင်းပ

ရန်ကုန် ဇွန် ၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဗုဒ္ဓဓမ္မသင်တန်းသားသစ်ကြိုဆိုပွဲကို ယနေ့နံနက် ၈ နာရီတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဆွေးနွေးပွဲ ခန်းမ၌ ကျင်းပသည်။



အစီအစဉ်အရ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသက ကြိုဆိုနှုတ်ခွန်းဆက် ဩဝါဒကထာ မိန့်ကြားတော်မူပြီး သင်တန်းသားသစ် ရဟန်းတော်များကို ကျောင်းတံဆိပ်ပါ ကတ္တီပါယပ်များနှင့် သင်တန်းသားသစ် သီလရှင်များ၊ အမျိုးသားနှင့် အမျိုးသမီး များကို ကျောင်းတံဆိပ်ပါ ယောဂီ လောဘာကများ အသိအမှတ်ပြု အပ်နှင်း သည်။ (ဝဲပုံ)

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၌ ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ဒီပလိုမာ သင်တန်းသို့ ပြည်ပနိုင်ငံပေါင်း ၁၇ နိုင်ငံမှ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း ၈၀ ပါး/ဦး၊ ပထမနှစ်(ဝိဇ္ဇာ) သင်တန်းသို့ ၆၆ ပါး/ဦး၊ ဒုတိယနှစ်(ဝိဇ္ဇာ)သင်တန်းသို့ ၃၅ ပါး/ဦး၊ ပထမနှစ် (မဟာဝိဇ္ဇာ)သင်တန်းသို့ ၁၆ ပါး/ဦး၊ ဒုတိယနှစ် (မဟာဝိဇ္ဇာ)သင်တန်းသို့ ၂၂ ပါး/ဦး၊ တတိယနှစ် (မဟာဝိဇ္ဇာ) သင်တန်းသို့ ၁၅ ပါး/ဦး၊ မဟာဝိဇ္ဇာ (ကျမ်းပြု)သင်တန်းသို့ ၁၃ ပါး/ဦး၊ အကြိုပါရဂူတန်းသို့ ၂၁ ပါး/ဦး၊ ပါရဂူဘွဲ့ (ကျမ်းပြု)သင်တန်းသို့ ၄၀ ပါး/ဦး စုစုပေါင်း ၃၀၈ ပါး/ဦး တက်ရောက် ပညာသင်ကြားလျက်ရှိ ကြောင်း သိရသည်။ (သတင်းစဉ်)

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အကြိမ်(၉၀)မြောက် အသံမစ်မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

နေပြည်တော် ဇွန် ၅

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ အကြိမ်(၉၀)မြောက် အသံမစ်မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်ဂူတော် အတွင်း အရှေ့ဘက် ဗုဒ္ဓရုပ်ပွားဆင်းတုတော်ရှေ့၌ ကျင်းပရာ စေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော် လယ်ဝေးမြို့နယ် သာဝတ္ထိမြို့ အင်းသာအရှေ့ကျောင်းတိုက် အဂ္ဂမဟာသဒ္ဓမ္မ

ဇောတိကဓဇ၊ ဆရာတော် ဘဒ္ဒန္တပဏ္ဍိတနှင့် သံဃာတော် ၁၈ ပါးတို့ ကြွရောက်တော်မူခဲ့ကြ သည်။ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ စေတီတော်ဂေါပကအဖွဲ့၏ အထောက်အကူပြုအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများနှင့် တပ်နယ်ဝတ်အသင်း စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး ကြွရောက်လာ သော သံဃာတော်များအား နေဆွမ်းဆက်ကပ်လှူဒါန်း

ခဲ့ကြသည်။ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ အကြိမ် (၉၀) မြောက် အသံမစ်မဟာပြဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်း အနားကို ဇွန် ၅ ရက်မှ ၉ ရက်အထိ ငါးရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် နယုန်လပြည့်နေ့ နံနက်ပိုင်းတွင် မဟာသမယသုတ် ရွတ်ဖတ်ပူဇော်မည် ဖြစ်ပါ၍ ကြွရောက်ကြည်ညို ပူဇော်နိုင်ကြပါကြောင်း သိရသည်။ သီဟနိသိန်း (အေးချမ်းမြေ)

ပြည်သူ့ကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်(ဆင့်ပွား)သင်တန်းဖွင့်

ရန်ကုန် ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးနှင့် ခရိုင်လေးခရိုင်၌ ဖွင့်လှစ်မည့် ပြည်သူ့ကိုဗဟိုပြု သော ရဲလုပ်ငန်းစနစ်(ဆင့်ပွား) သင်တန်းအမှတ်စဉ်(၆/ ၂၀၁၇)ဖွင့်ပွဲများကို ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး သင်တန်းခန်းမ၌ ဇွန် ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး

ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ် ဝင်းနိုင်က တစ်ပြိုင်တည်း ဖွင့်လှစ်ပေးခဲ့သည်။ ဖွင့်ပွဲတွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ် ဝင်းနိုင်က သင်တန်းဖွင့် မိန့်ခွန်း ပြောကြားခဲ့ပြီး သင်တန်းများကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် ခရိုင် လေးခရိုင်တို့၌ ဇွန် ၅ ရက်မှ ၁၆ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသားရဲတပ်ဖွဲ့ဝင် အရာရှိ၊ အခြားအဆင့် ၁၅ ဦးစီ စုစုပေါင်း ၇၅ ဦး တက်ရောက် ကြောင်း သိရသည်။ (သတင်းစဉ်)

| ရွှေ၊ ငွေ၊ စက်သုံးဆီနှင့် နိုင်ငံတကာသုံး ငွေကြေးပေါက်ဈေးနှုန်း |    |       |                         | ၅-၆-၂၀၁၇                              |            | ခင်ရတနာ-စုစည်းသည်။ |      |
|----------------------------------------------------------------|----|-------|-------------------------|---------------------------------------|------------|--------------------|------|
| ရွှေဈေးနှုန်း(အောင်သမာဓိရွှေဆိုင်)                             |    |       |                         | နိုင်ငံတကာ ငွေကြေးဈေးနှုန်း (ဗဟိုဘဏ်) |            |                    |      |
| ရန်ကုန်                                                        | ၁၆ | ပဲရည် | တစ်ကျပ်သား ကျပ် ၉၀၉၅၀၀  | အမေရိကန်                              | တစ်ဒေါ်လာ  | ၁၃၆၁               | • ၀  |
| ရန်ကုန်                                                        | ၁၅ | ပဲရည် | တစ်ကျပ်သား ကျပ် ၈၅၆၀၀၀  |                                       | တစ်ယူရို   | ၁၅၃၅               | • ၃  |
| မန္တလေး                                                        | ၁၆ | ပဲရည် | တစ်ကျပ်သား ကျပ် ၉၀၉၀၀၀  |                                       | တစ်ဒေါ်လာ  | ၉၈၅                | • ၇၀ |
| စက်သုံးဆီဈေးနှုန်း (စက်သုံးဆီအသင်း)                            |    |       |                         | ထိုင်းဘတ်                             | တစ်ဘတ်     | ၃၉                 | • ၉၇ |
| ဒီဇယ်                                                          |    |       | ၆၉၀/၆၉၅ ကျပ် (လက်လီဈေး) | အိန္ဒိယ                               | တစ်ရူပီး   | ၂၁                 | • ၁၂ |
| အောက်တိုန်း ၉၂                                                 |    |       | ၆၉၀/၇၁၀ ကျပ် (လက်လီဈေး) | တရုတ်                                 | တစ်ယွမ်    | ၁၉၉                | • ၁၇ |
| အောက်တိုန်း ၉၅                                                 |    |       | ၇၄၀/၇၄၅ ကျပ် (လက်လီဈေး) | မလေးရှား                              | တစ်ရင်းဂစ် | ၃၁၉                | • ၀၄ |
| ပရီမီယံဒီဇယ်                                                   |    |       | ၇၁၀/၇၁၅ ကျပ် (လက်လီဈေး) |                                       |            |                    |      |

မြန်မာ့အလင်း

၁၂၇၅ ခုနှစ်က စည်ထောင်သည်။

Myanma Alinn Daily

စာတည်းမှူးချုပ်

စာတည်းမှူး

စာတည်းမှူး

စာတည်းများ

အကြီးတန်းသတင်းထောက်များ

အငယ်တန်းသတင်းထောက်များ

ထုတ်ဝေခြင်းအမှတ်

- အောင်နိုင်ဦး

- ဝင်းရွှေ

- မြင့်ဆွေ(သတင်းထောက်ချုပ်)

- မြင့်စိုး၊ ကြည်ဝင်း၊ ဝင်းကျော်၊ ခြူးစန္ဒီနွေး၊ ကလျာမိုးမြင့်

- ကျော်သူဝင်း၊ခင်ရတနာ၊သိမ့်သိမ့်မိုး၊ ဇူလိုင်မိုး၊ စိန်လွင်အောင်၊ တင်စိုး(ဓာတ်ပုံ)

- တင်လင်းအောင်၊ တင်မောင်လွင်၊ ဇင်ဦး၊ နေဝင်းထွန်း(၂)၊ ဟိန်းထက်ဇော်၊ ဝေသူနွယ်

- (၀၁၀၉၃)၊ ပုံနှိပ်ခြင်းအမှတ် - (၀၀၈၇၇)

❖ ရှေ့မှ

မိမိတို့ မြန်မာနိုင်ငံသည် မြောက်ဘက် ရေခဲတောင်တန်းများမှ တောင်ဘက် တနင်္သာရီတန်းတန်း ဒေသအထိ သာယာလှပသည့် ရွှေခင်းများ၊ အမျိုးစုံသည့် သစ်တောများ၊ တောင်တန်းများနှင့် ပြည့်စုံသည့် နိုင်ငံဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံအဝန်း မည်သည့်နေရာမဆို မိမိတို့သည် သဘာဝပတ်ဝန်းကျင်ကြီးနှင့် နီးကပ်စွာဆက်သွယ်သည့် အခြေအနေတွင် ရှိနေကြောင်း။

ရှားပါးမျိုးစိတ်

အမျိုးမျိုးသော ပတ်ဝန်းကျင်ဂေဟစနစ်များ တည်ရှိနေသည့်အတွက် မြန်မာနိုင်ငံသည် အာရှဒေသတွင် သဘာဝသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ကြောင်း၊ ယင်းမှာ မိမိတို့ တန်ဖိုးထားရမည့် သဘာဝကပေးသည့် လက်ဆောင်ဟု ပြောနိုင်ကြောင်း၊ မိမိတို့နိုင်ငံ၏ သဘာဝရေမြေတောတောင်များထဲတွင် အပင်မျိုးစိတ် ၁၈၀၀ ကျော်၊ ၄၇၇ မျိုး



နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် အမှာစကား ပြောကြားစဉ်

(သတင်းစဉ်)



နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပြခန်းများကို ကြည့်ရှုစဉ်

(သတင်းစဉ်)

စိတ်ပေါင်း ၁၁၀၀ နီးပါးနှင့် နို့တိုက်သတ္တဝါမျိုးစိတ် ၃၀၀ ကျော် မှီတင်းနေထိုင် ရှင်သန်ပေါက်ရောက်လျက်ရှိကြောင်း၊ ယင်းတို့ထဲတွင် ကမ္ဘာပေါ်၌ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် မျိုးစိတ်စာရင်းဝင် အပင်မျိုးစိတ် ၆၁ မျိုးနှင့် နို့တိုက်သတ္တဝါမျိုးစိတ် ၄၄ မျိုး ပါဝင်နေကြောင်း၊ ကမ္ဘာ့မျိုးသုဉ်းလုမျိုးစိတ်များစာရင်းဝင်ဖြစ်သည့် ရွှေသမင်နှင့် ၄၇၇ မျိုးစိတ် ခြောက်မျိုးမှာ မြန်မာနိုင်ငံ၌သာ တွေ့ရှိနိုင်သည့် ရှားပါးမျိုးစိတ်များ ဖြစ်ကြောင်း။

အသက်ရှင်သန်ရေး

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုကျင်းပနေရင်း မိမိတို့လူသားများသည် အသက်ရှင်သန်စည်ပင်ပြောရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မိမိတို့၏ ကမ္ဘာ၊ ပတ်ဝန်းကျင်ကြီးကိုလည်း မည်မျှ မှီခိုအားထားရသည်ဆိုသည်ကို သတိပြုမိရန်လိုကြောင်း၊ မိမိတို့နေထိုင်သည့် သဘာဝ ကမ္ဘာ့ပတ်ဝန်းကျင်ကြီးသည် လူသားများ၏ အသက်ရှင်သန်ရေးကို အထောက်အကူပြုပေးနေသည့် ဂေဟစနစ်ကြီး ဖြစ်ကြောင်း။

အမွေအနှစ်စာရင်းတွင်ပါဝင်

ကမ္ဘာတစ်ဝန်းတွင် လူသားများကို သဘာဝပတ်ဝန်းကျင်ကြီးနှင့် ဆက်သွယ်ပေးကြရန် အပြုသဘောဆောင်သည့်

အစီအစဉ်များချမှတ်ပြီး အကောင်အထည်ဖော်ဆောင်နေကြသည်ကို တွေ့ရှိနေရသည့်အတွက် အထူးစိတ်အားတက်ရကြောင်း၊ ယနေ့ ကမ္ဘာတစ်ဝန်းတွင် လူသားများအကျိုးအတွက် ပျက်သုဉ်းမသွားစေရန် ကာကွယ်စောင့်ရှောက်ထိန်းသိမ်းထားသည့် နေရာဒေသအများအပြားရှိနေကြောင်း၊ ယူနက်စကို၏ အထိန်းသိမ်းခံ အမွေအနှစ်စာရင်းတွင်

ပါဝင်လာသည့် တရားဦးနိုင်ငံက အမေရန်သစ်တောများ၊ တရုတ်နိုင်ငံက ဟူဘေးသစ်တောဧရိယာ၊ အီရန်နိုင်ငံက လူကန္တာရဒေသအပါအဝင် သဘာဝဇီဝမျိုးစုံပေါကြွယ်ဝသည့် အရပ်ဒေသများသည် ယူနက်စကို၏ အထိန်းသိမ်းခံ အမွေအနှစ်စာရင်းတွင် ပါဝင်လာသည်ကို တွေ့ရသည့်အတွက် များစွာဝမ်းသာကျေနပ်ရကြောင်း။

မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ခါကာဘိုရာဇီ အမျိုးသားသဘာဝဥယျာဉ်၊ အလောင်းတော်ကဿပ ဘေးမဲ့ဥယျာဉ်၊ ရွှေစက်တော်ဘေးမဲ့တော၊ လန့်ပိ အဏ္ဏဝါ အမျိုးသားဥယျာဉ်၊ လူသားနှင့်ဇီဝအဝန်းနယ်မြေဟု သတ်မှတ်ထားသည့်

အင်းလေးကန် စသည့်နေရာဒေသများကို ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများအပါအဝင် မြန်မာနိုင်ငံ၏ ရေမြေသဘာဝ၊ သစ်တော၊ ပန်းခြံ၊ သားရိုင်းတိရစ္ဆာန်ဘေးမဲ့တောများ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း။

ကုစားနေရဆဲဖြစ်

ယနေ့ မိမိတို့ခံစားနေရသည့် အကြီးမားဆုံးစိန်ခေါ်မှုကြီးတစ်ခုမှာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်၏ ခြိမ်းခြောက်မှုပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အများဆုံးခံနေရသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် မကြာသေးမီက တစ်ကြိမ်တစ်ခါမျှ မကြုံစူး အူရိုဂျန်လွန်ကမ္ဘာနှင့် ဆိုးရွားသည့် ရာသီဥတုဒဏ်များကို ခံစားခဲ့ရကြောင်း၊ ပြီးခဲ့သည့် သီတင်းပတ်အတွင်းမှာ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများတွင် ပျက်စီးမှုအမြောက်အမြားဖြစ်စေခဲ့သည့် မိုရာဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်တွင်ရှိသည့် မြို့နယ်အချို့နှင့် ကျေးရွာများကို အပြင်းအထန် ရိုက်ခတ်သွားခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၏ အရပ်ဒေသအချို့တွင် လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ဖြစ်ခဲ့သည့် အဆိုးရွားဆုံး သဘာဝဘေးဒဏ်တစ်ခု ဖြစ်သည့် ဆိုင်ကလုန်းနာဂစ်၏ဒဏ် ခံစားခဲ့ရမှုများကို ယနေ့တိုင် ကုစားနေရဆဲဖြစ်

ကြောင်း။

မြန်မာနိုင်ငံသည် အဓိကအားဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့၏ တောင်သူလယ်သမားများသည် အခြေခံစားဝတ်နေရေးအတွက် စိုက်ပျိုးရေးကို လုပ်ကိုင်ကြရာတွင် ရာသီဥတုမှန်ကန်ပြီး မိုးရေကို အချိန်အခါနှင့်အညီ အလိုအလောက် ရရှိနေရန် သဘာဝရာသီဥတုကို မှီခိုအားထားပြီး လုပ်ကိုင်နေကြရကြောင်း၊ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်၏ ခြိမ်းခြောက်မှုအန္တရာယ်ကို တုံ့ပြန်ကာကွယ်ပေးနိုင်မည့် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း နိုင်ငံအဝန်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ စီးပွားရေး ဖွံ့ဖြိုးစည်ပင်ပြောရေးအတွက် အလွန်အရေးပါကြောင်း။

အကောင်အထည်ဖော်

သို့ဖြစ်၍ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကာကွယ်တုံ့ပြန်နိုင်ရန် ကာလရှည်အမျိုးသားစီမံချက်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည်ကို အသိအမှတ်ပြုထားသည့်အပြင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အမျိုးသားမူဝါဒတစ်ရပ်ကို ထုတ်ပြန်နိုင်ရန်အတွက် အဖွဲ့အစည်းအသီးသီးက ကျွမ်းကျင်ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာပညာရှင်များ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ညှိနှိုင်း ရေးဆွဲလျက်ရှိကြောင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ

စာမျက်နှာ ၄ သို့



နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီနီထီးယူနှင့် တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်စဉ်

(သတင်းစဉ်)

# နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေဒါနိုင်ငံသို့ ရောက်ရှိ

တိုရွန်တို ဇွန် ၅  
ကနေဒါနိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့သို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၄ ရက် ညပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာလာရာ ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့သို့ ဇွန် ၅ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲတွင် ရောက်ရှိသည်။



ကောင်စစ်ဝန်ချုပ် မစ္စတာ ဘရိုင်ယန် ဝေးလ်ဖတ်စ် (Hon.Mr. Bryon Wilfert) နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

## ကြိုဆိုနှုတ်ဆက်

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့် ရွှင်ယယ်ယော့ဟိုတယ်သို့ ရောက်ရှိကြရာ ကနေဒါနိုင်ငံရောက် မြန်မာနိုင်ငံသားများက နွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။

တိုရွန်တိုမြို့သည် ကနေဒါနိုင်ငံ အွန်တေးရိုးယိုးနယ်၏ မြို့တော်ဖြစ်ပြီး စတုရန်းမိုင်ပေါင်း ၄၀ ရှိသည်။ တိုရွန်တိုမြို့၏ အမည်ဟောင်းမှာ ယော့မြို့ဖြစ်သည်။ စက်မှုလုပ်ငန်းထွန်းကားသော မြို့ကြီးတစ်မြို့ဖြစ်ပြီး အငယ်ဆုံးသော ဆပ်ပြာချက်လုပ်ငန်းမှ အကြီးဆုံးသော သံစက်ကိရိယာလုပ်ငန်းအထိရှိ၍ လိုအပ်သော လျှပ်စစ်ဓာတ်အားကိုနိုင်အဂ္ဂရာရေတံခွန် (Niagara Falls) မှ ရရှိသည်။ စက်မှုလက်မှုလုပ်ငန်းများသာမက နွားမွေးမြူရေးလုပ်ငန်း၊ ကောက်ပဲသီးနှံစိုက်ပျိုးရေးလုပ်ငန်း၊ သစ်လုပ်ငန်းနှင့် ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းများဖြင့်လည်း တိုးတက်ကြီးပွားလျက်ရှိသည်။ (သတင်းစဉ်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တိုရွန်တိုမြို့၊ လီစတာ ဘီ ပီရာဆင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သံအမတ်ကြီး ဦးကျော်မျိုးထွဋ်၊ အွန်တိုရီယို ပြည်နယ်အခြေစိုက် မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် မစ္စတာ ဘရိုင်ယန် ဝေးလ်ဖတ်စ်တို့နှင့်အတူ တွေ့ရစဉ် (သတင်းစဉ်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဆိုးလ်မြို့၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာသံအမတ်ကြီး သူရသက်ဦးမောင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ ကိုရီးယားလေကြောင်းလိုင်းဖြင့် ကနေဒါနိုင်ငံသို့ ဆက်လက်ထွက်ခွာရာ ဒေသစံတော်ချိန် နံနက် ၉ နာရီမိနစ် ၄၀ တွင် ကနေဒါနိုင်ငံ တိုရွန်တိုမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တိုရွန်တိုမြို့၊လီစတာ ဘီ ပီရာဆင် (Lester B.Pearson)အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်၊ အွန်တိုရီယိုပြည်နယ်အခြေစိုက် မြန်မာဂုဏ်ထူးဆောင်



## နွေးထွေးစွာကြိုဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကနေဒါနိုင်ငံရောက် မြန်မာနိုင်ငံသားများက နွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြစဉ် (သတင်းစဉ်)

### စာမျက်နှာ ၃ မှ

အမျိုးသားမူဝါဒနှင့် လုပ်ငန်းစီမံချက်ကို မကြာမီကာလအတွင်း ထုတ်ပြန်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ထားကြောင်း။

မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်လွယ်သည့် အခြေအနေကို ကာကွယ်ရန် ခံနိုင်မှုစွမ်းရည်မြှင့်တင်ရန်အတွက် နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကို မိမိတို့လက်ကမ်းကြိုဆိုကြောင်း၊ ပါရီရာသီဥတုပြောင်းလဲမှုသဘောတူညီချက်စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်း ရာသီဥတုပြောင်းလဲမှု တုံ့ပြန်ရေးဆိုင်ရာ နိုင်ငံတကာ ကြိုးပမ်းမှုအစီအစဉ်များတွင် ဘဏ္ဍာငွေ ရှာဖွေထောက်ပံ့ပေးရေး၊ နည်းပညာထုတ်လုပ်ရေးနှင့် လွှဲပြောင်းပေးရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး စသည်ကဏ္ဍများတွင် ဆက်လက်ပြီး ဦးဆောင်ပါဝင် တုံ့ပြန်ဆောင်ရွက်ပေးရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှုဒဏ် ကာကွယ်ရေး၊ ခံနိုင်ရည်ရှိရေး မဟာဗျူဟာလုပ်ငန်းများကို အားပေးကူညီသွားရန်အတွက် ဖွံ့ဖြိုးပြီး နိုင်ငံများကို တိုက်တွန်းအပ်ပါကြောင်း။

မိမိတို့သည် အလှူတရားများနှင့် ပြည့်စုံနေသည့် ဇီဝမျိုးစုံမျိုးကွဲများအပြည့်အစုံရှိနေသည့် ကမ္ဘာကြီးတွင် ရှင်သန်နေထိုင်ခွင့်ရနေခြင်းသည် ထူးကဲသည့် အခွင့်အရေးဖြစ်သည်ကို နှလုံးသွင်းခံယူပြီး သဘာဝပတ်ဝန်းကျင်ကြီးကို ဆက်လက် ထိန်းသိမ်းသွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။ ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Guterres က ၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားသို့ ပေးပို့သည့် ဝီဒီယိုသဝဏ်လွှာကို ပြသသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အလွှတ်တန်း ဆောင်းပါးပြိုင်ပွဲတွင် ရရှိကြသူများအား ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက ၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိကြ

သူများအား ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အလွှတ်တန်း ဆောင်းပါးပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိကြသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။

ယနေ့ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ဝန်ကြီးဌာန ရှစ်ခု၊ NGO ခုနစ်ခု INGO ခြောက်ခုနှင့် ပုဂ္ဂလိကအဖွဲ့အစည်း ငါးခုတို့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြခန်း ၄၂ ခန်းကို ခင်းကျင်းပြသထားသည်။ (သတင်းစဉ်)

# ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် (၁၄)ကြိမ်မြောက် အာရှသတင်းမီဒီယာ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ထွက်ခွာ

## ရန်ကုန် ဇွန် ၅

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Qingdao မြို့၌ ဇွန် ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၄)ကြိမ်မြောက် အာရှသတင်းမီဒီယာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်

ယနေ့နံနက် ၁ နာရီက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။ (အောက်ပုံ)

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (အသံလွှင့်) မှ ညွှန်ကြားရေးမှူး ဦးဇေယျာတို့ လိုက်ပါသွားကြသည်။ (သတင်းစဉ်)



## ဒုတိယဝန်ကြီး ခန့်အပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ်၊ ၁၀ / ၂၀၁၇

၁၃၇၉ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်

(၂၀၁၇ ခုနှစ်၊ ဇွန်လ ၅ ရက်)

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က)၊ (ဃ)နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲ ငယ်(၉) တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးကျော်လင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

(ပုံ)ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

## ဧရာဝတီတိုင်းဒေသကြီးဝန်ကြီး ခန့်အပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ်၊ ၁၁ / ၂၀၁၇

၁၃၇၉ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်

(၂၀၁၇ ခုနှစ်၊ ဇွန်လ ၅ ရက်)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၊ ပုဒ်မခွဲ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ (ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ(က) တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးဌေးဝင်းကို ဧရာဝတီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

(ပုံ)ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

### \* ကျောစုံမှ

ထိုသို့ရေကြီးရေလျှံဖြစ်ပေါ်တတ်သော ဘားလားချောင်းကို ရေထိန်းတံခါးအသစ် တည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘားလားချောင်း ချဲ့ထွင်တူးဖော်ခြင်း၊ ဆက်စပ်ချောင်းရိုးများ တူးဖော်ခြင်းနှင့် ဆင်ဖုန်ရေထိန်းတံခါးအသစ် တည်ဆောက်ခြင်းတို့ကို စီစဉ်ဆောင်ရွက်ခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ရေနုတ်ခြင်းလုပ်ငန်းဖြစ်သော (၈x၈)ပေရှိသော ရှစ်ပေါက်ရေထိန်းတံခါး အသစ်တစ်ခုကို တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ ဆင်ဖုန်ရေထိန်းတံခါးအသစ်မှ ရေနုတ်ခြင်းလုပ်ငန်းတို့ကို ဒေသအချိန်အခါနှင့်ကိုက်ညီစွာ လုပ်ဆောင်နေပြီဖြစ်သည်။ ဆင်ဖုန်ရေထိန်းတံခါးအဟောင်းမှာ အမြင့်အကျယ် (၈x၈)ပေရှိသော အပေါက် ၁၁ ပေါက်ရှိပြီး (၅x၄)ပေရှိသော လေးပေါက်ရေထိန်းတံခါးအပြင် (၈x၈)ပေရှိသော ရှစ်ပေါက်ရေထိန်းတံခါးအသစ်ကို ထပ်မံတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ရေထိန်းတံခါးသစ်၏ အကျိုးကျေးဇူးကြောင့် မုန့်တိုင်းအရှိန်ဖြင့် မေ ၂၇ ရက် နံနက်ပိုင်းမှ ၃၀ ရက်အထိ ရွာသွန်းခဲ့သောမိုးရေကို ကောင်းစွာထုတ်နုတ်ပေးနိုင်ခဲ့သည့်အတွက် ဘားလားချောင်းတစ်လျှောက်နှင့် ကျေးရွာများ၊ ရန်ကုန်-မန္တလေးအမှတ်(၁)လမ်းမကြီး ရေကြီးရေလျှံခြင်းတို့ ကင်းဝေးခဲ့ပြီဖြစ်သည်။

ပြီးခဲ့သည့် မုန့်တိုင်းအရှိန်ကြောင့် ရက်ဆက်မိုးရွာသွန်းခဲ့ရာ ဘားလားချောင်းဖျားရှိ ကလီထော်တံခံတွင် မိုးရေချိန် ၇ ဒသမ ၁၂ လက်မ၊ လှည်းကူးမြို့တွင် ၁၁ ဒသမ ၇၉ လက်မ နှင့် ဆင်ဖုန်ရေထိန်းတံခါးအနီးရှိ ငမိုးရိပ်ရေထိန်းတံခါးတွင် ၁၁ ဒသမ ၅၆ လက်မရွာသွန်းခဲ့ရာ ထိုသို့စဉ်ဆက်မပြတ် ရွာသွန်းခဲ့သော်လည်း ကြိုတင်၍ ဘားလားချောင်းအား ချဲ့ထွင်တူးဖော်ခြင်းနှင့် ဆင်ဖုန်ရေထိန်းတံခါးအသစ်ကို တည်ဆောက်နိုင်ခဲ့ခြင်းတို့ကြောင့် ရေကြီးရေလျှံဖြစ်မှုကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်သည်။

ဘားလားချောင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန် ဆင်ဖုန်ရေထိန်းတံခါးအသစ် တည်ဆောက်မှုနှင့် ပတ်သက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ဘားလားချောင်းထဲကို ရေပါနိုင်အောင် အကျယ်နဲ့ အနက်ပါ ထပ်နှိုက်ပြီး တူးဖော်ခဲ့တာကြောင့် အခုရေစီးရေလာ ကောင်းနေပါပြီ။ ဒီနေရာက မူလရေထိန်းတံခါးဟောင်းရှိပြီးသားဆိုပေမယ့် ထူးကဲဒီရေတက်ချိန်နဲ့ မိုးဆက်တိုက်ရွာသွန်းမှုကြုံခဲ့ရင် ရေထုတ်တာ မလောက်တော့ဘူး။ ဒါကြောင့် ဆင်ဖုန်ရေထိန်းတံခါးအသစ်ကို ထပ်မံတည်ဆောက်ဖြစ်တာပါ။ ရေထိန်းတံခါးအသစ် ထပ်မံတည်ဆောက်လိုက်ခြင်းအားဖြင့် ရေနုတ်အားပိုကောင်းလာပြီးတော့ အပေါ်ပိုင်းမှာ ရေကြီးနစ်မြုပ်မှုတွေ ကင်းဝေးစေပါတယ်” ဟု ပြောကြားခဲ့သည်။

ဘားလားရွာအနီးရှိ ဘားလားချောင်း ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန် ဆင်ဖုန်ရေထိန်းတံခါးအသစ်ကို ဇန်နဝါရီလက စတင်တည်ဆောက်ခဲ့ပြီး ဧပြီလကုန်ပိုင်းတွင် ပြီးစီးခဲ့သည့်အတွက် မေလကုန်ပိုင်းက ရက်ဆက်ရွာသွန်းခဲ့သော မိုးရေများ ကျေးရွာတို့နှင့် အမှတ်(၁) လမ်းမကြီး ရေကြီးရေလျှံမှုမဖြစ်စေရန် ကြိုတင်ကာကွယ်နိုင်ခဲ့ပြီဖြစ်သည်။

## ပြည်ထောင်စုဝန်ကြီးနှင့် ကျား/မ ရေးရာတန်းတူညီမျှရေး ကွန်ရက်အဖွဲ့တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် ၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မေခလောခန်းမ၌ ဇွန် ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကျား/မ ရေးရာတန်းတူညီမျှရေးကွန်ရက် (Gender Equality Network) အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူနှင့် ကွန်ရက်၏ဦးဆောင် ကော်မတီဝင်များမှ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံရာ၌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား/မ တန်းတူညီမျှရေးနှင့် ပတ်သက်၍ လုပ်ဆောင်ပြီးစီးမှုများကို အစီရင်ခံတင်ပြခဲ့ပြီး ရှေ့ဆက်လုပ်ကိုင်ရန် ရည်မှန်းထားသည်များနှင့်ပတ်သက်၍ လမ်းညွှန်မှုတောင်းခံခဲ့သည်။ ဆွေးနွေးတင်ပြသည့် အကြောင်းအရာများမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအခြေအနေနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ကောက်ယူရန် လိုအပ်ကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) အကောင်

အထည်ဖော်ဆောင်ရွက်ရေးအတွက် လိုအပ်သည့်အချက်အလက်များ ကောက်ယူခြင်းနှင့် ညှိနှိုင်းအကောင် အထည်ဖော်နိုင်မည့် နည်းလမ်းများအပြင် လူထုအသိပညာပေးလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားရှိမှုများကို တင်ပြ ဆွေးနွေးခဲ့သည်။

ဒါ့အပြင် အမျိုးသမီးများ၏ စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ကဏ္ဍတိုးတက်ရေးအတွက် လိုအပ်သည့် သုတေသနများဆောင်ရွက်ခြင်း၊ ပဋိပက္ခအခြေအနေအတွင်း အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုအခြေအနေများကို စစ်တမ်းကောက်ယူလေ့လာခြင်း၊ အလုပ်သမားများနှင့် ဆက်စပ်သော ဥပဒေများ၊ မူဝါဒများတွင် အမျိုးသမီးအလုပ်သမားများအတွက် အကာအကွယ်ပေးရန် ပြင်ဆင်ဖြည့်စွက်ခြင်း၊ ကျား/မ ရေးရာ တန်းတူညီမျှမှုသဘောတရားများကို မူလတန်းအရွယ်မှ စလေ့ကျင့်သင်ကြားပေးနိုင်ရေး၊ သင်ရိုးညွှန်းတမ်းဖတ်စာများတွင် ထည့်သွင်းဆောင်ရွက်နိုင်ရန် စသည်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ (သတင်းစဉ်)

### \* ကျောစုံမှ

ဖော်ပြပေးလိုရန် လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကမ္ဘာ့ခေတ်မီ နည်း အနုပညာများဖြင့် နိုင်ငံသားများ၏ ဘဝတိုးတက်ဖွံ့ဖြိုးရန်ရည်ရွယ်၍ အူရီဒူးမြန်မာက ယခုကဲ့သို့ ပံ့ပိုးကူညီပေးခြင်း ဖြစ်ကြောင်း သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်သည့် လေးကြိမ်မြောက် မြန်မာ့ဂီတပွဲတော်အခမ်းအနားကို မြို့လေးမြို့သို့ လှည့်လည်ဖျော်ဖြေမည်ဖြစ်သည်။ အနောက်တိုင်း

ဂန္ထဝင်တေးဂီတအဖွဲ့ဝင် ငါးဦးပါဝင်သည့် အဖွဲ့နှင့် မြန်မာ့ရိုးရာဂီတအနုပညာရှင် ငါးဦးတို့သည် မြစ်ကြီးနား၊ နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်မြို့တို့သို့ လှည့်လည်ဖျော်ဖြေမည်ဖြစ်သည်။ ဂီတပွဲတစ်ခုစီ၌ အမေရိကန်ပြည်ထောင်စု၊ ပီရူး၊ ထိုင်ဝမ်နှင့် မြန်မာနိုင်ငံတို့မှ တေးရေးဆရာများနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးလှိုင်ဝင်းမောင်တို့က လှည့်လည်ဖျော်ဖြေရေးခရီးစဉ်အတွက် ရည်ရွယ်ရေးစပ်ထားသည့် သီချင်းသစ် ခုနစ်ပုဒ်ဖြင့် ဖျော်ဖြေတင်ဆက်ပေးမည်ဖြစ်သည်။ မြန်မာ့ရိုးရာနှင့် အနောက်တိုင်း တူရိယာနှစ်မျိုးစလုံး၏ ရိုးရာဓလေ့အသုံးဆန်သော ဘာသာစကားများအား ဖွင့်လှစ်ပြသ

တယ်။ မြန်မာ့တေးဂီတ ချစ်မြတ်နိုးသူအားလုံးအနေဖြင့် မြန်မာ့ရိုးရာနှင့် အနောက်ပိုင်းတူရိယာများဖြင့် ဖျော်ဖြေတင်ဆက်ပေးမည့် အတွေ့အကြုံများကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ အူရီဒူးမြန်မာအနေဖြင့် မြန်မာပြည်သူလူထုနှင့် ငြိမ့်ညောင်းသည့် ဂီတသံစဉ်များကို ဝေမျှနိုင်အတွက် အခုလိုခမ်းနားတဲ့ ပွဲတော်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခွင့်ရတဲ့အတွက် အလွန်ဝမ်းသာပါတယ်”ဟု ပြောသည်။

မြန်မာ့ဂီတပွဲတော် ဖျော်ဖြေပွဲကို



စာနယ်င်းရှင်းလင်းပွဲ၌ မြန်မာ့ယဉ်ကျေးမှုနှင့် အနောက်တိုင်း တွဲဖက်ဖျော်ဖြေနေစဉ်

ဓာတ်ပုံ- မင်းထက်

## လူငယ်များအတွက် သက်မွေးပညာလျှပ်စစ်ကျွမ်းကျင် ခြောက်လသင်တန်း အခမဲ့တက်ရောက်နိုင်

ရန်ကုန် ဇွန် ၅

အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေနေသည့် လူငယ်များအတွက် သက်မွေးပညာအတတ်ပညာတစ်ခုဖြစ်သည့် လျှပ်စစ်ကျွမ်းကျင်မှုဘာသာရပ် စာတွေ့လက်တွေ့တစ်ဆက်တည်းသင်ယူနိုင်မည့် သင်တန်းအား အခမဲ့တက်ရောက်နိုင်ကြောင်း သိရသည်။

အခြေခံပညာ အထက်တန်းအောင် သို့မဟုတ် တက္ကသိုလ်ဝင်တန်းနှင့် ညီမျှသည့် ပညာအရည်အချင်းရှိရန် လိုအပ်ပြီး

သက်မွေးပညာအား စိတ်ပါဝင်စားစွာ သင်ယူလိုသူများအား CVT Myanmar မှ သင်ကြားပေးခြင်းဖြစ်ပြီး ကာလတို ခြောက်လသင်တန်းဖြစ်သည်။

လျှပ်စစ်ပစ္စည်း သွယ်တန်းတပ်ဆင်ခြင်းများကို CVT Myanmar မှ စာတွေ့နှင့်လက်တွေ့ ကျွမ်းကျင်ဆရာများနှင့် ဇူလိုင်လမှ ဇန်နဝါရီလအထိ ခြောက်လသင်ယူပြီး N SSA-level 1,2 စာမေးပွဲကို ဝင်ရောက်ဖြေဆိုခြင်းဖြင့် အောင်မြင်ပါက ကျွမ်းကျင်မှု

လက်မှတ်များကိုပါ ရရှိနိုင်မည်ဖြစ်သည်။

ဤသင်တန်းအတွက် May Bank မှ ကူညီပံ့ပိုးပေးမည်ဖြစ်ပြီး CVT Myanmar အနေနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ဖွင့်လှစ်ခြင်းဖြစ်သည်။


သင်တန်းကြေးပေးသွင်းစရာ မလိုဘဲ သင်တန်းကာလအတွင်း ခရီးစရိတ်ကို သင်တန်းမှ ပြန်လည်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ သင်တန်း

ပြီးဆုံးပြီး စာမေးပွဲဖြေဆိုအောင်မြင်ပါက Center for Vocational Training (CVT) နှင့် National Skill Standard Authority (NSSA) အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်အား ရရှိမည်ဖြစ်ကြောင်း သိရသည်။

အသက် ၁၆ နှစ်မှ ၂၂ နှစ်အရွယ် လူငယ်များတက်ရောက်နိုင်ပြီး သင်တန်းကို CVT Myanmar အမှတ် (၄၂) ကမ်းနားလမ်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရုံး တတိယထပ် ဗိုလ်တထောင် မြို့နယ် ရန်ကုန်တွင် ဖွင့်လှစ်မည်ဖြစ်သည်။ လျှောက်လွှာများကို ဇွန် ၂၄ ရက်တွင် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီး သင်တန်းကို ဇူလိုင်လဆန်းတွင် တစ်ပတ်လျှင် လေးရက်နှုန်းဖြင့် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။

သင်တန်းဝင်ခွင့်လျှောက်ထားလိုသူများသည် ရုံးချိန်အတွင်းတွင် “ဝင်ခွင့်လျှောက်လွှာ” အား ရုံး၌လာရောက်ထုတ်ယူ၍ လျှောက်ထားနိုင်ပြီး တက္ကသိုလ်ဝင်တန်း (သို့) ဆယ်တန်းနှင့် ညီမျှသော ပညာရေးအဆင့်သို့ တက်ရောက်ခဲ့ဖူးကြောင်း ထောက်ခံစာတစ်ခုခုကို လူတွေ့ဖြေဆိုချိန်တွင် တပ်ပါတည်း ယူဆောင်လာရမည်ဖြစ်သည်။

ခင်ရတနာ



တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့နှင့် စပ်လျဉ်း၍ ရှုထောင့်စုံမှ သဘောထားအမြင်စုံတို့ကို အများပြည်သူသို့ တင်ပြပေးနိုင်ရန် ဤကဏ္ဍကို ဖွင့်လှစ်ခြင်းဖြစ်၍ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ရေးသားရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကြမ်းတမ်းပြင်းထန်သော အယူအဆ၊ အရေးအသားများကို သတင်းစာ၏ မူဝါဒအရ ဖော်ပြပေးနိုင်မည်မဟုတ်ကြောင်းနှင့် ဤကဏ္ဍတွင် ပါရှိသမျှတို့သည် သက်ဆိုင်ရာ ဆောင်းပါးရှင်အသီးသီး၏ အာဘော်များသာဖြစ်ပါကြောင်း အစီရင်ခံအပ်ပါသည်။ (စာတည်းအဖွဲ့)

# နိုင်ငံတော်နှင့် စွမ်းအင်မူဝါဒ

## ဦးကြည်သာ(၅)

စွမ်းအင်သည်နိုင်ငံတိုင်းအတွက် အလွန်အရေးပါလှသဖြင့် နိုင်ငံတိုင်းသည် စွမ်းအင်မူဝါဒကို ဂရုတစိုက်ရေးဆွဲချမှတ်ကြပါသည်။ အမေရိကန်နိုင်ငံတွင် သမ္မတနစ်ကဆင် (Nixon)လက်ထက်က ဓာတ်ဆီတစ်ဂါလန်တစ်ဒေါ်လာမကျော်စေရဟု စွမ်းအင်ပေါ်လစီရေးဆွဲခဲ့သလို သမ္မတကာတာ(Carter) လက်ထက်တွင်လည်း အမေရိကန်နိုင်ငံသည် နိုင်ငံခြားမှ ရေနံတင်သွင်းမှုကို ၁၉၇၇ ခုနှစ်တုန်းက တင်သွင်းခဲ့သည့်ပမာဏထက် ဘယ်တော့မှမကျော်လွန်စေရဆိုသော မူဝါဒချမှတ်ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် စွမ်းအင်သုံးစွဲမှုအများဆုံးဖြစ်သော တရုတ်နိုင်ငံက ၂၀၁၀-၂၀၁၅ ကာလအတွက် စွမ်းအင်ပေါ်လစီတွင် စွမ်းအင်သုံးစွဲမှုကို (GDP)၏ ၁၈ ရာခိုင်နှုန်းသို့ လျှော့ချရန်နှင့် ကာဗွန်ဓာတ်ငွေ့ထုတ်လုပ်မှုကို (GDP) ၏ ၂၀ ရာခိုင်နှုန်းသို့ လျှော့ချရန်စသည်ဖြင့် ချမှတ်ခဲ့ကြသည်။

ယခု ၄၅ ယောက်မြောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန်ကတော့ စီးပွားရေးသမားကြီးပီပီ စွမ်းအင်ပေါ်လစီကို စီးပွားရေးအမြင်ဖြင့်အိမ်ဖြူတော် ရောက်ရောက်ချင်း (American First Energy Plan) “အမေရိကန်နိုင်ငံ၏ ပထမစွမ်းအင်စီမံချက်” ဆိုပြီး ချမှတ်ခဲ့သည်။ သမ္မတကြီးထရန်က ကျွန်တော်တို့သည် နှစ်ပေါင်းအတော်ကြာ ချမှတ်ခဲ့ကြသော စွမ်းအင်ပေါ်လစီများ၏ ဝန်ပိုမှု ဒဏ်ကိုခံစားခဲ့ရသည်။ စင်စစ် ရာသီဥတုပြောင်းလဲမှုအပေါ် အရေးယူဆောင်ရွက် မှုစီမံချက်နှင့် ရေမူဝါဒဥပဒေများ (Climate Action Plan and The Water of The US Rule) သည် နိုင်ငံအတွက် အန္တရာယ်ရှိသော၊မလိုလားအပ်သော ပေါ်လစီများသာဖြစ်သည်။ (Harmful and Unnecessary Policy) ဟု သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ယခင်အိုဘားမားအစိုးရလက်ထက်က ထိန်းသိမ်းထားခဲ့သော ယေးလုကျောက်အလွှာ (Shale)မှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ထုတ်ယူသုံးစွဲမည်ဖြစ်ကြောင်း၊ ထိုအလွှာမှရရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၀ ထရီလီယံခန့်ရှိကြောင်း သိရသည်။

ပထမအကြိမ် လွှတ်တော်ကာလ ယခင်အစိုးရလက်ထက်ကလည်း အမျိုးသား စွမ်းအင်မူဝါဒ (National Energy Policy)ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ စွမ်းအင်မူဝါဒနှင့် အခန်းကြီး (၆) ခန်းဖြင့် အသေးစိတ်ရေးဆွဲတင်ပြသွားခဲ့ပါသည်။ စွမ်းအင်မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် မြန်မာ့စွမ်းအင်ပင်မစီမံချက် (Myanmar Energy Master Plan) ကိုလည်း ရေးဆွဲခဲ့ပါသည်။ အမျိုးသားစွမ်းအင်မူဝါဒတွင် မြန်မာနိုင်ငံ၏ စွမ်းအင်သုံးစွဲမှုအခြေအနေ ၂၀၁၁-၂၀၁၂ ကိုဖော်ပြရာ၌ မြန်မာနိုင်ငံ၏ လူဦးရေ ၅၂

သန်းအနက်မှ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အားရရှိကြသည်။ သမားရိုးကျ စွမ်းအင်ဖြစ်သော ထင်း၊ မီးသွေး သုံးစွဲမှုပမာဏသည် မူလစွမ်းအင်သုံးစွဲမှု စုစုပေါင်း၏ ၇၆ ရာခိုင်နှုန်းခန့်အထိများပြားနေပြီး ရေနံထွက်ပစ္စည်း၊ သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အား အစရှိသည့် စီးပွားဖြစ်စွမ်းအင်သုံးစွဲမှုများမှာ ၂၃ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

ထို့အတူ စွမ်းအင်သုံးစွဲမှုကိုလည်း ၂၀၁၂ ခုနှစ်က အခြေအနေကို ဆန်းစစ်ကြည့်ရာ ကျေးလက်ဒေသအိမ်သုံးမှုက ၅၈ ရာခိုင်နှုန်း၊ မြို့ပြဒေသ အိမ်သုံးမှုက ၈ ရာခိုင်နှုန်း၊ စက်မှုသုံးက ၆ ရာခိုင်နှုန်း၊ ကုန်သွယ်ရေးလုပ်ငန်းက ၁၃ ရာခိုင်နှုန်း

မြန်မာနိုင်ငံအနေဖြင့် လက်တွေ့ကျသော၊ အကောင်အထည်ဖော်နိုင်စွမ်းရှိသော၊ လျှပ်စစ်စွမ်းအင်အရင်းအမြစ်များကိုအသုံးပြုပြီး စွမ်းအင်မူဝါဒချမှတ်ခြင်း၊ အကောင်အထည်ဖော်ရန် စီမံချက်ကို ချမှတ်ရေးဆွဲခြင်းများ မပြုလုပ်ပါက အရေးပေါ်ရေတုံ့စီမံကိန်းများဖြစ်သော သဘာဝဓာတ်ငွေ့သုံးအင်ဂျင်စက်များ၊ မီးထိုးဆီ (H.F.O) သုံးအင်ဂျင်စက်များကို မြေပေါ်နှင့်ရေပေါ် ဓာတ်အားပေးစက်ရုံများ ငှားရမ်းတည်ဆောက်ပြီး ဈေးကြီးကြီးပေးဝယ်ယူသုံးစွဲခဲ့ရသည့် အခြေအနေမှ မလွတ်မြောက်နိုင်ပါကြောင်း တင်ပြအပ်ပါသည်။

## မြန်မာနိုင်ငံ အင်ဂျင်နီယာလောက ဖွံ့ဖြိုးတိုးတက်ရေး အာဆီယံမှ အာရှ- ပစိဖိတ်တက်လှမ်းနိုင်ရန် ကြိုးပမ်းမည်

ရန်ကုန် ဇွန် ၅

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီပေါ်ပေါက်လာပြီး သုံးနှစ်အတွင်း မြန်မာအင်ဂျင်နီယာလောကကို ပြည်တွင်းသာမက အာဆီယံ ၁၀ နိုင်ငံအကြား ရင်ပေါင်တန်းနိုင်ရန် အသိအမှတ်ပြုလက်မှတ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး များမကြာမီကာလတွင်လည်း ယခုပေးအပ်ချီးမြှင့်လျက်ရှိသော အာဆီယံပဋိညာဉ်ခံ အင်ဂျင်နီယာပညာရှင်လက်မှတ်များမှတစ်ဆင့် အာရှ- ပစိဖိတ် အသိအမှတ်ပြု အင်ဂျင်နီယာပညာရှင်လက်မှတ်များရရှိနိုင်ရန် အင်ဂျင်နီယာကောင်စီအနေဖြင့် ကြိုးပမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဝင် သိပ္ပံစာရေးဆရာကိုကိုအောင်က ပြောသည်။

ရန်ကုန် နည်းပညာတက္ကသိုလ် စုဝေးခန်းမ၌ ဇွန် ၄ ရက် နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ဦးဆောင်ကျင်းပသော ဆဋ္ဌမအကြိမ် အာဆီယံ ပဋိညာဉ်ခံ အင်ဂျင်နီယာ ပညာရှင်လက်မှတ်နှင့် ပဉ္စမအကြိမ် မှတ်ပုံတင်အင်ဂျင်နီယာ ပညာရှင်လက်မှတ်များကို ပြည်တွင်း အင်ဂျင်နီယာများအား ချီးမြှင့်ခြင်း အခမ်းအနားတွင် သိပ္ပံစာရေးဆရာကိုကိုအောင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အရင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမပေါ်ပေါက်ခင်က အင်ဂျင်နီယာလောကကို ထိန်းကွပ်ပေးမယ့် အဖွဲ့အစည်းမရှိဘူး။ မြန်မာနိုင်ငံအင်ဂျင်နီယာလောကကို လမ်းကြောင်းသာ တည်မတ်ပေးလိုက်မယ်ဆို ထွန်းပေါက်လာနိုင်တယ်။ ခုဆိုရင် ကောင်စီအနေနဲ့ သူတို့ရဲ့

အဆင့်အတန်း၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံနဲ့ညီမျှတဲ့ ခံစားခွင့်တွေရအောင် အားသွန်ခွန်စိုက်လုပ်ပေးနေတယ်။ ခုဆိုရင် ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေမှာ ပြည်တွင်းအင်ဂျင်နီယာတွေအနေနဲ့တာဝန်ခံပြီး လုပ်ပိုင်ခွင့်မရခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ B.E ဘွဲ့ရ တွေပဲရှိပြီး PE လက်မှတ်ကိုင်ဆောင်ထားတာမရှိခဲ့လို့ဘဲ၊ ခုနောက်ပိုင်းတော့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေနဲ့ PE လက်မှတ်သာမကဘဲ ACPE လက်မှတ် ကိုပါ ထုတ်ပေးနေပြီ။ နောက်ဆိုရင် ဖြည်းဖြည်းချင်း ခုထုတ်ပေးနေတဲ့ ACPE အာဆီယံကနေ အာရှ- ပစိဖိတ် အသိအမှတ်ပြု အင်ဂျင်နီယာပညာရှင်လက်မှတ်တွေကိုပါ ရရှိအောင် ကောင်စီအနေနဲ့ ကြိုးပမ်းပေးနေတယ်” ဟု သိပ္ပံစာရေးဆရာ ကိုကိုအောင်က ပြောသည်။



မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် အာဆီယံအကြား ချိတ်ဆက်ပေးအပ်ချီးမြှင့်သော ACPE လက်မှတ် သိပ္ပံစာရေးဆရာကိုကိုအောင် လက်ခံယူစဉ်

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အတွင်း Professional Engineer (PE) မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်

လက်မှတ်များ၊ Asean chartered Professional Engineer (ACPE) အာဆီယံ ပဋိညာဉ်ခံအင်ဂျင်နီယာပညာရှင်လက်မှတ်များကို ပြည်တွင်း အင်ဂျင်နီယာများအား နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် စိစစ်ဆောင်ရွက် ထုတ်ပေးနိုင်ခဲ့ပြီး ယခုအခါ ACPE လက်မှတ်ရ ပြည်တွင်းအင်ဂျင်နီယာများကို ဆဋ္ဌမအကြိမ်အထိ ထုတ်ပေးခဲ့ပြီး PE လက်မှတ်များကို ပဉ္စမအကြိမ်အထိ ထုတ်ပေးခဲ့ပြီးဖြစ်သည်။ နိုင်ငံတစ်ဝန်း ACPE လက်မှတ်ရ အင်ဂျင်နီယာသုံးရာကျော်နှင့် PE လက်မှတ်ရအင်ဂျင်နီယာ ခြောက်ရာကျော်ကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေဖြင့် ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။

ပြည်တွင်းအင်ဂျင်နီယာ တစ်ဦးဖြစ်သည့် ACPE လက်မှတ်နှင့် PE လက်မှတ်ရယူထားပြီးဖြစ်သော ဒေါ်မူမူအေး(ကထိက၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ ဓာတုအင်ဂျင်နီယာဌာန)က “ပြည်တွင်းအင်ဂျင်နီယာတွေအနေနဲ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေတဲ့ အင်ဂျင်နီယာလောကနဲ့ အဆက်

မပြတ်ဖို့ လက်လှမ်းမီသလောက်တော့ အခုလို လက်မှတ်တွေကို ရယူထားသင့်ပါတယ်။ ကိုယ့်ရဲ့ အင်ဂျင်နီယာဘွဲ့ရရှိတဲ့နှစ်အပိုင်းအခြား၊ ကိုယ့်ရဲ့လုပ်သက်၊ အတွေ့အကြုံပေါ် မူတည်ပြီး ဒီဘွဲ့တွေက အင်ဂျင်နီယာတစ်ဦးလက်ဝယ်မှာ အမှန်တကယ်ကို ရှိထိုက်ပါတယ်။ ဒါတွေက ခုလတ်တလောမဟုတ်တောင် နောင်တစ်ချိန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ယခုထက် ပိုမိုဝင်ရောက်လာခဲ့ရင် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့အတူ အခွင့်အလမ်းတွေကိုပိုင်ဆိုင်ခွင့်ရမှာပါ။ ဒါကြောင့် ပြည်တွင်းအင်ဂျင်နီယာတွေအနေနဲ့ မလွဲမသွေ ယူသင့် ယူထိုက်၊ ရှိသင့် ရှိထိုက်တဲ့ လက်မှတ်တွေကိုတော့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင် ရယူထားဖို့ လိုတယ်လို့ မြင်ပါတယ်” ဟုပြောသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ထုတ်ပေးသော ACPE လက်မှတ်နှင့် PE လက်မှတ်များသည် ရေးဖြေအပိုင်း (၁)၊အပိုင်း (၂) နှင့်အတူ နှုတ်ဖြေကဏ္ဍများအပါအဝင် ဘက်ပေါင်းစုံမှ သေချာစိစစ်ပြီး အင်ဂျင်နီယာတစ်ဦးမှာ ရှိသင့် ရှိထိုက်သော အရည်အချင်းနှင့် ပြည့်မီမှသာ အရည်အချင်းစစ်ဆေးရေးအဖွဲ့မှ လက်ခံအတည်ပြု အောင်လက်မှတ်ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ **သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း) ဓာတ်ပုံ- မင်းထက်**

## မြန်မာ့ပင်လယ်ပြင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်

နေပြည်တော် ဇွန် ၅

မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကျေ၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကျေ၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင် ခြောက်ပေမှ ကိုးပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတွင် လေးပေမှ ခြောက်ပေခန့်ရှိနိုင်သည်။ (မိုး/ဇေလ)

# လုပ်ငန်းခွင်လုံခြုံရေးအတွက်ကာကွယ်ပေးသည့်ဥပဒေ ပေါ်ထွန်းလာစေရေး သက်ဆိုင်ရာအသင်း၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍ အမြန်ဆုံးဆောင်ရွက်မည်

နေပြည်တော် ဇွန် ၅

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပရာ (ယာပုံ) မေးခွန်းရှစ်ခု မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာတစ်ခုနှင့် အဆိုတစ်ခု တင်သွင်းခြင်းနှင့် ဥပဒေကြမ်းတစ်ခု ဆွေးနွေး အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရီနီ၏ ကျန်းမာရေးမှူးများအပါအဝင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအတွက် လုပ်ငန်းခွင်လုံခြုံမှု အကာအကွယ်ရရှိနိုင်ရေးနှင့် လုပ်ငန်းဆောင်ရွက်မှု ပိုမိုစုံပြင်စေရန်အတွက် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ကျင့်သုံးလျက်ရှိသော ဥပဒေပေါင်း ၂၃ ခုနှင့် အသစ်ပြဋ္ဌာန်းရန် စီစဉ်ရေးဆွဲလျက်ရှိသည့် ဥပဒေရှစ်ခု ရှိပါကြောင်း၊ လက်ထောက်ကျန်းမာရေးမှူးများနှင့် ကျန်းမားရေးဝန်ထမ်းများအား လုပ်ငန်းခွင်လုံခြုံရေးအတွက် ကာကွယ်ပေးသည့် ဥပဒေမရှိသေးပါကြောင်း။

အခြေခံကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်တွင် အရေးပေါ် ဆေးကုသခြင်းများ မဖြစ်မနေဆောင်ရွက်ရသည့်အခါ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ညှိနှိုင်းဖြေရှင်းပေးလျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်ပေးနေကြသော လက်ထောက်ကျန်းမာရေးမှူးများအပါအဝင် သားဖွားဆရာမများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းအားလုံး လုပ်ငန်းခွင်လုံခြုံရေးအတွက် ကာကွယ်ပေးသည့်



ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး နဝမနေ့သို့ တက်ရောက်ကြသူများအား တွေ့ရစဉ်

ဥပဒေ ပေါ်ထွန်းလာစေရေးအတွက် သက်ဆိုင်ရာ အသင်း၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍ အမြန်ဆုံးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ချီဖွေမဲဆန္ဒနယ်မှ ဦးဇော်နီ၏ ကချင်ပြည်နယ် ပြည်သူ့ဆေးရုံကြီးတွင် ရှိသင့်ရှိထိုက်သော ခန္ဓာကိုယ်အစိတ်အပိုင်း အလိုက် အထူးကုဆရာဝန်ကြီးများ အမြန်ဆုံးခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြစ်ကြီးနားမြို့၏ အထူးကုဆရာဝန်

သည်။

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဟန်ဝင်းသိန်း၏ ဇောတိက (PTTEP) ကုမ္ပဏီမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းပြီး ရဲတံခွန်ပိုက်လိုင်းနှင့် ဇောတိကပိုက်လိုင်းနှစ်လိုင်းကြား ဥယျာဉ်မြဲတောင်သူများ လုပ်ကိုင်စားသောက်ခွင့်မရတော့သော သီးပင်စားပင်များအား ယခင်ရတနာ (TOTAL) သဘာဝဓာတ်ငွေ့ကုမ္ပဏီနှင့် ရဲတံခွန် (PETRONAS) သဘာဝဓာတ်ငွေ့ကုမ္ပဏီများကဲ့သို့ သစ်ပင်တန်းစိုး၏သုံးနှစ်စာ နှစ်နာကြေး၊ လျော်ကြေးအဖြစ် ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁၅ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၃၀ ရှိသည့်အနက် နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် မြို့ပေါ်ရပ်ကွက်အားလုံးနှင့် ကျေးရွာပေါင်း ၆၁ ရွာအား ဓာတ်အားဖြန့်ဖြူးပေးထားပြီး ကျေးရွာ ၂၅ ရွာအား အခြားနည်းလမ်းဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ချောက်မြို့နယ်အတွင်း ဓာတ်အားစနစ်မှ မီးလင်းရန်ကျန်ရှိသော ကျေးရွာများအား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရန် ကွင်းဆင်းစစ်ဆေးလေ့လာခဲ့ရာတွင် ချောက်မြို့နယ်ရှိ စလေမြို့ ကျိတ်စု (မြောက်)ကျေးရွာအနီးတွင် ၆၆ ကေစီ ဓာတ်အားခွဲရုံတစ်ရုံနှင့် ငွေ့ချိုကျေးရွာအနီးတွင် ၆၆ ကေစီ ဓာတ်အားခွဲရုံတစ်ရုံတို့ ထပ်မံတည်ဆောက်ရမည်ဟု စစ်ဆေးတွေ့ရှိရပါကြောင်း။

ထို့အတူ ဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည့် ငါးနှစ်စီမံချက်တွင် ချောက်မြို့နယ်ရှိ စလေမြို့ကျိတ်စု (မြောက်) ကျေးရွာအနီး၌ အဝင်အထွက် ၆၆ ကေစီ ဓာတ်အားလိုင်းခြောက်မိုင်နှင့် ၆၆/၁၁ ကေစီ ၅ အမ်ပီအေ ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ၁၃၂ ကေစီ ချောက်ပင်မ ဓာတ်အားခွဲရုံမှ ဓာတ်အားချိတ်ဆက်ရယူပြီး ချောက်-ရေနံချောင်း မြို့ချင်း ဆက်လမ်းအတိုင်း ၆၆ ကေစီဓာတ်အားလိုင်း တည်ဆောက်၍ ရေနံချောင်းမြို့တွင် ၆၆/၃၃ ကေစီ၊ ၁၅ အမ်ပီအေ ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ၃၃ ကေစီဓာတ်အားလိုင်း သုံးမိုင်တည်ဆောက်ခြင်းလုပ်ငန်းများအား ထည့်သွင်းရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ စီမံချက်အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားရှိပြီး ဘဏ္ဍာငွေရရှိပါက ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အဆိုပါ ၆၆ ကေစီဓာတ်အားခွဲရုံ စီမံကိန်းများ ဆောင်ရွက်ပြီးစီးပါက ချောက်မြို့နယ်အတွင်းရှိ မီးလင်းရန် ကျန်ရှိသော ကျေးရွာများအား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြား

ဇောတိကပိုက်လိုင်းသည် ရဲတံခွန်ပိုက်လိုင်းနှင့် အနီးကပ်

လိုအပ်ချက်အား ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အထူးကုဆရာဝန်ကြီးတစ်ဦးပေးမည်ဆိုပါက မေ့ဆေး၊ ဓာတ်မှန်၊ ခွဲစိတ်၊ သူနာပြု၊ စက်ကိရိယာနှင့် ကျွမ်းကျင်ဝန်ထမ်းများပါ တွဲဖက်ပေးရသည့်အတွက် ချက်ချင်းမပေးနိုင်ခြင်း ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့ပြင် ရမည်းသင်းမဲဆန္ဒနယ်မှ ဦးထွန်းထွန်းဝင်း၊ မြောင်းမြ မဲဆန္ဒနယ်မှ ဒေါက်တာ ဦးစိုးမိုးသူ၊ ကြိုပင်ကောက်မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်း၊ မိုင်းကိုင်မဲဆန္ဒနယ်မှ ဦးစိုင်းဆိုင်မိုင်း၊

ဆုံးတည်ရှိပြီး လုပ်ငန်းစတင်လုပ်ဆောင်စဉ်ကပင် အဆိုပါ တောင်သူများအနေဖြင့် ပိုက်လိုင်းနှစ်လိုင်းကြား မြေယာများ၌ စိုက်ပျိုးထားသော သီးနှံများအတွက် လျော်ကြေးရယူလိုသည်ဟု တောင်းဆိုမှုများပြုလုပ်ခဲ့ကြပါကြောင်း၊ ဇောတိက စီမံကိန်းကို ဆောင်ရွက်နေသည့် PTTEP ကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများက ပိုက်လိုင်းနှစ်လိုင်းကြားရှိမြေကို သိမ်းယူခြင်းမရှိခဲ့သော်လည်း ဒေသခံပြည်သူများ၏ စားဝတ်နေရေးကို အထောက်အကူပြုစေလိုသော စေတနာနှင့် စီမံကိန်းလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် ပိုက်လိုင်းနှစ်လိုင်းကြားရှိ မြေပိုင်ရှင် ၃၉၀ ၏ မြေဧက ၂၁၆ ဒသမ ၀၇၆ ဧကကို တစ်ဧကလျှင် ထောက်ပံ့ပေးကြေး ငွေကျပ် သိန်း ၅၀ ကို ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ထောက်ပံ့ပေးအပ်ခဲ့ရာ ယနေ့အထိ တောင်သူ ၃၀၇ ဦးမှ လက်ခံရယူခဲ့ပြီး ကျန် ၈၁ ဦးတို့မှ လက်ခံရယူခဲ့ခြင်း မရှိသေးပါကြောင်း၊ အဆိုပါ ထောက်ပံ့ကြေး လက်မခံခဲ့သူ တောင်သူများအတွက် ထောက်ပံ့ကြေးငွေကို သက်ဆိုင်ရာဒေသ အာဏာပိုင်များ၏ထံတွင် ဘဏ်အကောင့်နံပါတ် CF0001808 ဖြင့် မြန်မာ့စီးပွားရေးဘဏ်(ထားဝယ်မြို့) တွင် အပ်နှံပေးထားခဲ့ပြီး ထုတ်ယူလိုပါက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း။

ဇောတိက စီမံကိန်းနှင့် ရဲတံခွန်စီမံကိန်း ပိုက်လိုင်းနှစ်လိုင်းကြားရှိ မြေဧရိယာ ၂၁၆ ဒသမ ၀၇၆ ဧကအတွင်းရှိ သီးနှံပင်များအား အပင်ခုတ်လိုခြင်း၊ မြေသိမ်းယူခြင်း တစ်စုံတစ်ရာမရှိခဲ့သည့်အပြင် ထောက်ပံ့ကြေးအဖြစ်လည်း ပေးအပ်ခဲ့ပြီး သီးပင်စားပင်များကိုလည်း လွတ်လပ်စွာ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိစေကာ မည်သည့်ကန့်သတ်ချက်မျှ မရှိပါကြောင်း၊ သို့ဖြစ်၍ ရတနာပိုက်လိုင်းနှင့် ရဲတံခွန်ပိုက်လိုင်းနှစ်လိုင်း

လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီနှင့် ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်တို့၏ အားကစားကွင်းများတည်ဆောက်ပေးရေး၊ ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများ အဆင့်တိုးမြှင့်ပေးရေးဆိုင်ရာမေးခွန်းများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြားခဲ့သည်။

ထို့နောက် ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာဦးစံရွှေဝင်းက လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များ (Universal Health Coverage) ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဆင်းရဲနွမ်းပါးသူများအပါအဝင် နိုင်ငံသားတိုင်း ထိရောက်သည့် ကျန်းမာရေးဝန်ဆောင်မှုများ အချိန်မီရရှိစေရေး၊ ယင်းကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းစဉ်များအတွက် လိုအပ်သည့်ရန်ပုံငွေများ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ကဏ္ဍပေါင်းစုံပူးပေါင်း ပါဝင်ဆောင်ရွက်သည့် အမျိုးသားကျန်းမာရေး အာမခံစနစ် (National Health Insurance System) တည်ထောင်ဆောင်ရွက်သွားရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ပြီး အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်း တင်သွင်းကြရန် အသိပေးကြေညာသည်။

ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်းနှင့် “တူးမြောင်းဥပဒေကြမ်း” နှင့် စပ်လျဉ်းသည့် ပြင်ဆင်ချက်အဆိုများ ဆွေးနွေးအတည်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

ကျော်သူထက်(သတင်းစဉ်)

ကျားရှိ သီးနှံပင်များအတွက် သုံးနှစ်စာ နှစ်နာကြေး၊ လျော်ကြေးအဖြစ် ပေးအပ်ခဲ့ခြင်းမရှိပါသဖြင့် အလားတူ ဇောတိက စီမံကိန်းနှင့် ရဲတံခွန်စီမံကိန်း ပိုက်လိုင်းနှစ်လိုင်းကြားရှိ သီးနှံပင်များအတွက် သစ်ပင်တန်ဖိုး၏ သုံးနှစ်စာ နှစ်နာကြေး၊ လျော်ကြေးပေးအပ်ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

ယင်းနောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ မွန်ပြည်နယ်အမှတ်(၁)မှ ဦးအေးမင်းဟန်နှင့် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ် ခင်မောင်အေးက ပြန်လည်ဖတ်ကြားရှင်းလင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒသမနေ့အစည်းအဝေးကို ဇွန် ၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန်း(သတင်းစဉ်)

# သဘာဝကိုဆန့်ကျင်၍ပြုလုပ်နေသော အရာအားလုံးသည် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေနိုင်၍ ကာကွယ်ထိန်းသိမ်းရန်လိုအပ်

**မန္တလေး ဇွန် ၅**

သဘာဝကိုဆန့်ကျင်၍ ပြုလုပ်နေသော အရာအားလုံးသည် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေနိုင်သဖြင့် နိုင်ငံတော်အစိုးရက ထိန်းသိမ်းဆောင်ရွက်နေသည့်နည်းတူ ပြည်သူများကလည်း လိုက်ပါဆောင်ရွက်ရန်လိုအပ်ကြောင်း ဇွန် ၅ ရက်က ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား၌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“ထိန်းသိမ်းစောင့်ရှောက်မှုတွေ ကျွန်တော်တို့လုပ်နေတယ်။ သဘာဝကို ဆန့်ကျင်ပြီးလုပ်တဲ့အရာတွေအားလုံးကို ကျွန်တော်တို့ ကာကွယ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရပဲလုပ်နေလို့ မအောင်မြင်နိုင်ဘူး။ ပြည်သူတွေကလည်း ပါဝင်မှုဖြစ်မယ်။

အားလုံးမှာတာဝန်ရှိရုံတင်မက ပြုပြင်ထိန်းသိမ်းမယ်ဆိုရင် တာဝန်ရှိသူတွေကလည်း ဥပဒေချိုးဖောက်မှုမရှိဖို့ အရေးကြီးပါတယ် ”ဟု ၎င်းက ပြောကြားသည်။

ထို့အပြင် ဝန်ကြီးချုပ်က “အစိုးရဌာန တစ်ခုတည်းတော့ လုပ်လို့မရဘူး။ ပြည်သူတွေပူးပေါင်းပါဝင်စေချင်တယ်။ မှန်မှန်ကန်ကန်ဖြစ်ဖို့ လိုအပ်တယ်။ မြေလွတ်မြေရိုင်းက မြေလွတ်မြေရိုင်းပဲဖြစ်ရမယ်။ သဘာဝသစ်တောက သဘာဝအတိုင်းပဲ ဖြစ်ရမယ်။ ကာကွယ်တောဆိုရင် ကာကွယ်တောဖြစ်ရမယ်။ တရားဝင်ချထားပေးလို့မရဘူး။ သိဖို့လည်းတန်ပြီ။ သစ်ပင်စိုက်ပျိုးပွဲတွေ လုပ်နေကြပါပြီ။ သစ်ပင်စိုက်ရုံနဲ့မပြီးဘူး။ လူတိုင်းလူတိုင်း သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနိုင်တဲ့ အရာတွေအားလုံးကို ကာကွယ်ဖို့ လိုအပ်မှာဖြစ်တယ် ”ဟု

ပြောကြားသည်။

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် အားလုံးတွင် တာဝန်ရှိသည့်အချိန်ရောက်နေပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၏ ၉၀ ရာခိုင်နှုန်းမှာ လူသားများ၏ ပြုမူနေထိုင်မှု ပယောဂကြောင့် ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်များ ခိုးထုတ်နေကြသည့်အတွက် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုကို ခံစားနေရကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဖွံ့ဖြိုးမှုသည် ဟန်ချက်ညီဖြစ်စေရန်လိုအပ်သည့်အတွက် ယခုနှစ်မှစ၍ အမြို့မြို့အနယ်နယ်ရှိ မြေလွတ်သည့်နေရာတိုင်းတွင် သစ်ပင်များစိုက်ပျိုးရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

**မင်းထက်အောင် (မန်းကိုယ်ပွား)**



## ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သီပေါ၌ သစ်ပင်စိုက်ပျိုး

**သီပေါ ဇွန် ၅**

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် စံစိတ်ကျေးရွာအုပ်စု လွယ်မုင်တောင်၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးနေမျိုးအောင်နှင့် ဌာနဆိုင်ရာများက ကျွန်၊ မဲဇလီ၊

ရေသင်းဝင်၊ ယူကလစ်၊ ရေပိတုန်၊ ယမနေ၊ ပိတောက်၊ ပျဉ်းကတိုး၊ ခရေ၊ ကံကော်နှင့် ဗာဒံစသည့် အပင်များကို စတင်စိုက်ပျိုးပေးကာ စိုက်ပျိုးရန် ပျိုးပင်များကို ပေးအပ်သည်။

ထို့နောက် လွယ်မုင်တောင်ကြောတစ်လျှောက်တို့တွင် လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက သစ်ပင်ပေါင်း နှစ်ထောင်ကျော်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ယခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်၌ သစ်ပင်ပျိုးပင်ပေါင်း တစ်သိန်းကျော်ကို ပျိုးထောင်ထားရှိပြီး မိုးရွာသွန်းမှုကောင်းမွန်၍ အစိုဓာတ်လုံလောက်စွာရရှိချိန်တွင် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

**စိုင်း (သီပေါ)**

## ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုး

**တောင်ကြီး ဇွန် ၅**

ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဇွန် ၅ ရက်က ကျရောက်ခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၄ ရက် နံနက် ၈ နာရီက တောင်ကြီး(မြောက်)ဘေးမဲ့တော တောင်ကြီး-ဟိုပုံးသွား ကားလမ်းဘေး၊ တောင်ကြီးဆေးတက္ကသိုလ်ဘေး တောင်ကုန်းပေါ်၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်သယ်ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့၊

က ပျိုးပင်များအား ဖြန့်ဝေပေးရာ အပင်စိုက်မည့်တာဝန်ရှိသူများက လက်ခံယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက သစ်ပင်များ စိုက်ပျိုးပေးကာ ဌာနဆိုင်ရာများနှင့် သင်တန်းကျောင်းများမှ သင်တန်းသား သင်တန်းသူများနှင့် ဒေသခံပြည်သူများ၏ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ခါတော်မှီ အပင် ၂၅၀၊ ထင်းရှူးပင် ၃၀၀၊ ချယ်ရီ ၁၅၀၊ ရေသင်းဝင် ၁၅၀၊ ဆူးထင်းရှူးပင် ၅၀၊ စိန်ပန်းပြာ ၅၀၊ စိန်ပန်းနီ ၅၀ စုစုပေါင်း အပင် ၁၀၀၀ ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

**မောင်မောင်သန်း (တောင်ကြီး)**



လားရှိုးမြို့ရန်တိုင်းအောင်ဘုရားဝတ္ထကမြေ၌ ဇွန် ၅ ရက်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရာ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းသားကျောင်းသူများ စုပေါင်းသစ်ပင်စိုက်ပျိုးကြစဉ် ဟန်ဌေး (လားရှိုး)

# ၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

**ရန်ကုန် ဇွန် ၅**

၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းဗဟိုဌာန(IBC) ၌ ကျင်းပခဲ့သည်။

အခမ်းအနား၌ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဦးဟိထွန်းက အမှာစကားပြောကြားပြီး ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Mr.AntonioGuterres ၏ သဝဏ်လွှာကို ဖီဒီယိုပြသကာ မြန်မာနိုင်ငံကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ Democratic Governance Team Leader Ms. Emma Morley က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးက ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများကိုလည်းကောင်း၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က အခြေခံပညာအလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲဆုရရှိသူများအား လည်းကောင်း ဆုများချီးမြှင့်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ "Connecting People to Nature" (တို့ကမ္ဘာမြေတစ်ခွင် သာယာလှစေဖို့ သဘာဝကိုထိန်းသိမ်းစို့)ဟူ၍ ဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် ဆွီဒင်နိုင်ငံ စတော့ဟိုမမြို့၌ ကုလသမဂ္ဂက ကြီးမှူးကျင်းပသော ပထမအကြိမ် လူသားပတ်ဝန်းကျင်



ညီလာခံကြီး ကျင်းပခဲ့သည့် ဇွန် ၅ ရက်နေ့ကို “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အဖြစ် သတ်မှတ်ခဲ့ပြီးနောက် နှစ်နှစ်ခန့်အကြာ ၁၉၇၄ ခုနှစ်တွင် "Only one Earth" ဟူသောအထိမ်းအမှတ် ဆောင်ပုဒ်ဖြင့် ပထမဆုံးအကြိမ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အပြည်ပြည်ဆိုင်ရာအခမ်းအနားကို ကနေဒါနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

**သတင်းနှင့်ဓာတ်ပုံ- ထင်ပေါ်ဝင်း (ကမာရွတ်)**

# နိုင်ငံတကာအရည်အသွေးအကောင်းဆုံးဆု ကမ္ဘောဇဘဏ်လီမိတက် သုံးနှစ်ဆက်ရရှိ



**နေပြည်တော် ဇွန် ၅**

စပိန်နိုင်ငံအခြေစိုက် Business Initiative Directions အဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းကြီးများ၏ အရည်အသွေးများကို စောင့်ကြည့်၍ နှစ်စဉ် ဆုများပေးလျက်ရှိရာ ၂၀၁၇ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်သည့် International Quality Summit Award (Diamond Category) ဆုကို ကမ္ဘောဇဘဏ်လီမိတက်မှ သုံးနှစ်ဆက် တတိယအကြိမ်မြောက်အနေဖြင့် ရရှိခဲ့သည်။ ဆုပေးပွဲအခမ်းအနားကို မေ ၂၉ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ Marriott Marquis ဟိုတယ် Ballroom ခန်းမ၌ ကျင်းပရာ ကမ္ဘောဇဘဏ်လီမိတက် အကြီးတန်းအထွေထွေ မန်နေဂျာ ဦးစိုးတင်မောင်ဇော်နှင့် လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်မြိုးဌေးတို့က လက်ခံယူကြကြောင်း သိရသည်။

**ပြည်သူ့အကျိုးပြုလုပ်ငန်းများ**

အဆိုပါ အခမ်းအနား၌ ကမ္ဘောဇဘဏ်လီမိတက် (ကိုယ်စား)ကမ္ဘောဇကုမ္ပဏီများ အုပ်စုမှ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က အမှာစကားပြောကြားရာ (ဝဲပုံ) ကမ္ဘောဇဘဏ်လီမိတက်သည် မြန်မာနိုင်ငံ၏ ဦးဆောင်ပုဂ္ဂလိကဘဏ်ကြီးအနေဖြင့် ဘဏ်ခွဲနှင့် ATM စက် အများဆုံးဖြင့် ဝန်ဆောင်မှုပေးနေရုံသာမက Digital Banking ဆိုင်ရာ၊ အဆင့်မြင့်ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာများဖြင့် အရည်အသွေးမြင့်မားစွာ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၌ ငါးနှစ်ဆက် ဝင်ငွေခွန် အများဆုံးပေးဆောင်ထားပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အများဆုံး

လျှင်ဒါန်းဆောင်ရွက်ပေးထားနိုင်ပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်လီမိတက်သည် စံထားလောက်သောအရည်အသွေးများ၊ ခေါင်းဆောင်မှုများ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများအတွက် ၂၀၁၅ ခုနှစ်တွင် ပထမအကြိမ်အဖြစ် International Star Award for Quality(Gold Category) ဆုကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် World Quality Commitment Award (Platinum Category) ဆုကိုလည်းကောင်း ရရှိခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်တွင် တတိယအကြိမ်မြောက် International Quality Summit Award (Diamond Category) ဆုကို ထိုက်တန်စွာဖြင့် ချီးမြှင့်ခဲ့ရခြင်းဖြစ်ကြောင်း Business Initiative Directions ၏ ဆုပေးရခြင်းနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ကမ္ဘောဇဘဏ်လီမိတက်သည် Total Quality Management များ တိုးတက်လာစေရန်အတွက် စဉ်ဆက်မပြတ် ဦးဆောင် ဆောင်ရွက်နေသော အဖွဲ့အစည်းကြီးဖြစ်ကြောင်းနှင့် ယင်းသို့ ဆောင်ရွက်ရာတွင် စံထားလောက်သည့် ဘဏ်လုပ်ငန်းကြီးတစ်ခုဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။

**အကောင်းဆုံး စွမ်းဆောင်ရည်ဆု**

ကမ္ဘောဇဘဏ်လီမိတက်သည် နိုင်ငံတကာမှချီးမြှင့်သော ဘဏ်လုပ်ငန်းဆိုင်ရာ အကောင်းဆုံး စွမ်းဆောင်ရည်ဆုများစွာကို ရရှိထားပြီး ယခု၂၀၁၇ ခုနှစ်အတွင်း အင်္ဂလန်နိုင်ငံ လန်ဒန်အခြေစိုက် Asiamoneyအဖွဲ့အစည်းက ချီးမြှင့်သည့် Best Bank in Myanmar ဆုနှင့် Best Commercial and Investment Bank ဆုတို့ကို ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

**သိနိုင်ဦး (မြန်မာစာ)**

# ငြိမ်းချမ်းရေးဂီတပွဲတော် တစ်မျိုးသားလုံးပါဝင်နွဲ့ပျော်

မျိုးနိုင်(သတ္တဗေဒ)

“ငြိမ်းချမ်းရေး” ဆိုသောဝေါဟာရသည် တည်ငြိမ်အေးချမ်းခြင်း၊ မင်းမဲ့စရိုက်ကင်းဝေးခြင်းနှင့် သာတူညီမျှ အတူတကွနေထိုင်နိုင်ခြင်းဆိုသည့် အဓိပ္ပာယ်ကို ဖွင့်ဆိုနိုင်ပါသည်။

စာရေးသူတို့နိုင်ငံတွင် ခေတ်အဆက်ဆက်နိုင်ငံတော်အား ဦးဆောင်အုပ်ချုပ်ခဲ့သော အစိုးရများသည် တစ်နိုင်ငံလုံး ငြိမ်းချမ်းအောင် ဒေသအသီးသီးရှိ အမည်နာမအမျိုးမျိုး၊ ခံယူချက် ဦးတည်ချက်အမျိုးမျိုးဖြင့် ပြည်တွင်းစစ်အတွင်း ပါဝင်ဆင်နွှဲနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးရရှိအောင် အစဉ်ကြိုးပမ်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည့်အတွက် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့ပါသည်။ ယခုအခါ “တစ်မျိုးသားလုံးလိုလားတောင့်တနေသော” နယ်စပ်ဒေသတောင်တန်းပြည်မပါမကျန် အမှန်တကယ် ငြိမ်းချမ်းစေရန် လက်ရှိအစိုးရက သမိုင်းပေးတာဝန်တစ်ခုအဖြစ် ဆက်လက်ဆောင်ရွက်ရန် အလှည့်ကျရောက်လာပြီဖြစ်ပါသည်။

လက်ရှိနိုင်ငံတော်ကို ဦးဆောင်အုပ်ချုပ်နေသော “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)” အစိုးရ၏ မျှော်လင့်ချက်ကြီးမားသော နိုင်ငံရေးမူဝါဒဖြစ်သည့် “စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု”တည်ဆောက်နိုင်ရန်အတွက် အဓိက စိန်ခေါ်မှုဖြစ်နေသည့် နိုင်ငံတစ်ဝန်း အမှန်တကယ်စစ်မှန်သောငြိမ်းချမ်းရေး ရရှိရန် လိုအပ်နေပါသည်။

နိုင်ငံတစ်ဝန်း စစ်မှန်သော ငြိမ်းချမ်းရေးမရှိသေးသရွေ့ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ “စိတ်ကူးယဉ်အိပ်မက်သာ”

ပြည်သူများ၏ အမှန်တကယ်ငြိမ်းချမ်းရေးလိုလားသောပြင်းပြသည့် စိတ်ဆန္ဒဖြင့် တည်ဆောက်ထားသော ငြိမ်းချမ်းရေးသည်သာလျှင် ကမ္ဘာတည်သရွေ့ ကြံ့ခိုင်တည်မြဲနိုင်မည်ဖြစ်



ဖြစ်နေပါမည်။ လက်ရှိအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးကြိုးပမ်းမှုကနေဦးခြေလှမ်းအဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ (ပထမအစည်းအဝေး) ကိုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့သလို မကြာမီရက်ပိုင်းအတွင်းကလည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ(ဒုတိယအစည်းအဝေး)ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါသည်။

မကြာမီကျင်းပမည့် “ငြိမ်းချမ်းရေးဂီတ ပွဲတော်” (Peace Music Festival-2017) ငြိမ်းချမ်းရေးတေးသီချင်းဆိုပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူ၍ တစ်မျိုးသားလုံးပါဝင်ဆင်နွှဲနိုင်မည့် နိုင်ငံတော်အဆင့်ပြိုင်ပွဲအဖြစ် မြို့ကြီး ၁၀ မြို့နဲ့ Level အလိုက် ခြိမ့်ခြိမ့်သံသံကျင်းပပြီး တစ်တိုင်းပြည်လုံးကို MRTV မှ Live ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြိုင်ပွဲကျင်းပမည့် မြို့ကြီးအချို့တွင်လည်း စစ်ဘေးရောင်စခန်းများမှ ဒုက္ခသည်ပြည်သူများအား ငြိမ်းချမ်းရေးအားပေးစကားသံများနှင့်အတူ အဝတ်အထည်၊ အစားအသောက်နှင့် ဆေးဝါးများကို ဒေသခံတိုင်းရင်းသားခေါင်းဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းလှူဒါန်းသွား

မည်ဆိုသည်သတင်းသည် တစ်မျိုးသားလုံးအတွက် အတိုင်းမသိမင်္ဂလာရှိသော သတင်းကောင်းဖြစ်ပါသည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြည်သူများ၏ ရင်တွင်းခံစားချက်၊ ရွံရှာစက်ဆုတ်ဖွယ် စစ်၏အနိဗ္ဗာန်များကို နိုင်ငံကျော်တေးရေးဆရာများ၏ လက်ရာမြောက်ဖော်ကျူးရေးသားထားသော ငြိမ်းချမ်းရေးဂုဏ်ပြုတေးသီချင်းများနှင့်အတူ တစ်မျိုးသားလုံးပါဝင်ဆင်နွှဲနိုင်တော့မည်ဖြစ်ပါသည်။

လွတ်လပ်ရေးရပြီး မကြာမီဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြီးကြောင့် ကမ္ဘာပေါ်တွင် ကာလအကြာဆုံး ပြည်တွင်းစစ်ဖြစ်နေသည့်နိုင်ငံများစာရင်းတွင် မော်ကွန်းမှတ်တမ်းဝင်နေပါသည်။ ထို့ကြောင့် အချိန်တိုအတွင်း အမြန်ဆုံးပြည်တွင်းငြိမ်းချမ်းရေးရရှိရန် နိုင်ငံတစ်ဝန်းရှိ ပြည်သူတို့၏ ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ ငြိမ်းချမ်းချင်သည့် စိတ်ဓာတ်များ တဖွားဖွားပေါ်ပေါက်နေမည်မှာ မည်သူမျှငြင်းနိုင်မည်မဟုတ်ပါ။ တိုင်းရင်းသားဒေသအချို့ “အားကောင်းမောင်းသန် လွှမ်းမိုးနေသည့် ဝုံးသံ၊ အမြောက်သံများ” ကို တစ်မျိုးသားလုံး၏ပြင်းပြသည့်ဆန္ဒများပါနေသည့် “ ငြိမ်းချမ်းရေးတေးသီချင်းသံများ”က လွှမ်းမိုးအနိုင်ယူသွားမည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များအနေဖြင့်လည်း ပြည်သူတို့အမြဲ တောင့်တနေခဲ့သော “အမြန်ဆုံးငြိမ်းချမ်းချင်သည့်” ရင်တွင်းခံစားချက်များအပေါ် အခြေခံပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ (ဒုတိယအစည်း အဝေး)တွင် အပေါင်းလက္ခဏာဆောင်သော အောင်မြင်မှုအတိတ် နိမိတ်သတင်းကောင်းများ ပေါ်ထွက်လာအောင် နှစ်ဦးနှစ်ဖက် အတ္တပရညီညွတ်မှုတစွာ ဆွေးနွေးနိုင်ခဲ့သဖြင့် ရလဒ်ကောင်းများရရှိခဲ့ပြီးလည်းဖြစ်ပါသည်။

တစ်ကြိမ်တစ်ခါမျှ ကျင်းပခဲ့ခြင်းမရှိသေးသော “ငြိမ်းချမ်းရေးဂီတပွဲတော်” ငြိမ်းချမ်းရေးတေးသီချင်းသီဆိုပြိုင်ပွဲသည် နိုင်ငံကျော်အနုပညာရှင်များ၏ တစ်မျိုးသားလုံး အမြန်ဆုံးငြိမ်းချမ်းအောင်ရည်ရွယ်ပြီး ရေးသားထားသော ငြိမ်းချမ်းရေးတေးသီချင်း များဖြင့် ပြိုင်ပွဲဝင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူ သန်း ၅၀ ကျော်သော ပြည်သူများလိုက်ပါသီဆို ပူးပေါင်းပါဝင်ဆင်နွှဲရင်း ပြည်သူများ၏ ရင်တွင်းတွင် ငြိမ်းချမ်းရေးဆိုသည့် အသိစိတ်ဓာတ်များ ကပ်ညှိတွယ်တာလာရာမှ အစပြု၍ ကျွန်ုပ်တို့၏မြန်မာပြည်ကြီး ထာဝရငြိမ်းချမ်းရန် ငြိမ်းချမ်းရေး ရောင်ခြည်သန်းလာနိုင်မည့် “အရွေ့ကြီး”တစ်ခုဖြစ်ပေါ်လာမည်မှာ ဧကန်မုချမယုံဖြစ်ပါကြောင်းနှင့် ပြည်သူများ၏ အမှန်တကယ်ငြိမ်းချမ်းရေးလိုလားသော ပြင်းပြသည့် စိတ်ဆန္ဒဖြင့်တည်ဆောက်ထားသော ငြိမ်းချမ်းရေးသည်သာလျှင် ကမ္ဘာတည်သရွေ့ ကြံ့ခိုင်တည်မြဲနိုင်မည်ဖြစ်၍ တစ်မျိုးသားလုံး ပူးပေါင်းပါဝင် ဆင်နွှဲကြပါရန် မျှဝေရေးသားတင်ပြလိုက်ရပါသည်။

## မြို့နယ်အဆင့်သန်းခေါင်စာရင်းအချက်အလက်များ အသိပညာပေးခြင်း အလုပ်ရုံဆွေးနွေး

ရန်ကုန် ဇွန် ၅  
၂၀၁၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် သန်းခေါင်စာရင်း အချက်အလက်များ အသိပညာပေးခြင်းလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတား မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်းနှင့် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ လက်ထောက်ညွှန်ကြားရေးမှူး ဦးထူးကျော်တို့က အမှာစကားပြောကြာပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက အလုပ်ရုံဆွေးနွေးပွဲ အချက်အလက်များအား ပဏာမ ဆွေးနွေးတင်ပြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် သန်းခေါင်စာရင်း နောက်ခံအကြောင်းအရာနှင့် သန်းခေါင်စာရင်းအချက်အလက်များ၊ လူဦးရေဆိုင်ရာအချက်အလက်များ၊ ကိုးကွယ်သည့်ဘာသာနှင့် ပညာရေးဆိုင်ရာ အချက်အလက်များ၊ စီးပွားရေးဆိုင်ရာအချက်အလက်များ၊ မသန်စွမ်းမှုအကြောင်းအရာ ဖွေးဖွားခြင်းနှင့်သေဆုံးခြင်း၊ အိမ်အကြောင်းအရာနှင့် အိမ်အသုံးအဆောင်ပစ္စည်းများအကြောင်း၊ ကိုင်ဆောင်သည့်လက်မှတ်အမျိုးအစားများ စသည့်အကြောင်းအရာခေါင်းစဉ်တို့ကို မေ ၆ ရက်အထိ နှစ်ရက်



တိုင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီကနေ့ အခမ်းအနားက သန်းခေါင်စာရင်းအချက်အလက် ထုတ်ပြန်ခြင်းလုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ အပိုင်းတစ်ခုဖြစ်တဲ့ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲပါ။ အနောက်ပိုင်း ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်ပေါင်း ၁၃ မြို့နယ်မှာ ဒီကနေ့ကစပြီးတော့ ဇူလိုင် ၁၈ ရက်ထိ တစ်မြို့နယ်မှာ နှစ်ရက်စီ ကျင်းပသွားမှာပါ။ ကျွန်တော်တို့ အနောက်ပိုင်းခရိုင်မှာ ဆောင်ရွက်နေသလိုပဲ ကျန်တဲ့ခရိုင်တွေမှာလည်း ဒီကနေ့စပြီးတော့ ဒီလိုအခမ်းအနားမျိုး ကျင်းပနေပြီဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်ကစပြီးတော့ ဧပြီ ၁၀ ရက်အထိ ကောက်ယူခဲ့ပါတယ်။ သန်းခေါင်စာရင်းကနေ လူဦးရေစာရင်းသာမကဘူး လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်တွေ၊ အိမ်ထောင်စုအကြောင်းအရာ၊ ဓွေးဖွားခြင်းနဲ့သေဆုံးခြင်း၊ ရွှေ့ပြောင်း

သွားလာခြင်းဆိုင်ရာ စတဲ့အချက်တွေကို နိုင်ငံတော်ရဲ့အနာဂတ်ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် များစွာအသုံးဝင်တဲ့အချက်အလက်တွေကိုရရှိနိုင်ပါတယ်။ ခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲတွေမှာ သန်းခေါင်စာရင်းအချက်အလက်တွေရဲ့ အသုံးဝင်ပုံတွေကို သိရှိပြီးတဲ့နောက်မှာ မြို့နယ်အဆင့် အစီရင်ခံစာတွေကို ထုတ်ပြန်ပေးဖို့၊ အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ပေးဖို့ တောင်းဆိုလာခဲ့ကြပါတယ်။ အခုတော့မြို့နယ်ဆင့်အညွှန်းကိန်းတွေရရှိတော့မှာဖြစ်ပါတယ်။ ဒီအချက်အလက်တွေကနေတစ်ဆင့် စီမံကိန်းအမျိုးအစားတွေအလိုက် ဦးစားပေးဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ဖော်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ လိုအပ်တဲ့ ကျောင်းအရေအတွက်၊ ဆေးရုံအရေအတွက်၊ ကလေးသူငယ်စောင့်ရှောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အိမ်အကြောင်းအရာ၊ လမ်းပန်းဆက်သွယ်ရေး၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူများစောင့်ရှောက်မှု၊ လူငယ်လူရွယ်များရဲ့ အလုပ်အကိုင် အခွင့်အလမ်းများရရှိမှုနဲ့

အခြားသောလုပ်ငန်းများအတွက် သိရှိနိုင်မှာဖြစ်ပါတယ်”ဟု ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်းက ပြောသည်။

မြန်မာနိုင်ငံတော်အစိုးရသည် နှစ်ပေါင်း ၃၀ ကြာ ကောက်ယူနိုင်ခြင်းမရှိသော ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် ဧပြီတွင် ကောက်ယူခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းများ ကို ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ်နှင့် ၂၀၁၄ ခုနှစ် ဧပြီတွင် တစ်ကြိမ် ကောက်ယူခဲ့နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ပထမအဆင့် ရှေ့ပြေးလူဦးရေစာရင်းအစီရင်ခံစာကို ၂၀၁၄ ခုနှစ် ဩဂုတ်တွင်ထုတ်ပြန်ကြေညာခဲ့ကာ သန်းခေါင်စာရင်းပင်မ အစီရင်ခံစာများကို ၂၀၁၅ ခုနှစ် မေလတွင် ထုတ်ပြန်ခဲ့ကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

ဝန်းရံဝ

## တောင်သူလယ်သမားများ၏ အကျိုးစီးပွားမြှင့်တင်ရေးနှင့် လယ်ယာမြေအငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

နေပြည်တော် ဇွန် ၅  
ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်သည် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (Association of Human Rights Defenders and Promoters - HRDP)အား ယနေ့ မုန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-6)အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များ၊ တောင်သူလယ်သမားများ၏ အကျိုးစီးပွားမြှင့်တင်ရေးနှင့် လယ်ယာမြေအငြင်းပွား မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ (သတင်းစဉ်)

## ငှက်ဖျားနှင့်သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်နှိမ်နင်း

၆ ဇွန် ၅  
ရခိုင်ပြည်နယ် ဝှမ္မိတွင် ကျောင်းသား ကျောင်းသူများ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်နှင့်မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး အ.ထ.က၊ ဝှမ္မိ မူလွန်(ရွာမ) ကျောင်းတို့တွင် ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်ကြသည်။

“ဝှမ္မိမှာ ဒီအချိန် ကလေးတွေသွေးလွန်တုပ်ကွေးတွေဖြစ်နေကျတော့ ကျောင်းဖွင့်အမီသွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ဖို့ ဇွန် ၄ ရက်မှာ စတင်ဆောင်ရွက်ရတာဖြစ်တယ်။ မြို့ပေါ်ကျောင်းတွေအားလုံးကိုလည်း ဆေးဖျန်းတဲ့လုပ်ငန်းတွေ ဆောင်ရွက်ပေးသွားမှာပါ။ ကျောင်းတာဝန်ရှိသူတွေကလည်း ခြင်ခိုအောင်းနိုင်တဲ့ ချိုင့်ခွက်တွေ ချုံနွယ်ပိတ်ပေါင်းတွေကိုလည်း အမြဲရှင်းထားဖို့ လိုတယ်”ဟု မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးနိုင်မင်းအေးက ပြောကြားသည်။ (မြို့နယ် ပြန်/ဆက်)



သဲကုန်းမြို့၊ ပြည်သူ့ဆေးရုံ၌ ကျပ်သိန်း ၂၀ တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများကို ဦးမြင့်ဆွေ-ဒေါ်ခင်မြင့် မိသားစုက ဇွန် ၄ ရက်က လှူဒါန်းရာ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မိုးဟိန်း လက်ခံယူစဉ် (မြို့နယ် ပြန်/ဆက်)

# အော်ရီဂွန်၌ ထရန်ကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွား

ဝါရှင်တန် ဇွန် ၅

အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ရှိ Portland မြို့လယ်ကောင်တွင် တနင်္ဂနွေနေ့က သမ္မတဒေါ်နယ်ထရန်ကိုထောက်ခံသူများနှင့်ဆန့်ကျင်သူများသည်နိုင်ငံရေးဆိုင်ရာ လူထုစုဝေးမှုများ အပြိုင်အဆိုင် ပြုလုပ်ရာမှ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ရဲများက ထိန်းသိမ်းမှုများပြုလုပ်ခဲ့ရကြောင်း သိရသည်။

ထရန်ကိုထောက်ခံသည့် ဆန္ဒထုတ်ဖော်သူ ရာပေါင်းများစွာတို့သည် မြို့တော်ခန်းမ အနီးရှိ ပြည်သူ့ရင်ပြင်အနီးထိ ချီတက်စုဝေးရောက်ရှိလာခဲ့ကြပြီး ယင်းနေရာတွင် အတိုက်အခံဆန္ဒပြစုဝေးသူလူအုပ်ကြီးနှင့် ဘေးမှပိုင်းကြည့်သူများက ပန်းခြံ၏သုံးဖက်စလုံးတွင် ပြည့်ကျပ်စွာရောက်ရှိနေသည်ဖြစ်ရာ ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။

အနက်ရောင်များဖြင့်ဖုံးကာဝတ်ဆင်ထားကြသည့် ထရန်ကိုဆန့်ကျင်သူလူအုပ်ကြီးသည် ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအလံကို လမ်း၏တစ်ဖက်တွင်ရှိနေသည့် ထရန်ကိုထောက်ခံသည့်တက်ကြွလှုပ်ရှားသူများဘက်သို့ ဝှေ့ယမ်းခဲ့ကြသည်။

အတိုက်အခံအဖွဲ့များဘက်မှ ဆန္ဒပြလှုပ်ရှားသူအချို့က အမေရိကန်ပြည်ထောင်စုအလံများကို ကိုင်ဆောင်ကာ “ယူအက်စ်အေ၊ ယူအက်စ်အေ” ဟုကြွေးကြော်ခဲ့ကြသည်။

ရဲများသည်တစ်နေ့တာအတွင်း လူ ၁၄ ဦးကို ဖမ်းဆီးခဲ့ရပြီး ဆန္ဒထုတ်ဖော်သူများထံမှသိမ်းဆည်းထားသည့် လက်နက်များကိုတွစ်တာပေါ်တွင်ဓာတ်ပုံများဖြင့်ဖော်ပြခဲ့သည်။လတ်တလောတွင်ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ သတင်းဖော်ပြမှုမရှိပေ။

(ရိုက်တာ)



## အလက်ပိုအရှေ့ပိုင်းရှိ အိုင်အက်စ်စစ်သွေးကြွတို့၏ နောက်ဆုံးခြေကုပ်စခန်းအား ဆီးရီးယားတပ်ဖွဲ့ဝင်များသိမ်းပိုက်

ဒမတ်စကတ် ဇွန် ၅

ဆီးရီးယားတပ်ဖွဲ့နှင့်မဟာမိတ်တပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုပြည်နယ်ရှိ အိုင်အက်စ်အကြမ်းဖက်တို့၏ နောက်ဆုံးခြေကုပ်စခန်းအား ယနေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောခဲ့သည်။

ဆီးရီးယားတပ်ဖွဲ့နှင့် ရုရှားကျောထောက်နောက်ခံတပ်ဖွဲ့ဝင်များသည် အလက်ပိုပြည်နယ်ရှိ အိုင်အက်စ်စစ်သွေးကြွတို့၏နောက်ဆုံးခံတပ်နေရာဖြစ်သော မက်စ်ကာနာမြို့သို့ ဝင်ရောက်ခဲ့ကြောင်း ဆီးရီးယားဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောခဲ့သည်။

အလက်ပိုပြည်နယ် အရှေ့တောင်ပိုင်း အစွန်အဖျားရှိ မက်စ်ကာနာမြို့ကို သိမ်းပိုက်နိုင်ခြင်းသည် ယင်းဒေသတွင် အိုင်အက်စ်အကြမ်းဖက်အစွန်းရောက်များကို အဆုံးသတ်ပေးနိုင်သည့် ဆီးရီးယားတပ်ဖွဲ့နှင့် မဟာမိတ်များ၏ အကြိုးမားဆုံးသော အောင်မြင်မှုပင်ဖြစ်သည်။

ဆီးရီးယားတပ်ဖွဲ့သည် ဖောက်ခွဲရေး



ပစ္စည်းများနှင့် မြေမြှုပ်ခိုင်းများကို ဂရုတစိုက်ရှာဖွေရှင်းလင်းပြီးနောက် ယမန်နေ့ အစောပိုင်းက မက်စ်ကာနာမြို့သို့ ချီတက်တိုက်ခိုက်ခဲ့ကြောင်း လေ့လာရေးစောင့်ကြည့်အဖွဲ့က ပြောခဲ့သည်။

မက်စ်ကာနာမြို့နှင့် အိုင်အက်စ်အကြမ်းဖက်သမားတို့အုပ်စိုးရာ ရက်ကွာ

ပြည်နယ်ကိုဆက်သွယ်ပေးထားသည့် လမ်းမအား ဖြတ်တောက်ပြီးနောက် အဆိုပါမြို့အား အပြည့်အဝသိမ်းပိုက်ခြင်း မပြုခင် အိုင်အက်စ်စစ်သွေးကြွများနှင့် ၎င်းတို့၏ မိသားစုဝင်များ မြို့မှဆုတ်ခွာသွားခဲ့ကြောင်း လေ့လာရေးစောင့်ကြည့်အဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။

ဆီးရီးယားတပ်ဖွဲ့များက အလက်ပိုမြို့တစ်မြို့လုံးကို ပြန်လည်ထိန်းချုပ်မှုများ ပြုလုပ်ပြီးနောက် ပြည်နယ်အစွန်အဖျားဒေသများ၌ ဇန်နဝါရီ ၁၇ ရက်က ပြင်းထန်သော ထိုးစစ်ဆင်မှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

(ဆင်ဟွာ)

## လန်ဒန်တိုက်ခိုက်မှုနှင့် ဆက်နွှယ်နေသည်ဟု သံသယရှိသူတစ်ဦး၏ အိမ်ကိုဝင်ရောက်စီးနင်းရာ လူ ၁၂ ဦးဖမ်းဆီးရမိ

လန်ဒန် ဇွန် ၅

ဇွန်လ ၃ ရက်က ဖြစ်ပွားခဲ့သည့် လန်ဒန်မြို့အရှေ့ပိုင်း ဘာကင်းမြို့တိုက်ခိုက်မှုနှင့် ဆက်နွှယ်နေသည့်လူတစ်ဦး၏အိမ်အား ဝင်ရောက်စီးနင်းခဲ့ရာ အဆိုပါပြစ်မှုနှင့် ဆက်စပ်သည့် လူ ၁၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က မကြာသေးမီက ဖော်ပြခဲ့သည်။

ထို့အပြင် ဘာကင်းမြို့၏ သံသယဖြစ်ဖွယ်နေရပ်လိပ်စာအများအပြားတွင်လည်း ရှာဖွေစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ဘာကင်းမြို့ ကင်းလမ်းရှိ အဲလီဇက် ဘက်ဖလိုင်းတိုက်ခန်းအိမ်ရာတွင် လန်ဒန်တိုက်ခိုက်သူများအနက် တစ်ဦးဖြစ်သူ၏နေအိမ်တစ်လုံးတည်ရှိကြောင်း သိရသည်။ ရဲများက ဝင်ရောက်စီးနင်းရာ သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း အဆိုပါတိုက်ခန်းအိမ်ရာတွင် နေထိုင်သူ များက ယမန်နေ့ကပြောခဲ့သည်။

ဝင်ရောက်စီးနင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် ရဲတပ်ဖွဲ့က လူတချို့ကို ထိန်းသိမ်းခေါ်ဆောင်သွားကြောင်း၊ ၎င်းတို့အနက် သုံးဦးကို အရေးပေါ်လူနာတင်ကားဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါအိမ်ရာတွင် နေထိုင်သူတစ်ဦးဖြစ်သည့် ဗာရီနီကာ အော်လဒါပိုက ပြောခဲ့သည်။

(ဆင်ဟွာ)

## ကြောက်မက်ဖွယ်တိုက်ခိုက်မှုလန်ဒန်၌ ဖြစ်ပွားခဲ့သော်လည်း မဲဆွယ်စည်းရုံးမှုများ ဆက်လက်လုပ်ဆောင်

လန်ဒန် ဇွန် ၅

လန်ဒန်မြို့၌ စစ်သွေးကြွများက လူအုပ်အတွင်းရက်စက်စွာ ဝင်ရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့မှုကြောင့် လူခန့်စ်ဦးသေဆုံးကာ ၄၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေသည် တနင်္လာနေ့တွင်မဲဆွယ်စည်းရုံးမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ဗြိတိန်နိုင်ငံတစ်ဝန်းတွင် ရွေးကောက်ပွဲ ဆက်လက်ကျင်းပရန်သုံးရက်သာလိုတော့သည့်အချိန်တွင် မဲဆွယ်စည်းရုံးမှုပြန်လည် စတင်ခဲ့ခြင်းဖြစ်သည်။

ဓားကိုင်ဆောင်ထားသူသုံးဦးက လန်ဒန်တံတားပေါ်တွင် သွားလာနေကြသည့်လူအုပ်အတွင်းသို့ ဗင်ကားတစ်စီးကို တရကြမ်းမောင်းနှင်လာခဲ့ပြီး အနီးအနားရှိလူများအား ဓားဖြင့်ထိုးနှက်တိုက်ခိုက်ခဲ့မှုဖြစ်ပွားခဲ့ပြီးနောက်တွင် ဗြိတိန်နိုင်ငံအနေဖြင့် အစ္စလာမ္မစ်အစွန်းရောက်များအား ပိုမိုတင်းကျပ်စွာနှိမ်နင်းရတော့မည် ဖြစ်ကြောင်း မေကပြောကြားခဲ့သည်။

ဗြိတိန်၌သုံးလမပြည့်မီမှာပင် သုံးကြိမ်မြောက်ဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုအပြီးတွင် ဝန်ကြီးချုပ်မေက ဗြိတိန်အနေဖြင့်အကြမ်းဖက်ဖြစ်ရပ်များ၏ဒဏ်ကိုများစွာခံနိုင်ရည်ရှိခဲ့ပြီဖြစ်ပြီး ကြာသပတေးနေ့တွင်ကျင်းပမည့်ရွေးကောက်ပွဲကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အကြမ်းဖက်မှုများက ဒီမိုကရေစီဖြစ်စဉ်အပေါ်ယှက်ဖျက်ဆီးနေမှုကိုဘယ်သောအခါမှ ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း မေကတနင်္ဂနွေနေ့တွင် ဗြိတိန်နန်းရင်းဝန်ရုံးအပြင်ဘက်တွင် ရှိနေစဉ် ပြောကြားခဲ့သည်။

ဆီးရီးယားနှင့်အီရတ်၌ နယ်မြေဆုံးရှုံးလျက်ရှိသည့်အိုင်အက်စ်စစ်သွေးကြွများသည် တိုက်ခိုက်မှုကို ၎င်းတို့၏ အဖွဲ့ဝင်များကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ သို့သော်တိုက်ခိုက်မှုပြုလုပ်ခဲ့သူများနှင့် အိုင်အက်စ်အဖွဲ့များအကြား မည်သို့ ဆက်နွှယ်လျက်ရှိကြောင်းကို ရှင်းရှင်းလင်းလင်းမသိရှိရသေးပေ။

(ရိုက်တာ)

## ကာတာကို အာရပ်ကမ္ဘာ အင်အားကြီးနိုင်ငံအချို့သံအဆက်အသွယ်ဖြတ်တောက်

ဒုတိယ ဇွန် ၅

ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ အီဂျစ်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုအပါအဝင် အာရပ်ကမ္ဘာ အင်အားကြီးနိုင်ငံအချို့က ဇွန် ၅ ရက်တွင် ကာတာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်ရပ်စဲလိုက်ကြောင်း ဖော်ပြပြီးနောက်ပိုင်းတွင် ယီမင်နှင့် လစ်ဗျားအရှေ့ပိုင်းအစိုးရနှင့် မော်လဒိုက်နိုင်ငံတို့လည်း နောက်ပိုင်းတွင် ပါဝင်ခဲ့ကြကြောင်း သတင်းများတွင်ဖော်ပြထားသည်။

ပင်လယ်ကွေ့အာရပ်နိုင်ငံ (ကာတာနိုင်ငံ) အနေဖြင့် အကြမ်းဖက်သမားများအား နောက်ကွယ်မှ ထောက်ပံ့ပေးနေခြင်းနှင့် အဆိုပါနိုင်ငံအချို့၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်နေခြင်းကြောင့် ထိုသို့ သံတမန်ဖြတ်တောက်ရပ်စဲလိုက်ကြောင်း သိရသည်။

ထို့ပြင် ကာတာနိုင်ငံနှင့် ဆက်သွယ်နေသည့် ကြည်းကြောင်း၊ လေကြောင်း၊ ရေကြောင်း ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ပစ်မည်ဖြစ်ကြောင်း ဆော်ဒီအာရေဗျ နိုင်ငံက ကြေညာခဲ့သည်။

ဘာရိန်းနိုင်ငံကလည်း ၎င်းတို့၏တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိပါးနှောင့်ယှက်နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကာတာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးရပ်စဲလိုက်ကြောင်း သိရသည်။ ဘာရိန်းနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များတွင် ကာတာနိုင်ငံက ဝင်ရောက်စွက်ဖက်နေကြောင်း၊ ထို့အပြင် ၎င်းတို့နိုင်ငံအား ဆန့်ကျင်သည့် အနုတ်လက္ခဏာဆောင်သည့် သတင်းများကို ဖော်ပြနေကြောင်း၊ နိုင်ငံအတွင်းပဋိပက္ခများ

နှင့် အီရန်နိုင်ငံက ငွေကြေးထောက်ပံ့မှုပြုလုပ်ထားသည့် အကြမ်းဖက်သမားများအပါအဝင် လက်နက်ကိုင်အုပ်စုများကို ထောက်ခံအားပေးနေကြောင်းစသည့် အကြောင်းများကြောင့် ၎င်းတို့နိုင်ငံအနေဖြင့် ကာတာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးရပ်စဲလိုက်ကြောင်း သတင်းများတွင်ဖော်ပြထားသည်။

ကာတာနိုင်ငံသို့ရောက်ရှိနေသည့် ဘာရိန်းသံတမန်များကို ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်ထားကြောင်းနှင့် ဘာရိန်းနိုင်ငံအတွင်းရှိ ကာတာသံတမန်များကိုလည်း နိုင်ငံအတွင်းမှ ၄၈ နာရီအတွင်း ထွက်ခွာသွားရန် အမိန့်ပေးထားကြောင်း သတင်းထုတ်ပြန်ထားသည်။ သတင်းထုတ်ပြန်ပြီး ၂၄ နာရီအတွင်း ဘာရိန်းနိုင်ငံသည် ကာတာနိုင်ငံနှင့် ဆက်သွယ်ထားသော လေကြောင်း၊ ရေကြောင်း ဆက်သွယ်မှုအားလုံးကို ဆိုင်းငံ့သွားမည်ဖြစ်သလို ဘာရိန်းနိုင်ငံအတွင်းရောက်ရှိနေသည့် ကာတာနိုင်ငံသားများကိုလည်း ၁၄ ရက်အတွင်း နိုင်ငံမှ ထွက်သွားရန်အမိန့်ပေးထားကြောင်း၊ ကာတာနိုင်ငံကလည်း ဘာရိန်းနိုင်ငံသားများ ၎င်းတို့နိုင်ငံအတွင်း ဝင်ရောက်ခွင့်ကို တားမြစ်လိုက်ကြောင်း သိရသည်။

နိုင်ငံရေးအရ သံတမန်ဆက်ဆံရေးဖြတ်တောက်လိုက်ခြင်းက အမေရိကန်စစ်အခြေစိုက်စခန်းအများအပြားတည်ရှိပြီး လာမည့် ၂၀၂၂ ကမ္ဘာ့စုလားကြီးကို လက်ခံကျင်းပမည့် ကာတာနိုင်ငံအတွက် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုဖြစ်နေကြောင်း သိရသည်။

(ရိုက်တာ၊ ဆင်ဟွာ)

# သဘာဝဘေးလျော့ပါးရေးကြိုတင်ပြင်ဆင်ပေးနှင့် ဆန်းဒိုင်းမူဘောင်

## လှလှအောင်(မြန်မာနိုင်ငံ ငလျင်ကော်မတီ)

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၃-၂၄ ရက်နေ့ ထိုင်နိုင်း ဗန်ကောက်မြို့တွင် United Nations International Strategy for Disaster Reduction (UNISDR) မှ ဦးစီးကျင်းပခဲ့သော ပထမအကြိမ် The First Science and Technology International Conference on Disaster Risk Reduction သို့ မြန်မာနိုင်ငံငလျင်ကော်မတီကိုယ်စားပြု တက်ရောက်ခဲ့သည်။ ယင်းနှင့် ဆက်နွှယ်သော Asian Minister Conference on Disaster Risk Reduction, India 2016 ကိုလည်း ကျင်းပခဲ့ပါသည်။ ဟိုဂိုမူဘောင်(၂၀၀၅-၂၀၁၅) (Hyogo Framework)မှ တစ်ဖန် ဆန်းဒိုင်းမူဘောင် (Disaster Risk Reduction) (၂၀၁၅-၂၀၃၀) Sendai Framework သည် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၏တောင်းဆိုချက်အရ ကမ္ဘာ့ကုလသမဂ္ဂရှိ သဘာဝဘေးလျော့ပါးရေးဌာန အကူအညီဖြင့် ၂၀၁၅ ခုနှစ် မတ်လ ၁၈ ရက်နေ့ ဂျပန်နိုင်ငံ ဆန်းဒိုင်းဒေသ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံ ပါဝင်တက်ရောက်ခဲ့သော တတိယအကြိမ် The Third UN World Conference ၏ ရလဒ်ဖြစ်သည်။ ယင်းညီလာခံမှ ဆန်းဒိုင်းမူဘောင်၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် (Target) ခုနစ်ရပ်ကို ချမှတ်ခဲ့သည်။

အဆိုပါ သဘာဝဘေးလျော့ပါးစေရေးအတွက် အခိုင်အမာလုပ်ဆောင်ရမည့် ရည်မှန်းချက် ခုနစ်ရပ်တွင် အချက် (၆) နှင့် (၇)မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆန်းဒိုင်းမူဘောင်အတိုင်း လိုက်နာကျင့်သုံးခြင်းတွင် နိုင်ငံတကာအသိုင်းအဝိုင်းမှ ရေရှည်ကူညီထောက်ပံ့မှုများပေးခြင်းဖြင့် ပူးပေါင်းကူညီရေးနှင့် သဘာဝဘေးများအတွက် ကြိုတင်သတိပေးခြင်းစနစ် (Early Warning System) ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးကို အရှိန်အဟုန်မြှင့်တင်အားပေးကူညီရန် လိုအပ်သည်ဟုဆိုသည်။ ဤသို့လုပ်ဆောင်ရာတွင်လည်း မိမိတို့ပြည်တွင်းတွင် ချမှတ်ထားသော သဘာဝဘေးစည်းမျဉ်း၊ စည်းကမ်း၊ ၊သဘာဝဘေးဆိုင်ရာ ဥပဒေများလည်း ထည့်သွင်းလိုက်နာကြရမည်ဖြစ်သည်။ အဆိုပါ “သဘာဝဘေးလျော့ပါးရေးကြိုတင်ပြင်ဆင်ပေး” ခေါင်းစဉ်ဆောင်ပုဒ်သည် သဘာဝဘေးကြောင့် လူ့အသက်အိုးအိမ်စည်းစိမ်နှင့်တကွ နိုင်ငံစီးပွားရေးထိခိုက်ပျက်စီးမှုလျော့ပါးစေရန် အလွန်အရေးတကြီးလုပ်ဆောင်ရမည့်လုပ်ငန်းဆောင်ပုဒ်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် စည်းစနစ်ကျနစွာ ဆောင်ရွက်မှသာ ထိရောက်မှုရှိပေမည်။

ထိုသို့ စည်းစနစ်ထိရောက်စွာဆောင်ရွက်ကြမည်ဆိုလျှင် **သဘာဝဘေးဒဏ်ကို ခံစားနေရသည့် ဘေးသင့်သူများဘဝအနေ အထားမှ သဘာဝဘေးဒဏ်ကြုံကြံခံစွမ်းဆောင်ရှင်များဘဝသို့ ပြောင်းလဲသွားမည်** အထိ ရေရှည်ဆောင်ရွက်ရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် အမြဲခြောက်လှန်နေ သည့် သဘာဝဘေးတုံ့ပြန်မှုတွင် ထိရောက်သော ဆောင်ရွက်မှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ သဘာဝဘေးလျော့ပါးရေးကဏ္ဍတွင် စည်းစနစ်လိုအပ်သည်။ စည်းစနစ်သည် သဘာဝဘေးလျော့ပါးရေးအတွက် အဓိကသော့ချက်ဖြစ်သည်။ သဘာဝဘေးမှ ပျက်စီးမှုအဆုံးအရှုံးများလျော့နည်းရန် အဓိကဖြစ်သည်။ ဥပမာ(၁) ငလျင်ဘေးတွင် ငလျင်ကြောင့် လူမသေ၊ လူနေသောတိုက်များ ငလျင်ဒဏ်မခံနိုင်၍ ပြိုကျ ရာမှ လူသေရခြင်း ဖြစ်သည်။ ထိုအခါ တိုက်တာအဆောက်အအုံနှင့် လူ့ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ ငလျင်ဒဏ်ခံအဆောက်အအုံ ဆောက်လုပ်ထားလျှင် ငလျင်၏တုန်ခါမှုဒဏ်ခံနိုင်ရည်ရှိလာပြီး ပျက်စီးနိုင်မှု နည်းပါးသွားမည်ဖြစ်သည်။

ဥပမာ(၂) ရေကြီးရေလျှံမှု ဘေးတွင်လည်း နှစ်စဉ်ရေကြီး ရေလျှံမှုများ ဖြစ်လာခြင်းတွင် မြစ်ကြောင်းများ တစ်လျှောက် ရေကာတာများကို ငလျင်ဒဏ်ခံဆောက်လုပ်ထားလျှင် မြစ်အထက်ပိုင်းဆီမှ မြစ်ရေမြင့်တက်ခြင်းဖြင့် စီးဆင်းလာသော ရေအလုံးအရင်းအရှိန်ကို တားဆီးဖြေလျှော့နိုင်ပြီး မြစ်ကြောင်း တစ်လျှောက် ရေလျှံ/ရေကြီးမှုများလည်း လျော့ပါးစေမည်ဖြစ်သည်။ ဥပမာ(၃) မြေပြို/တောင်ပြိုခြင်း ဘေးတွင်လည်း တောင်ပေါ်တွင် နေထိုင်ကြသူများအပါအဝင် မြေပြို/တောင်ပြိုစေနိုင်သော မြစ်ကမ်းပါးနေထိုင်သူများအား သက်ဆိုင်ရာဌာနများမှ မြေနေရာရွေးချယ်ပေးခြင်း၊ ခိုင်ခံ့သော အဆောက်အအုံဆောက်လုပ်ပေးရမည်။ ဆန်းဒိုင်း

မူဘောင် Sendai Framework ဦးစားပေး လေးရပ်အရ-

- (က) သဘာဝဘေးအမျိုးမျိုးတွင် သဘာဝဘေးတစ်မျိုးချင်းစီ၏ ဘေးဖြစ်လာရခြင်းအကြောင်းအရင်း သဘောသဘာဝကို သိရှိနားလည်ထားရမည်။ (Understanding)
  - (ခ) သဘာဝဘေးစီမံခန့်ခွဲမှုကဏ္ဍတွင် ထိရောက်စွာ လုပ်ဆောင်ရမည်။ (Strengthening)
  - (ဂ) သဘာဝဘေးလျော့ပါးစေရေးအတွက် ခိုင်ခံ့သော ပတ်ဝန်းကျင်ဖြစ်လာစေရန် ငွေကြေးထောက်ပံ့မှုရှိရမည်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှ ရေရှည်ကူညီ ထောက်ပံ့မှုများပေးရမည်။ (Investing)
  - (ဃ) ထိရောက်သော သဘာဝဘေးတုံ့ပြန်မှုရရှိစေရန် သဘာဝဘေး ကြိုတင်ပြင်ဆင်မှုကဏ္ဍအား တိုးမြှင့်ဆောင်ရွက်ထားရမည်။ (Enhancing)
- စည်းစနစ်သည် သက်ရှိတို့၏ ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေး၊ စီးပွားရေးအစရှိသည့် ကဏ္ဍတိုင်း (Sectors) တွင် ပျက်စီးမှုမရှိစေရေးကို အခြေခံသည်ဖြစ်၍ ကြိုခိုင်သော အဆောက်အအုံနှင့် အဆောက်အအုံဖြစ်ရန် အဓိကအကျဆုံး သော့ချက်ဖြစ်သည်။

စည်းစနစ်ရှိရခြင်းအကြောင်းအရင်းသည် သဘာဝဘေးမှ သက်ရှိတို့၏ အသက်

## သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်မှုသည် နားလည်ရုံ၊ သိထားရုံ သက်သက်မဟုတ်၊ ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာကြီးအား ပြောင်းလဲလိုက်ရန်အတွက် ဖြစ်သည်။ မည်သို့ ပြောင်းလဲရမည်နည်းဆိုရာတွင် လူသားအားလုံးသည် သဘာဝဘေးဒဏ်ခြောက်လှန့်မှု ခံစားနေရသူများအဖြစ်မှ စွမ်းဆောင်နိုင်သူများအဖြစ်သို့ ပြောင်းလဲရန်ဖြစ်သည်

ဆုံးရှုံးရခြင်းနှင့် ၎င်းတို့၏ ပတ်ဝန်းကျင်ပျက်စီးခြင်းများ လျော့နည်းအောင် စက်ယန္တရားကြီးတစ်ခု လည်ပတ်ပေးနေရသည့် ဘီးတစ်ခုကဲ့သို့ပင် အဓိကကျသော လုပ်ဆောင်ချက်ဖြစ်သည်။

“သဘာဝဘေးလျော့ပါးရေးကြိုတင်ပြင်ဆင်ပေး”အတွက် လုပ်ဆောင်ချက်မှန်သမျှအားလုံး (activity) သည် စည်းစနစ်ရှိပေးရမည်။ သဘာဝဘေးအမျိုးမျိုးတို့သည် ယနေ့ကာလ၌ ကမ္ဘာကြီးပူဇွန်လာရခြင်း အကျိုးဆက်အနေဖြင့် ယခင်ထက်ပို၍ ဘေးကျရောက်ခြင်း၊ ပို၍များပြားလာနေသည့်အခါ ဘေးသင့်မှုက အကြိမ်ပို၍ ကြုံတွေ့ခံစားလာကြရသည်။ သိပ္ပံပညာရှင်များကလည်း သုတေသနပြုလုပ်ဆောင်ချက်များပို၍ ကြိုးစားပြုလုပ်လျက်ရှိကြသည်။

စည်းစနစ်သည်သာလျှင် ထက်မြက်သော လက်နက်သဖွယ် ရေရှည်တည်တံ့ခိုင်မြဲသော လူမှုအဖွဲ့အစည်းအဖြစ် ရပ်တည်စေနိုင်မှာဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားများအား သဘာဝဘေးအန္တရာယ်လျော့နည်းအောင် ကာကွယ်တားဆီးနိုင်မည်ဖြစ်သည်။

သဘာဝဘေး စည်းစနစ်တွင် အောက်ပါအချက်အလက်များ ပါဝင်ရမည်။ သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ချေနှင့် ပျက်စီးနိုင်မှုကို နိုင်ငံတစ်ဝန်းစစ်တမ်းကောက်ယူထားရမည်။ သဘာဝဘေးစီမံခန့်ခွဲမှုကိုလည်း ကျေးရွာ / ရပ်ကွက်အဆင့်၊ တိုင်းအဆင့်မီ အမျိုးသားရေးအဆင့်အထိ စီမံကိန်းများ ရှိထားရမည်။ လုပ်ဆောင်ချက်အဆင့်ဆင့် ချမှတ်ထားရမည်။

- (၁) ဥပမာ-ငလျင်ဘေးအတွက် ငလျင်၏ပမာဏနှင့်ပြင်းအား၊ ငလျင်ဒဏ်ခံစားစေနိုင်မည့် ဒေသ၊ လူနှင့်တကွ တိရစ္ဆာန်အဆောက်အအုံ ပျက်စီးနိုင်မည့် အလားအလာ၊ သီးနှံ၊ သောက်သုံးရေ စစ်တမ်းပြုစုထားရမည်။
- (၂) ဒေသအလိုက် ပျက်စီးမှုအခြေအနေ (risk) အချက်အလက်များ။

ခံနိုင်စွမ်းအား အခြေအနေ (Vulnerability) အချက်အလက်များ ပြုစုထားရမည်။

- (၃) ပြိုလဲတုပုံရိပ်များအသုံးပြု၍ GIS နည်းပညာဖြင့် ယင်းတို့ကို အချက်အလက်ပြည့်စုံစွာ မြေပုံများ အဆင်သင့် လက်ဝယ်ရှိထားရမည်။ မြေပုံများကို ရရှိပြီးသောအခါ ဘေးသင့်ဒေသများအတွက် လိုအပ်သော relief, emergency, response အစရှိသည့် သဘာဝဘေးစီမံခန့်ခွဲမှု Disaster management အတွက် အလျင်အမြန် ထိရောက်စွာ လုပ်ဆောင်ပေးနိုင်မည် ဖြစ်သည်။

သဘာဝဘေး စီမံခန့်ခွဲမှုတွင် တစ်ဦးချင်း တစ်ယောက်ချင်း၊ အဖွဲ့အစည်း တစ်ဖွဲ့ချင်းအလိုက် လုပ်ဆောင်နိုင်မည် မဟုတ်သော လုပ်ငန်းကြီးဖြစ်၍ အားလုံး ပူးပေါင်း လက်တွဲခြင်းစနစ်အောင်တွင် အတူတကွ လုပ်ဆောင်နိုင်ရန် ကူညီပေးသွားရမည်။

လွန်ခဲ့သော ၂၅နှစ်ခန့်မှစ၍ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲ တိုင်းနိုင်ငံများ၊ ချမ်းသာကြွယ်ဝသော နိုင်ငံများတွင် ဘေးဖြစ်ပျက်မှုနှုန်း ပိုမိုများပြားလာခဲ့သည်။ ယနေ့ကာလတွင် သဘာဝဘေးအန္တရာယ် ခံစားနိုင်ခြေသည် ယခင်ထက်ပိုလာမည်အပြင် ဖွံ့ဖြိုးဆဲ တိုင်းနိုင်ငံများတွင် ယခင်ထက်ပိုမို ခံစားနေရသည်။

## Sendai Framwork (2015-2030) ၏ဦးစားပေး ကဏ္ဍ(၄)ရပ်သည် တွန်းအားပေးသည့်လုပ်ဆောင်မှု ဖြစ်လာနိုင်သည်။ စည်းစနစ်သည် ခိုင်ခံ့သော အဆောက်အအုံဆောက်လုပ်ရေး (Build Back Better) အတွက် အဓိကသော့ချက်ဖြစ်သည်။

အဘယ်ကြောင့် စည်းစနစ် လိုအပ်ပါသလဲ-

- (၁) သဘာဝဘေးများအားကြုံကြံခံရင်ဆိုင်နိုင်ရန်
- (၂) Sendai Framework (၄)ချက်၏ ခိုင်ခံ့သော အဆောက်အုံများ ဆောက်လုပ်ရေးအတွက်
- (၃) Sendai Framework (၄)ရပ်အရ ရည်မှန်းချက် (target) ပြီးပြည့်စုံရန်

အထက်ပါ အချက်များပြုလုပ်တော့မည်ဟုဆိုလျှင် ကြိုတင်ပြင်ဆင်ခြင်းတွင် ပြောင်းလဲမှုဖြစ်ပြီဟု ဆိုရမည်။ စည်းစနစ်သည် သဘာဝဘေး အပျက်အစီးဆုံးရှုံးမှုများလျော့နည်းရန် ယန္တရားဖြစ်သည်။ ကြံ့ခိုင်သော လူမှုအဖွဲ့အစည်းဖြစ်စေရန် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်သည်။ နိုင်ငံ(သို့) အဖွဲ့အစည်း၏ ကဏ္ဍစုံအတွက် လိုအပ်သည်။ သို့မှသာ သဘာဝဘေးကြောင့် လူမှုရေး၊ စီးပွားရေး၊ လူ့ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်အရပ်ရပ်တို့တွင် ပျက်စီးဆုံးရှုံးမှု လျော့နည်းမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်မှုသည် နားလည်ရုံ၊ သိထားရုံသက်သက်မဟုတ်၊ ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာကြီးအား ပြောင်းလဲလိုက်ရန်အတွက်ဖြစ်သည်။ **မည်သို့ ပြောင်းလဲရမည်နည်း ဆိုရာတွင် လူသားအားလုံးသည် သဘာဝဘေးဒဏ် ခြောက်လှန့်မှု ခံစားနေရသူများအဖြစ်မှ စွမ်းဆောင်နိုင်သူများ အဖြစ်သို့ ပြောင်းလဲရန်**ဖြစ်သည်။

အထက်တွင် ဖော်ပြပြီးသည့်အတိုင်း ယခုအခါ သဘာဝဘေးများဖြစ်ပျက်မှုနှုန်း ပိုမိုများလာခြင်း၊ ထိခိုက်မှုပိုမိုကြီးမားခြင်း၊ ပျက်စီးမှုအတိုင်းအတာနယ်ပယ် ပိုမိုကျယ်ဝန်းလာခြင်းဖြစ်ရပ်များကို အားလုံးမြင်တွေ့သိရှိထားပြီး သဘာဝကို အန်တုနေရဆဲဖြစ်သည်။

## ဧရာဝတီမြစ်ရေတိုးလာသဖြင့် ကမ်းပြိုပါက နေအိမ်များမပါရှိရေးကြိုတင်ပြောင်းရွှေ့

ကသာ ဇွန် ၅

ကသာမြို့နယ် မိုးတားလေးကျေးရွာ၌ ဧရာဝတီမြစ်ရေတိုးလာသဖြင့် ကမ်းပြိုလာပါက နေအိမ်များမပါရှိရေး ကြိုတင်ကာကွယ်ဖျက်သိမ်းခြင်းတစ်ရပ်အနေဖြင့် ရွှေ့ပြောင်းခြင်းကို ဇွန် ၄ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း



သိရသည်။

ထို့အပြင် ကသာမြို့နယ် မိုးတားလေးကျေးရွာတွင် ဧရာဝတီမြစ်ရေ နှစ်စဉ်တိုးလျက်ရှိရာ ဇွန် ၄ ရက်တွင် ၇၄၃ စင်တီမီတာတိုးလာသည့်အတွက် မြစ်ကမ်းတစ်လျှောက်အခြေပြုနေထိုင်သော ဒေသခံများ၏ နေအိမ်များ ကမ်းပါးပြိုကျခြင်းကြောင့် ဆုံးရှုံးခြင်း မရှိစေရန် ကြိုတင်ကာကွယ်မှုတစ်ရပ်အနေဖြင့် ကြိုတင်ဖျက်သိမ်း၍ ဆွေးမျိုးသားချင်းများရှိရာသို့လည်းကောင်း၊ ဘုန်းကြီးကျောင်းသို့လည်းကောင်း ခေတ္တရွှေ့ပြောင်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လုပ်ငန်းသို့ နယ်မြေခံရဲတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ရပ်ရွာဒေသခံများ၊ လူမှုကူညီရေးအဖွဲ့များက နေအိမ်ကိုးလုံးရှိ မိသားစုဝင်များအား ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။ ကသာမြို့နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပစ္စည်းငါးမျိုး ထောက်ပံ့ကူညီပေးခဲ့ပြီး အိမ်ဆောက်ပစ္စည်းများအတွက် ထောက်ပံ့ငွေများပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇွေအုံး (ကသာ)

## စလင်းမြို့တွင် အမျိုးသမီးရေးရာအဖွဲ့

## ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ဆောင်ရွက်

စလင်း ဇွန် ၅

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်၌ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ကျေးလက်ဒေသ အမျိုးသမီးဘဝဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များကို မေလစတုတ္ထပတ်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်ချက်များအား တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးနှင့်အဖွဲ့သည် စီမံချက်ဆောင်ရွက်ရန် ရွေးချယ်ထားသော ကူဖြူကျေးရွာ အုပ်စုစာစီကျောင်းကျေးရွာအုပ်စုနှင့် ဆင်ကျိုးကျေးရွာအုပ်စု၊ ရှမ်းရွာ ကုန်းကျေးရွာများသို့ သွားရောက်ပြီးကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ရှမ်းရွာကုန်းကျေးရွာဓမ္မာရုံ၌ ဆယ်အိမ်စုအမျိုးသမီးစေတနာ့့ဝန်ထမ်း ၂၀ အား တွေ့ဆုံကာ ကျေးလက်ဒေသ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးစီမံချက်နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ စာစီကျောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသားကျောင်းသူ ၂၇ ဦးနှင့် ရှမ်းရွာကုန်းကျေးရွာရှိ ကျောင်းသားကျောင်းသူ ၃၂ ဦးတို့အား ဗလားစာအုပ်နှင့်စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

စစ်ကြည်(စလင်း)

# ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်များ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံ

**စစ်တွေ ဇွန် ၅**

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့မှ Ms.Lactitia van den Assum နှင့် အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက မြန်မာအမျိုးသားလေကြောင်းဖြင့် စစ်တွေမြို့သို့ရောက်ရှိသည်။

အဆိုပါကော်မရှင်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် စစ်တွေ ဟိုတယ်၌ စစ်တွေမြို့နယ်ကျေးရွာများမှ တောင်သူ ဦးတင်မြင့် ဦးဆောင်သည့် တောင်သူ ၁၀ ဦးနှင့်လည်းကောင်း၊ ရခိုင်လူငယ် အဖွဲ့မှ ကိုဇော်ဇော်ထွန်း ဦးဆောင်သည့် လူငယ် ၁၀ ဦးနှင့် လည်းကောင်း တွေ့ဆုံခဲ့သည်။ **(ယာပုံ)**

ထို့နောက် ကော်မရှင်အဖွဲ့သည် မွန်းလွဲပိုင်းတွင် စစ်တွေ ဟိုတယ်ခန်းမဆောင်၌ ဝံလက်ဖောင်ခင်းရှင်းမှ ဦးခိုင်ကောင်းစံ ဦးဆောင်သည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စား လှယ် ၁၀ ဦးနှင့်လည်းကောင်း၊ ဟိန္ဒူဘာသာဝင် ဦးမောင်သာ အောင် ဦးဆောင်သည့်ဟိန္ဒူလူမျိုးများနှင့် လည်းကောင်း

တွေ့ဆုံပြီး ရခိုင်ပြည်နယ် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

ကော်မရှင်အဖွဲ့သည် ဇွန် ၆ ရက်တွင် မြောက်ဦးမြို့သို့ သွားရောက်ပြီး ရခိုင်တိုင်းရင်းသားများနှင့် လည်းကောင်း၊ ကျောက်တော်မြို့၌ နှစ်ဖက်လူ့အဖွဲ့အစည်းများနှင့် လည်းကောင်း တွေ့ဆုံမည်ဖြစ်ကြောင်းနှင့် ဇွန် ၇ ရက်တွင် သံတွဲမြို့နယ်ရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံပြီး ခရီးသွားလာရေးကဏ္ဍနှင့် ငါးမွေးမြူရေးကဏ္ဍတို့နှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကော်မရှင်အဖွဲ့တွင် အဖွဲ့ဝင် Ms.Lactitia van den Assum နှင့်အတူ ဦးဝင်းမြ၊ ဦးခင်မောင်လေး၊ ဒေါက်တာ သာလှရွှေ၊ ဒေါက်တာမြသီတာ၊ ဒေါ်စောခင်တင့်တို့ပါဝင်ကြကြောင်း သတင်းရရှိသည်။

**တင်ထွန်း(ပြန်/ဆက်)**



## ဘူးသီးတောင်မြို့နယ်တွင် ထိန်းသိမ်းထားရှိသော ကလေးသူငယ်တရားခံများစာရင်း

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့်စပ်လျဉ်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် နိုဝင်ဘာ ၁၂ ရက်နေ့တွင် မရမ်းတောင်ခြေအနီး လည်းကောင်း၊ ဝှံဆုံရွာအနီး၌လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမားများမှ လက်နက်နှင့်ဓားများ ကိုင်ဆောင်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကျဆုံးထိခိုက် ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၃၀၂ / ၃၃၃/ ၃၀၇ ဖြင့် လည်းကောင်း၊ လက်နက်များ(ယာယီပြင်ဆင်ချက်) အက်ဥပဒေပုဒ်မ ၁၉ (က)ဖြင့်လည်းကောင်း၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)/၁၇(၂) ဖြင့် လည်းကောင်း၊ အမှုများရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ဖမ်းဆီးခဲ့ပါသည်။

ထိုသို့ ဖော်ထုတ်ဖမ်းဆီးခဲ့ရာတွင် ဖမ်းဆီးရမိသူများအနက် အောက်ပါဇယားတွင် ဖော်ပြထားသည့် အသက် (၁၆)နှစ်အောက် အရွယ် ကလေးသူငယ်တရားခံ ခြောက်ဦးပါဝင်ခဲ့ပါသည်-

| စဉ် | အမည်                                | အသက်                       | ကျေးရွာအမည်               | ပုဒ်မ                           | မှတ်ချက်         |
|-----|-------------------------------------|----------------------------|---------------------------|---------------------------------|------------------|
| ၁   | မာမာတ်ရော်ဖီး(ဘ) မာမတ်တာလောင်       | ၁၃နှစ်မှ၁၅ နှစ်အတွင်း      | ဇင်ပိုင်ညာ ကျေးရွာ        | ၃၀၂/၃၃၃/၃၀၇/၃၄ ၁၉(က)၁၇(၁)/၁၇(၂) | ရောဂါဖြင့်သေဆုံး |
| ၂   | နီဆီမူလွာ(ဘ) ဘော်လီမူလွာ            | ၁၂နှစ်မှ၁၃ နှစ်အတွင်း      | ကျားခေါင်း တောင်ရွာ       | ၃၀၂/၃၄/၁ ၁၉(က)၊ ၁၇(၁)/၁၇(၂)     |                  |
| ၃   | အဏ္ဏဝါ(ဘ) အူဆလင်                    | ၁၂နှစ်မှ၁၃ နှစ်အတွင်း      | ရေခပ်ချောင်း ခွဆုံကျေးရွာ | "                               |                  |
| ၄   | ယာဆိမ်း(ဘ) ရှောင်ရူးအာလောင်         | ၁၂နှစ်မှ ၁၃နှစ်အတွင်း      | "                         | "                               |                  |
| ၅   | ဖဲလ်တူး(ခ)ဖဲလ်ရူး (ဘ)ဆွေဟော တူမိန်း | အသက် ၁၃နှစ်မှ ၁၄နှစ်အတွင်း | "                         | "                               |                  |
| ၆   | ဖာဖော့အာလောင် (ဘ)ရှော်ဘီရာမောက်     | ၁၄နှစ်မှ၁၅နှစ် အတွင်း      | ရေခပ်ချောင်း ခွဆုံကျေးရွာ | ၃၀၂/၃၄/၁၉၈(က) ၁၇(၁)/၁၇(၂)       |                  |

အဆိုပါ ကလေးသူငယ် တရားခံခြောက်ဦးအား မောင်တောမြို့နယ် တရားသူကြီး၏ထိန်းသိမ်းခွင့်ဖြင့် ဘူးသီးတောင်မြို့နယ်ရှိ အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲတွင် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးနှင့်အညီ ထိန်းသိမ်းထားရှိခဲ့ပါသည်။

ထိုအတောအတွင်း ကလေးသူငယ်တရားခံ မာမာတ်ရော်ဖီးသည် အစာအိမ်ရောင်ရောဂါခံစားနေရသဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်တွင် ဘူးသီးတောင်ဆေးရုံသို့ ဆေးဝါးကုသမှုခံယူစေခဲ့ကာ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် မြို့နယ် ဆရာဝန်ကြီးခွင့်ပြုချက်အရ ဆေးရုံမှဆင်းခဲ့ပြီး ၃၀ ရက် နံနက် ၉ နာရီတွင် ဒုတိယအကြိမ် အစာအိမ်ရောင်ရောဂါခံစားနေရသဖြင့် ဘူးသီးတောင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေရာမှ ဖေဖော်ဝါရီလ ၂ ရက် ညနေ ၆ နာရီခွဲတွင် ဆေးရုံကြီး၌ သေဆုံးသွားခဲ့သည်။ ဆေးစာပြန်ကြားချက်အရ နှလုံးတွင် အရည်စုခြင်းကြောင့် သွေးလန့်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ကျန်ကလေးသူငယ်တရားခံ ငါးဦးအား ဘူးသီးတောင်မြို့နယ် ကလေးသူငယ်တရားရုံးတွင် ကလေးသူငယ် တရားသူကြီး ဦးဘသောင်းမှ အမှုစစ်ဆေးမှုကို ပွင့်လင်းမြင်သာစွာ စစ်ဆေးလျက်ရှိသည်။

**နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ**

## မောင်တောမြို့နယ်၌ ရာအိမ်မှူးတစ်ဦး အသတ်ခံရ

**နေပြည်တော် ဇွန် ၅**

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဂေါ်ဒူသာရကျေးရွာအုပ်စု ရွာသစ်ကေကျေးရွာမှ ရာအိမ်မှူးတစ်ဦးအား ယမန်နေ့ နံနက်ပိုင်းက အမည်မသိလူတစ်စုမှ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ရွာသစ်ကေကျေးရွာနေ ရာအိမ်မှူး နှစ်အာမိန်သည် ယမန်နေ့ နံနက် ၃ နာရီခန့်က ဇနီးဖြစ်သူ မကျာမာ၊ အစ်ကိုဖြစ်သူ ရှော့ပူစ်လစ်တို့နှင့်အတူ နေအိမ်၌ အိပ်ပျော်နေစဉ် တုတ်၊ ဓားများကိုင်ဆောင်ထားသူ အမည်မသိ လူ ၁၅ ဦးခန့်က နေအိမ်

အတွင်း ဝင်ရောက်ကာ နှစ်အာမိန်အား ဖမ်းဆီးခေါ်ဆောင်ပြီး ၎င်း၏ အစ်ကိုဖြစ်သူ ရှော့ပူစ်လစ်အား ဝိုင်းဝန်းရိုက်နှက်ထားကြောင်း သိရသည်။

နှစ်အာမိန်၏ ဇနီးဖြစ်သူက သက်ဆိုင်ရာသို့ တိုင်တန်းသဖြင့် ဖမ်းဆီးခံရသူ နှစ်အာမိန်အား လိုက်လံရှာဖွေရာ ယမန်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရွာသစ်ကေကျေးရွာ၏ တောင်ဘက် ပုစွန်ကန်အနီးတွင် ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

**(သတင်းစဉ်)**

## မောင်တောမြို့နယ် ကျီးကန်းပြင်အလယ်ရွာမှ ရွာသားတစ်ဦး ပျောက်ဆုံးလျက်ရှိ

**နေပြည်တော် ဇွန် ၅**

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျီးကန်းပြင် အလယ်ရွာမှ ရွာသားတစ်ဦး မေ ၂၇ ရက် ညနေပိုင်းက နေအိမ်မှ ထွက်သွားပြီး ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

မောင်တောမြို့နယ် ကျီးကန်းပြင် အလယ်ရွာနေ မာမောက်တာဟ်ရ်သည် မေ ၂၇ ရက် ညနေ ၆ နာရီခန့်က နေအိမ်မှ ထွက်သွားရာ ပြန်ရောက်လာခြင်းမရှိသဖြင့် မိခင်ဖြစ်သူက ပြင်ဖြူနယ်မြေစခန်းသို့ လာရောက်တိုင်တန်းသဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

**(သတင်းစဉ်)**

## မိုးညိုမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲပျက်စီး

**မိုးညို ဇွန် ၅**

သာယာဝတီခရိုင် မိုးညိုမြို့နယ်အတွင်း ဇွန် ၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်မှ ၅ နာရီ ၅၅ မိနစ်အထိ မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အင်းဇွော်လုပ်အုပ်စု မကျီးကုန်းရွာတွင် နေအိမ်သုံးလုံး အမိုးလန်ခြင်း၊ နေအိမ်တစ်လုံး အမိုးအကာပျက်စီးခြင်း၊ ဂိုဒေါင်နှစ်လုံး အမိုးလန်ခြင်း၊ သာယာကုန်းအုပ်စု မုက္ကတန်ရွာတွင် နေအိမ်သုံးလုံး ပြိုလဲပျက်စီးခြင်းနှင့် နေအိမ်တစ်လုံး ယိုင်စောင်းခြင်း၊ ရွှေပြည်သာရပ်ကွက် အောင်စကြာလမ်းတွင် နေအိမ်တစ်လုံးအမိုးလန်ခြင်း၊ ဘုရားငှအုပ်စု ဘုရားငှကျေးရွာတွင် နေအိမ်တစ်လုံးပြိုလဲ ပျက်စီးခြင်း၊ နေအိမ်တစ်လုံး အမိုးအကာပျက်စီးခြင်းနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း အမိုးလန်ခြင်း၊ သရက်ကုန်းကျေးရွာတွင် နေအိမ်တစ်လုံးပြိုလဲပျက်စီးခြင်း၊ နေအိမ် ခုနစ်လုံး အမိုးအကာပျက်စီးခြင်း၊ လဖျော်ပင်ကျေးရွာတွင် နေအိမ်တစ်လုံးပြိုလဲပျက်စီးခြင်း၊

နေအိမ်သုံးလုံး အမိုးအကာပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၇ လုံးမှ အိမ်ထောင်စု ၂၇ စု၊ လူဦးရေ ၉၅ ဦးတို့သည် ၎င်းတို့၏နေအိမ်များတွင် ယာယီပြင်ဆင်၍လည်းကောင်း၊ နီးစပ်ရာ ဆွေမျိုးများ နေအိမ်တွင် လည်းကောင်း ယာယီနေထိုင်လျက်ရှိကြပြီး လေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အတူ ဇွန် ၄ ရက် ညနေ ၆ နာရီခွဲတွင်လည်း ရွှေခဲအုပ်စု ရွှေခဲရွာရှိ ဒေါ်သန်းရှင်၏ သွပ်မိုး နေအိမ်အား မိုးကြိုးထိမှန်ခဲ့သဖြင့် အိမ်တိုင် သုံးပေခန့်နှင့် ပျဉ်ငါးချပ် ကျိုးပဲ့ပျက်စီးခဲ့ကြောင်း သိရသည်။

**(မြို့နယ် ပြန်/ဆက်)**

# ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာများတွင် ကြွက်ဝမ်းဖြူများထပ်မံတွေ့ရှိ

**ဟိုင်းကြီးကျွန်း ဇွန် ၅**

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာအချို့တွင် ဇွန် ၅ ရက်က ကြွက်ဝမ်းဖြူများကို ထပ်မံတွေ့ရှိ၍ ဒေသခံများဝိုင်းဝန်းနှိမ်နင်းလျက်ရှိကြောင်း သိရသည်။

ဇွန် ၅ ရက် နံနက် ၆ နာရီခွဲခန့်က ကံချိုင်ကျေးရွာအုပ်စု ကံချိုင်ကျေးရွာ(အထက်စု) သစ်ပင်များပေါ်ရှိ ကြွက်ဝမ်းဖြူများကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဦးဆောင်မှုဖြင့် ဒေသခံများက လေးခွတုတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ကြရာ ကြွက်ကောင်ရေ ၁၀၀ ကို အသေရရှိပြီး မြေမြှုပ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နံနက် ၁၀ နာရီတွင် ကျောက်ချောင်းကျေးရွာအုပ်စု သဲကြိုးလမ်းကျေးရွာတွင် မြို့အုပ်ချုပ်ရေးမှူး၊ ဦးသက်လွင်ဦး၊ နယ်မြေခံစခန်းမှူး၊ ရဲအုပ်စိုးစိုင်း၊ စည်ပင်သာယာရေး

အဖွဲ့အမှုဆောင်အရာရှိ ဦးအောင်စိုး၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံများဝိုင်းဝန်းရှာဖွေ နှိမ်နင်းမှုကြောင့် စုစုပေါင်း ၅၁၇ ကောင်ကို အသေဖမ်းဆီးရမိပြီး စနစ်တကျ မြေမြှုပ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့အပြင် ကျောက်ချောင်းကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာတွင်လည်း ကြွက်ကောင်ရေ ၅၀ အသေဖမ်းဆီးရမိကြောင်း သိရသည်။

ကြွက်ဝမ်းဖြူများ အစုလိုက်အပြုံလိုက်တွေ့ရှိမှုသည် ဟိုင်းကြီးကျွန်းမြို့ရှိ ဇီးချိုင်ကျေးရွာတွင် ဇွန် ၃ ရက်က စတင်တွေ့ရှိခဲ့ပြီး ဇွန် ၅ ရက်တွင် ကံချိုင်ကျေးရွာအုပ်စုနှင့် ကျောက်ချောင်းကျေးရွာအုပ်စုတို့တွင် ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း၊ ယခုအချိန်ထိ စုစုပေါင်းအကောင်ရေ ၁၆၆၇ ခန့်အား စနစ်တကျ မြေမြှုပ်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

**ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)**



## တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမည်အလွဲအသုံးပြု၍ အုပ်စုဖွဲ့ရမ်းကားသူများအား အရေးယူ

**မုံရွာ ဇွန် ၅**

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က ခိုင်းသည်ဟုဆိုကာ လူတစ်စုက စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်သူဟန်ထွန်း၏ အမည်ကို အလွဲသုံးစားပြု လိမ်လည်ပြောဆိုရမ်းကားမှု ဇွန် ၃ ရက် ညနေပိုင်းက ကန်ဘလူမြို့နယ် ဘိုတ်ကုန်းရွာနှင့် မင်းကုန်းရွာကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်သူ ဟန်ထွန်းနှင့်အတူ ကန်ဘလူမြို့နယ် အလုပ်အမှုဆောင် ဦးခင်မောင်ဌေးတို့သည် ဇွန် ၃ ရက်က ကန်ဘလူမြို့တွင် လွှတ်တော်အတွေ့အကြုံရှင်းလင်းပြီး

ညနေ ၆ နာရီခွဲခန့်တွင် ကန်ဘလူမြို့မှ ယာဉ်ဖြင့်ပြန်လာရာ ထန်းကုန်းမူးဘောင် မောင်းတံဂိတ်မြောက်ဘက်တွင် ရဲယူနီဇောင်းကဲ့သို့ ဝတ်ဆင်ထားသည့်အဖွဲ့မှ လူတစ်ဦးက ယာဉ်နောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာပြီး ဘိုတ်ကုန်းကျေးရွာနှင့် မင်းကုန်းကျေးရွာကြားအရောက် ဆိုင်ကယ်ဖြင့် ယာဉ်ရှေ့မှပိတ်ရပ်ကာ ကားမှနံတံခါးချရန် ပြောကြားကြောင်း သိရသည်။

ယာဉ်မရပ်ဘဲ ဆက်လက်မောင်းလာရာ အဆိုပါအဖွဲ့က ယာဉ်နောက်မှ ထက်ကြပ်မကွာ လိုက်လာသဖြင့် ဇီးကုန်းရဲစခန်းမှူး ရဲအုပ်အောင်နိုင်ဦးကို ဖုန်းဖြင့်အကြောင်းကြားခဲ့သည်။ မူးဆုံရောက်သောအခါ စခန်းမှူးနှင့် အဖွဲ့အား ယာဉ်ရပ်၍ပြောပြနေစဉ်

အဆိုပါ ဆိုင်ကယ်စီးလာသူအဖွဲ့က ယာဉ်အနီးသို့ ရောက်လာပြီး တစ်ဦးက “စစ်ဆေးပိုင်ခွင့်ရှိလို့ စစ်ဆေးတာ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမိန့်အရ စစ်ဆေးတာ” ဟု ပြောရာ ဒေါက်တာကျော်သူဟန်ထွန်းက သေချာရန် ထပ်မံမေးမြန်းရာ “တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမိန့်အရ ခိုင်းလို့လုပ်တာ” ဟု ထပ်ပြောကြောင်း သိရသည်။

“ကျွန်တော့်အနေနဲ့ တိုင်းဒေသကြီး ကိုယ်စားလှယ်ဖြစ်ပြီး မည်သူ့ကိုမျှ တာဝန်ပေးခိုင်းစေတာမျိုးမရှိပါဘူး။ အဲဒါကြောင့် စီးလာတဲ့ယာဉ်ကို ရဲယူနီဇောင်းလိုဝတ်ထားတဲ့ အဖွဲ့ထံမှာပါတဲ့သူ ခင်မောင်ရွှေက ယာဉ်ကိုမတရားတားဆီးပြီး လွှတ်တော်ကိုယ်စားလှယ်က ခိုင်းစေ

တယ်ဆိုပြီး အလွဲသုံးစားလုပ် လိမ်လည်ပြောတဲ့သူ မျိုးမြင့်နဲ့ ရဲယူနီဇောင်းလို ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ကန်ဘလူခရိုင် မှုခင်းသတင်းရှုထောင့်သတင်းထောက် အဖွဲ့ကို အရေးယူပေးဖို့ ဇီးကုန်းနယ်မြေရဲစခန်းကို အမှုဖွင့်အရေးယူပေးဖို့ တိုင်ကြားခဲ့ပါတယ်” ဟု ဒေါက်တာကျော်သူဟန်ထွန်းက ပြောသည်။

ရဲအယောင်ဆောင်၍ အမည်အလွဲသုံးစားပြုလုပ်ခဲ့သူများဖြစ်သည့် ဇီးကုန်းမြို့နဂါးပေါ်ရပ်နေ ခင်မောင်ရွှေ၊ ခင်ဦးမြို့နယ် ရှားတောရွာနေ မျိုးမြင့်နှင့် ကန်ဘလူခရိုင် မှုခင်းရှုထောင့် သတင်းထောက်အဖွဲ့ကို ဇီးကုန်းနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

**မျိုးဝင်းထွန်း (မုံရွာ)**

## ကန်ဘလူမြို့နယ်တွင် တစ်ရက်တည်း ယာဉ်မတော်တဆမှုနှစ်ခုဖြစ်၊ ရှစ်ဦးဒဏ်ရာရ

**ကန်ဘလူ ဇွန် ၅**

စစ်ကိုင်းတိုင်းဒေသကြီး ကန်ဘလူမြို့နယ်တွင် ဇွန် ၅ ရက် နံနက်ပိုင်းက ကျွန်းလှ-ကောလင်းကားလမ်း (နတလလမ်း)မိုင်တိုင်အမှတ် (၃/၆ နှင့် ၃/၇) ကြားတွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ **(ယာပုံ)**

ဇွန် ၅ ရက်နံနက် ၈ နာရီခန့်က ကန်ဘလူမြို့နယ် ချောင်းခြားကျေးရွာတောင်ဘက် ကျွန်းလှ-ကောလင်းကားလမ်း(နတလ လမ်း)မိုင်တိုင်အမှတ် (၃/၆ နှင့် ၃/၇) ကြား၌ မန္တလေးဘက်မှထွက်ခွာလာသော ပင်လည်ဘူးမြို့၊ မြို့မရပ်ကွက်နေ ယာဉ်မောင်းဦးညိုဝင်း မောင်းနှင်ပြီး ယာဉ်နောက်လိုက် ပင်လည်ဘူးမြို့နယ် အင်းကုန်းကျေးရွာနေ နိုင်လင်းအောင်လိုက်ပါလာသော ယူတီကောင်တာ ခြောက်ဘီးယာဉ်အမှတ် YGN 9B/ ---- ကုန်တင်ယာဉ်သည် လမ်းယာဘက်သို့ လဲကျတိမ်းမှောက်ခဲ့၍ လူထိခိုက်ဒဏ်ရာမရရှိခဲ့ပေ။

အလားတူဇွန် ၅ ရက် နံနက် ၃ နာရီခန့်က ကန့်ဘလူမြို့နယ် ပုပ္ပားကျေးရွာ အရှေ့ဘက် ဇီးကုန်း-



မလယ်သွား ကားလမ်းမိုင်တိုင်အမှတ် (၇/၅)အနီးတွင် မြစ်ကြီးနားဘက်မှ ထွက်ခွာလာပြီး အရှေ့မှ အနောက်ဘက်သို့ တန်ဆည်မြို့နယ် ရွှေ့စောရပ်ကွက်နေ ယာဉ်မောင်း ဦးသိန်းဇော်မောင်းနှင်လာသော NISSAN AD

VAN ယာဉ်အမှတ် FF ----သည် လမ်း၏တောင်ဘက် တမာပင်အား ဝင်တိုက်မိမှုကြောင့် ယာဉ်မောင်းနှင့် ခရီးသည် အမျိုးသားရှစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့၍ ဇီးကုန်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်

ရှိသည်။

ဖြစ်စဉ်များနှင့် ပတ်သက်၍ ယာဉ်မောင်းများအား ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

**အောင်ဝင်းငြိမ်း(ကန်ဘလူ)**

### အရှိန်မထိန်းနိုင်သောယာဉ် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်၊ ရှစ်ဦးဒဏ်ရာရ

**နေပြည်တော် ဇွန် ၅**

မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် မိုးနတ်ကုန်းကျေးရွာနေ လေးဝင်း မောင်းနှင်လာသည့် 1M/×××× ISUZU ခြောက်ဘီးယာဉ်သည် ဇွန် ၄ ရက် ညနေ ၄ နာရီက မင်းလှဘက်မှမောင်းနှင်လာစဉ် ဧရာဝတီတံတား(မလွန်)ထိပ်အလွန် မြေနီလမ်းမိုင်တိုင်အမှတ်(၁/၃-၃)ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းလေးဝင်းနှင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် မိုးနတ်ကုန်းကျေးရွာနေ ဒေါ်သိန်းဝင်းပါ ခုနစ်ဦးတို့တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ယာဉ်မောင်း လေးဝင်းအား မင်းလှမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

**ကိုရဲ**

### လမ်းပျဉ်းမနားဟောင်းအုပ်စု ကြိုပင်အနောက်ရွာ၌ ဘိန်းဖြူမှုနှ့်များ ဖမ်းဆီးရမိ

**နေပြည်တော် ဇွန် ၅**

ပျဉ်းမနားမြို့မရဲစခန်းမှူး ဒုရဲမှူးတင်ဌေး ဦးစီး၍ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူး၊ ဦးပြုံးချိုတို့နှင့်အတူ ဇွန် ၂ ရက် ညနေ ၄ နာရီက ပျဉ်းမနားမြို့နယ် လမ်းပျဉ်းမနားဟောင်းအုပ်စု ကြိုပင်အနောက်ရွာနေ ဒေါ်ခင်ကြည်အား သတင်းအရ ၎င်း၏ကွမ်းယာဆိုင်၌ တွေ့ရ၍ ယင်းဆိုင်အားရှာဖွေရာ ပင်နီဆီလင်ပုလင်းတွင် ထည့်ထားသည့် ဘိန်းဖြူမှုနှ့် ၀ ဒသမ ၂၅ ဂရမ်အား တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့သည်။

ဆက်လက်ပြီး ဒေါ်ခင်ကြည်၏နေအိမ်ကို ရှာဖွေခဲ့ရာ စုစုပေါင်းဘိန်းဖြူမှုနှ့် အလေးချိန် ၀ ဒသမ ၉၃ ဂရမ်၊ ဘိန်းဖြူမှုနှ့်များစွဲကပ်နေသော ပင်နီဆီလင် ၁၉ ပုလင်းအားလည်းကောင်း၊ နေအိမ်အနီးမှ စိတ်ကြွရူးသွပ်ဆေးပြား ခြောက်ပြား စုစုပေါင်း

၀ ဒသမ ၆ ဂရမ်ကို လည်းကောင်း တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ မူးသစ်ဆေးဝါးရောင်းရငွေကျပ် ၃၉၂၇၀၀ တို့ကို တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့သည်။

ဒေါ်ခင်ကြည်အား စစ်ဆေးမေးမြန်းရာ ဘိန်းဖြူမှုနှ့်များကို တစ်ရွာတည်းနေ မစန္ဒာနှင့် ဒေါ်ကောင်းကြည်တို့ထံမှ ပင်နီဆီလင်တစ်ပုလင်းလျှင် ငွေကျပ် ၁၅၀၀၀ ဖြင့် ဝယ်ယူ၍ ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်းသိရပြီး မစန္ဒာနှင့် ဒေါ်ကောင်းကြည်တို့အား ဆက်လက်ရှာဖွေစုံစမ်းရာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ ၎င်းတို့သုံးဦးအား ပျဉ်းမနားမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

**ရဲရဲ(ပျဉ်းမနား)**

#### ညောင်လေးပင်မြို့၌ တရားမဝင်ကျွန်းခွဲသားများတင်ဆောင်ထားသော ပိုင်ရှင်မဲ့ယာဉ်တစ်စီး ဖမ်းမိ

**ညောင်လေးပင် ဇွန် ၅**

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် (၉၇/၂ နှင့် ၉၇/၃)ကြားတွင် တရားမဝင် ကျွန်းခွဲသားများ တင်ဆောင်ထားသော ယာဉ်တစ်စီးကို ဇွန် ၅ ရက် နံနက် ၂ နာရီခန့်က ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၉၇/၂ နှင့် ၉၇/၃)ကြား ညောင်လေးပင်မြို့ဖအောင်ကျေးရွာ ပွင့်ဦးစားသောက်ဆိုင်ရှေ့တွင် မသင်္ကာဖွယ်ရာ ယာဉ်အမှတ် 8J/ ----စူပါကာစတန်ယာဉ်တစ်စီး ရပ်တန့်ထားကြောင်း သတင်းအရ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးတင်စိုးနှင့် သစ်တောဝန်ထမ်းများ၊ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့် ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ တရားမဝင်ကျွန်းခွဲသားဆိုခံစုံ ၁၀၂ ချောင်း ၁ ဒသမ ၄၄၆၈ တန် ယာဉ်မောင်းမတွေ့ရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ညောင်လေးပင်မြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်၍ စုံစမ်းရှာဖွေ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

**ခင်အောင်လှိုင်(ညောင်လေးပင်)**

#### စကားများရန်ဖြစ်စဉ် တူမီးသေနတ်ဖြင့် ပစ်ခတ်၍ လူတစ်ဦးသေဆုံးမှုဖြစ်ပွား

**နေပြည်တော် ဇွန် ၅**

ဇွန် ၃ ရက် ည ၁၀ နာရီက ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် စက်တော်ကျေးရွာနေ ဒေါ်လှရီနှင့် ခင်ပွန်းဖြစ်သူ ဦးမောင်ရိုးတို့ လင်မယားချင်းစကားများရန်ဖြစ်ကြစဉ် ဦးမောင်ရိုးက ဒေါ်လှရီအား ထင်းချောင်းဖြင့်ရိုက်သောကြောင့် သားငယ်ဖြစ်သူ ကျော်သူနိုင်နှင့် သားကြီးဖြစ်သူ သိန်းစိုးတို့က ဝင်ရောက်ဖျန်ဖြေစဉ် ဦးမောင်ရိုးက သားများအား တူမီးသေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ သိန်းစိုး၏ ဝဲဘက်ရင်အုံအား ထိမှန်ပြီး သေဆုံးသွားသောကြောင့် အရေးယူပေးရန် ဒေါ်လှရီ၏ တိုင်တန်းချက်အရ ဦးမောင်ရိုးအား ဖယ်ခုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

**ကိုရဲ**

#### မိုးမောက်မြို့နယ်၌ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

**နေပြည်တော် ဇွန် ၅**

မိုးမောက်မြို့နယ် ရဲတပ်ဖွဲ့၊ ဒေါ်ဖုန်းယန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၄ ရက်က မိုးမောက်မြို့နယ် ခယာကျေးရွာအနီး ဗန်းမော်-မြစ်ကြီးနားသွား ကားလမ်းပေါ်တွင် အညီမွန် မောင်းနှင်ပြီး အိုက်ကိိုန်လိုက်ပါလာသည့် ဆိုင်ကယ်ကိုရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၄၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၉၅၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ဇွန် ၃ ရက်က ဘားအံမြို့နယ် ဇာသပြင်ကျေးရွာ ဘားအံ-အိန္ဒု-ဇာသပြင်သွားကားလမ်းဆုံတွင် အောင်ဟိန်းဦး(ခ)ခေါင်းဖြူ ထံမှ စိတ်ကြွရူးသွပ်ဆေးပြား၂၀၀၀ ၊ ၉ မမပစ္စုတိသေနတ်တစ်လက်၊ ၎င်းကျည် ရှစ်တောင့်၊ ကျည်အိမ် နှစ်ခုတို့ကို သိမ်းဆည်းရမိ အရေးယူထားပြီး သတင်းချိတ်ဆက်၍ ဇွန် ၄ ရက်က ဘားအံ-ဇာသပြင်ကားလမ်း တံတားအမှတ် (၂/၂၈)အနီးတွင် ပူးပေါင်းအဖွဲ့ဖြင့် စောင့်ဆိုင်းရှာဖွေရာ စောကျော်ဦး မောင်းနှင်ပြီး အောင်ထွန်းကြည်နှင့် မဖြူနှင်းဦးတို့သုံးဦးလိုက်ပါလာသည့် မော်တော်ယာဉ်နောက်ခန်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ၊ ဂွိုင့် ၃၈ ခြောက်လုံးပြုူသေနတ်တစ်လက်၊ ၎င်းကျည်လေးတောင့်နှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာ ခလယ်ကွက်သစ်နေ ညွန့်ဇော်ဝင်းနှင့် ဇနီးမမြမြမွန်တို့၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈၀၀၀ ၊ လက်ကိုင်ဖုန်းတစ်လုံး၊ မြန်မာငွေကျပ် ၁၅ သိန်းနှင့် မော်တော်ယာဉ်တစ်စီးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

**ကိုရဲ**



# အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်)အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းဖွင့်

မော်လမြိုင် ဇွန် ၅

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်) စားရိပ်သာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာမွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက သင်တန်းဖွင့် အမှာစကားပြောကြားပြီး ဝန်ကြီးများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက်ကာ အားကစားနည်းအလိုက် အားကစားအထောက်အကူပြုပစ္စည်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြ



သည်။ (အပေါ်ပုံ) သား သင်တန်းသူ ၂၅၀ တို့က သင်ကြားသွားမည်ဖြစ်ကြောင်း သိရအဆိုပါသင်တန်းတွင် သင်တန်းအားကစားနည်း ၁၀ မျိုးတို့ကို လေ့ကျင့်သည်။ (မြန်မာ့အလင်း)

## ၂၀၁၇ ခုနှစ် မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ တတိယပွဲစဉ် ပဲခူးမြို့၌ ကျင်းပမည်

ပဲခူး ဇွန် ၅

မြန်မာနိုင်ငံတွင် ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က ကြီးမှူး၍ မြဝတီဘဏ်လီမိတက်က အဓိကကူညီပံ့ပိုးသည့် ၂၀၁၇ ခုနှစ် မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ၏ တတိယပွဲစဉ်ကို ဟံသာဝတီဂေါက်ကွင်း ပဲခူးမြို့တွင် ၂၀၁၇ ခုနှစ် ဇွန် ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲတွင် Professional အဆင့်၊

ဝါသနာရှင်အဆင့် အမျိုးသား (H'cap 0-12)၊ အမျိုးသမီး (H'cap 0-18) နှင့် အဆင့်များ ယှဉ်ပြိုင်ကစားခွင့်ပြုမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ဦးရေ ကန့်သတ်ထားသည်။ အဆိုပါပြိုင်ပွဲကို စိန်အင်ဒရူးဂေါက်သီးစည်းမျဉ်းများနှင့် ဒေသန္တရစည်းမျဉ်းများအတိုင်း ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ဂေါက်သီးအားကစားသမားများသည် ၂၀၁၇ ခုနှစ် ဇွန် ၁၃ ရက် မွန်းလွဲ ၂ နာရီနောက်ဆုံးထား၍ ပညာရှင်အဆင့်တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှင့်

ဝါသနာရှင်အဆင့် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ ဖြင့် ဖုန်း-၀၉-၂၆၂၆၀၂၆၀၂၆ ၀၉-၇၇၉၈၄၆၇၆၁ တို့ထံ စာရင်းပေးသွင်းနိုင်သည်။

စာရင်းပေးသွင်းထားပြီး ပြိုင်ပွဲဝင်ကြေးပေးသွင်းထားသူများသည် ဇွန် ၁၃ ရက်နှင့် ဇွန် ၁၄ ရက်တွင်လည်း နေ့လယ် ၁၂ နာရီအထိ (Official Practice Round) ကစားနိုင်သည်။ အမည်စာရင်းပေးသွင်းထားပြီး ပြိုင်ပွဲမဝင်နိုင်ပါက ဇွန် ၁၃ ရက် မွန်းလွဲ ၂ နာရီ မတိုင်မီ အကြောင်းကြားရန် ဖြစ်သည်။ အကြောင်းကြားခြင်းမရှိပါက နောက်ပွဲ

များတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် ပြိုင်ပွဲဝင်ကြေးပေးသွင်းရန် နောက်ကျသော ကစားသမားများအား ပြိုင်ပွဲအတွဲဖယားတွင် ထည့်သွင်းရေးဆွဲမည် မဟုတ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်များ သွားလာရေးအဆင်ပြေစေရန် ရန်ကုန်မြို့မှ ပဲခူးမြို့သို့ ကားစီစဉ်ထားရှိပေးမည်ဖြစ်ပြီး မြန်မာဂေါက်ကလပ် ၉ မိုင်မှ ဇွန် ၁၃ ရက် နံနက် ၆ နာရီခွဲတွင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ဦးသော်ဇော်

## စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ်(၅၁) သင်တန်းဖွင့်

ရန်ကုန် ဇွန် ၅- ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)၊စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ်(၅၁)သင်တန်းဖွင့်အခမ်းအနားကို ဇွန် ၅ ရက် နံနက် ၈ နာရီက ရတနာခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဦးညီညီစံ တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ဌာနကြီးမှူးများ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ မော်ကွန်းထိန်းများ၊ လက်ထောက်ကထိကများ၊ လက်ထောက်မော်ကွန်းထိန်းများ၊ ဌာနစုမှူးများ၊နည်းပြများနှင့် ဝန်ကြီးဌာနများအောက်ရှိဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်ကြသည့် စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ်(၅၁)မှ သင်တန်းသား သင်တန်းသူ ၁၈၂ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တ ရှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

(မြန်မာ့အလင်း)

### အိတ်ဖွင့်တင်ဒါ(Open Tender) ခေါ်ယူခြင်း

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်လမ်းဦးစီးဌာနများမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် တိုင်းရင်းသားပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များသို့ အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ တယ်လီဖုန်းနံပါတ်-၀၇၁-၂၃၇၆၄၊ ၂၂၇၄၁ တို့သို့(ရုံးချိန်အတွင်း) ဆက်သွယ်၍ လည်းကောင်း၊ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း မေးမြန်းနိုင်ပါသည်။

၃။ တင်ဒါလျှောက်လွှာပုံစံများကို လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးတွင် အောက်ပါအစီအစဉ်အတိုင်းဝယ်ယူနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်-

|                                               |                                                                                       |
|-----------------------------------------------|---------------------------------------------------------------------------------------|
| (က) တင်ဒါလျှောက်လွှာ စတင်ရောင်းချမည့်ရက်      | - ၅-၆-၂၀၁၇ရက် (ရုံးချိန်အတွင်း)                                                       |
| (ခ) တင်ဒါလျှောက်လွှာ ရောင်းချမည့်နောက်ဆုံးရက် | - ၅-၇-၂၀၁၇ရက် ညနေ ၁၆:၃၀နာရီ                                                           |
| (ဂ) တင်ဒါလျှောက်လွှာ တင်သွင်းရမည့်ရက်         | - ၆-၇-၂၀၁၇ရက် ညနေ၁၆:၃၀နာရီ                                                            |
| (ဃ) တင်ဒါလျှောက်လွှာ တင်သွင်းရမည့်နေရာ        | - ညွှန်ကြားရေးမှူးရုံး၊ လမ်းဦးစီးဌာန၊ ဗုံရွာမြို့၊ တင်ဒါကော်မတီ ဖုန်း-၀၇၁၂၃၇၆၄၊ ၂၂၇၄၁ |

ပျောက်ဆုံးကြောင်း

ကျွန်တော် ဦးမျိုးလွင် ၆/ထဝန(နိုင်)၀၀၁၈၅၅၏ ပွဲနင်းမှူး၊ လက်မှတ်အမှတ် ၀၉၃၈/၁၂ မှာ ခရီးသွားလာရင်း ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိက ဆက်သွယ်အကြောင်းကြားပေးပါရန်။ ဖုန်း-၀၉-၂၆၁၀၈၁၈၃၃၃

### ပျောက်ဆုံးကြောင်း

ကျွန်မ ဒေါ်စမ်းလွန်းနီး ၅/ကလထ(နိုင်)၀၂၂၃၆၇၏ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိပါက အကြောင်းကြားပေးပါရန်။ ဖုန်း-၀၉-၄၂၅၃၁၉၁၇၃

### ရန်ကုန်မြို့၊ သဗန်းကျွန်းမြို့နယ်၊ အမှတ် ၈၄၅၊ ငမိုးရိပ် ၂လမ်း၊ အပိုင်း ၃၊ အိမ်အမှတ် ၇၇၂၊ မြေညီထပ် အပါ ၅လွှာ၊ ခြေရင်းခန်းနှင့်စပ်လျဉ်း၍ ကန့်ကွက်နိုင်ကြောင်း ကြေညာချက်

အထက်ဖော်ပြပါ တိုက်ခန်းနှင့် ပတ်သက်၍ အကျိုးခံစားခွင့်အရပ်ရပ်ကို ဒေါ်ရီရီမေမှ လက်ရှိပိုင်ရှင်ဖြစ်သူ ဒေါ်ခင်မျိုးဝင်း ၁၂/သဗက(နိုင်)၀၂၃၀၁၁ထံမှ ဝယ်ယူရန် စရန်ငွေပေးချေထား ပြီးဖြစ်ပါ၍ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားမူရင်းများနှင့်တကွ ကြေညာပါပြီး ငါးရက်အတွင်း နောက်ဆုံးထား၍ ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ဒေါ်ရီရီမေ ၁၂/ရကန(နိုင်)၀၂၀၁၁၅

### ယာဉ်ပျက်စီးမှုစာချုပ်စီမံကိန်းလျှောက်ထားခြင်း

ယာဉ်အမှတ် ၃၃၁/၉၈၅၂ SU ZUKI Smash 110 M/C ယာဉ်လက်ဝယ်ရှိသူ ဒေါ်သောင်းမြင့် ၆/လလန(နိုင်)၀၅၁၀၉၇ က (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများဖြင့် ကြေညာသည့်ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။ ကညန၊ တိုင်းရုံး(ထာဝစယ်)

### မောင်းကြွပျောက်လျှောက်ထားခြင်း

ယာဉ်အမှတ် ၃၈/၃၁၀၀၏ မောင်းကြွနံပါတ်ပြားပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်မောင်းကြွနံပါတ်ပြား ပျက်ပြယ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ ကညန၊ (ရွာသာကြီး)

### သားအဖြစ်မှအမွေပြတ်စွန့်လွှတ်ခြင်း

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဘန်ဆွေးကုန်းကျေးရွာအုပ်စု၊ မုက္ကိုကျေးရွာနေ ဦးဘိုဝင်း ၁၀/ပမန(နိုင်)၀၆၂၀၈၇၏ သားဖြစ်သူ စောဗိုလ်မင်း ၁၀/ပမန(နိုင်)၁၆၂၉၃၂ သည် မိဘ၏ ဆုံးဆုံးမမှုကိုနာခံမှုမရှိဘဲ စိတ်ဆင်းရဲအောင်အကြိမ်ကြိမ် ပြုလုပ်နေပါ၍ ယနေ့မှစ၍ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာအပ်ပါသည်။ ၎င်းနှင့်ပတ်သက်သော ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးမည်မဟုတ်ပါ။ ဦးဘိုဝင်း ၁၀/ပမန(နိုင်)၀၆၂၀၈၇

### ပျောက်ဆုံးကြောင်း

ကျွန်တော် ဦးမျိုးလွင် ၆/ထဝန(နိုင်)၀၀၁၈၅၅၏ ပွဲနင်းမှူး၊ လက်မှတ်အမှတ် ၀၉၃၈/၁၂ မှာ ခရီးသွားလာရင်း ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိက ဆက်သွယ်အကြောင်းကြားပေးပါရန်။ ဖုန်း-၀၉-၂၆၁၀၈၁၈၃၃၃

### ပျောက်ဆုံးကြောင်း

ကျွန်တော် ဦးအာကာအောင် ၉/ခအဇ(နိုင်)၀၂၂၉၃၉ ၏ A5သောက်ရေသန့်လုပ်ငန်းမှ သောက်ရေသန့်လုပ်ငန်း FDA ထောက်ခံချက်လိုင်စင်ကတ်အမှတ် (၈ ၁/၁၁၄၉၅/ထလ) လုပ်ငန်းကိစ္စဆောင်ရွက်ရင်း ပျောက်ဆုံးသွားပါကြောင်း။ ဦးအာကာအောင် A5 သောက်ရေသန့်၊ အမှတ် ၁၈၊ ၂၉ လမ်း၊ ၈၇၁-၈၈ ကြား၊ ဒေါင်းရိုးရပ်၊ မျှမ်းအေးသစ်မြို့နယ်၊ မန္တလေး။

### ပျောက်ဆုံးကြောင်း

ကျွန်တော် မောင်ဖြိုးလင်းထွန်း ၁၀/မလဖ(နိုင်)၂၂၉၇၈၄၏ All in one စာအုပ် ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိက အကြောင်းကြားပေးပါရန်။ ဖုန်း-၀၉-၄၄၈၉၅၁၇၂

### အမည်မှန်နှင့်ဖခင်အမည်မှန်

အထက်(၁)ပုဒ်လမ်း၊ အဖွဲ့မတန်းမှ ကျောင်းဝင်အမှတ် (၁၂၅၅၉) မောင်လွန်း အိမ်၏ အမည်မှန်မှာ မောင်ခန့်ဝင်းအောင်နှင့်ဖခင်အမည်မှန်မှာ အိမ်ထောင်စုစာရင်းအရ ဦးစိုးပိုင်ဖြစ်ပါကြောင်း။ ဦးစိုးပိုင်

### ဖောင်းကြွပျောက်လျှောက်ထားခြင်း

ယာဉ်အမှတ် 51/3281 ၏ မောင်းကြွနံပါတ်ပြားပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်မောင်းကြွနံပါတ်ပြားပျက်ပြယ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ ကညန၊ ခရိုင်ရုံး(ရန်ကုန်အောက်ပိုင်း)

### တစ်ဦးတည်းဖြစ်ပါကြောင်း

ကန့်ဘလူမြို့နယ်၊ စင်း အထက်(ခွဲ) ပဉ္စမတန်းမှ မောင်မင်းမင်းနိုင်၏ ဖခင် ဦးဌေးမြင့် ၅/ကာလ(နိုင်)၀၉၇၇၁၆ နှင့် ဦးဘကောက်မှာ တစ်ဦးတည်းဖြစ်ပါကြောင်း။ ဦးဌေးမြင့်(ခ)ဦးဘကောက်

### တစ်ဦးတည်းဖြစ်ပါကြောင်း

ကန့်ဘလူမြို့နယ်၊ စင်း အထက်(ခွဲ) ပဉ္စမတန်းမှ မောင်ကြယ်မင်းနိုင်၏ ဖခင် ဦးသိန်းတန် ၅/ကာလ(နိုင်)၀၃၃၂၁ နှင့် ဦးသိန်းမေမှာ တစ်ဦးတည်းဖြစ်ပါကြောင်း။ ဦးသိန်းတန်(ခ)ဦးသိန်းမေ

### အမည်ပြောင်း

အိမ်(မြို့နယ်၊ ပုဏ္ဏားဝအုပ်စု၊ ကိုးကန်းတန်းကျေးရွာနေ ဦးအောင်ဝင်း၏သမီး အထက်(၁) အိမ်(မြို့၊ တက္ကသိုလ်ဝင်တန်း(B)မှ မရှိလီယိုအား မမေသန္တာအောင်ဟု ပြောင်းလဲခေါ်ပါရန်။ မမေသန္တာအောင်

### ပျောက်ဆုံးကြောင်း

ပခုက္ကူမြို့၊ (၉၆)ရပ်ကွက်၊ စင်္ခလလမ်းနေ မခင်သိန်းဌေး၏ သွင်းကုန်ကြေညာလွှာခရမ်းအမှတ် (MN(V) 17-18-10064/1D; No 106766) ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိက အကြောင်းကြားပေးပါရန်။ မခင်သိန်းဌေး ၈/ပခက(နိုင်)၁၉၆၆၆၃

### အများသိစေရန်ကြေညာချက်

ရွှေပြည်သာမြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ်(၄၉၀)၊တရားစက်မှုဇုန်အတွင်း လမ်းအမှတ်(၂၀၆)တွင် (၁)ထပ် Steel (စက်ရုံ)ဆောက်လုပ်ခွင့်ပြုပါရန်ပြုနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏မြေချပါမန် အမည်ပေါက်ဦးစောဝင်းထံမှအရပ်ကတိ စာချုပ်ဖြင့်ဝယ်ယူ၍အိမ်နီးနီး(၁၀/မလဖ(နိုင်)၀၄၇၀၆၀)မှလျှောက်ထားလာပါသဖြင့်ကန့်ကွက်ရန်ရှိပါကကြေညာချက်ပါရှိသည့်ရက်မှစ၍(၁၅)ရက်အတွင်းပိုင်ဆိုင်မှုအထောက်အထားစာရွက်စာတမ်းများနှင့်အတူကန့်ကွက်နိုင်ကြောင်းအသိပေးကြေညာအပ်ပါသည်။ ဌာနမှူး၊ အင်္ဂုဇံမြို့သာဓက(အထောက်အပံ့) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

# ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်းနှင့် ထူးမြတ်သောနယုန်လ

## တက္ကသိုလ်ပွင့်သူအောင်

၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့၌ နေပြည်တော်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ (ဒုတိယ အစည်းအဝေး)ကို စတင်ကျင်းပခဲ့သည်။ ယင်းပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ(ဒုတိယအစည်းအဝေး) ကျင်းပနေသော ကာလသည် မြန်မာလအားဖြင့် နယုန်လဖြစ်နေပါသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်ပွင့်တော်မူစဉ်ကာလက နယုန်လပြည့်နေ့၌ မဟာသမယ သုတ်တော်ကြီးနှင့် အတူ သုတ်တော်ခြောက်သုတ်တို့ကို ဟောကြားတော်မူခဲ့သောကြောင့် ဗုဒ္ဓဘာသာဝင်များက နယုန်လပြည့်နေ့ကို “ မဟာသမယနေ့” ဟု အစဉ်အဆက် သတ်မှတ်ခဲ့ကြသည်။ “ မဟာ” သည် ကြီးကျယ်ခြင်း၊ မြင့်မြတ်ခြင်း ဖြစ်၍ “ သမယ” သည် အချိန်မခါဖြစ်သည်။ ထို့ကြောင့် မဟာသမယသုတ်ဟူ၍ တင်စားခေါ်ဝေါ်ထားခြင်းသည် နတ်ဗြဟ္မာအပေါင်း၏ ကြီးကျယ်မြင့်မြတ်သော အစည်းအဝေး အချိန်အခါဟု အနက်အဓိပ္ပာယ်ရလေသည်။

မြတ်စွာဘုရားသည် မဟာသမယသုတ်တော်ကို နယုန်လပြည့်နေ့တွင် ကပိလဝတ်ပြည် မဟာဝုန်တောကြီးတွင် ကပိလဝတ်ပြည်သားနှင့် ကောလိယပြည်သား တောင်သူလယ်သမားတို့သည် ရောဟိဏီမြစ်ရေကို ဆည်မြောင်းတူးသွယ်ကြရာမှ အချင်းများကြပြီး နှစ်နိုင်ငံစစ်ပြင်ဆင်ကာ သွေးချောင်းစီးသည့် အရေးမြင်၍ ဤမဟာသမယငြိမ်းချမ်းရေး တရားတော်ကို ဟောတော်မူခဲ့သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်လက်ထက်တော်အခါက တစ်ခုသော နွေလတွင် ရေအခက်အခဲတွေ့ကြုံခဲ့ရသည်။ ကပိလဝတ်ပြည်မှ တောင်သူလယ်သမားများနှင့် ကောလိယပြည်မှ တောင်သူလယ်သမားများသည် ကပိလဝတ်မြို့တော်နှင့် ကောလိယမြို့တော်တို့၏ အလယ်ကြားတွင် စီးသွားသည့်ရောဟိဏီမြစ်ကို ဝိတ်ဆိုဆီးကာပြီး တာတမံတစ်ခုတည်းဖြင့် လယ်ယာစိုက်ပျိုးခဲ့ကြသည်။ သို့သော် တစ်ခုသောကလတွင် မိုးခေါင်ပြီး ရေရှားပါးခဲ့၍ ရောဟိဏီမြစ်ရေကို အလှူအယက်ယူငင်ပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ထိုအခါ နှစ်ပြည်ထောင်အချင်းချင်းစကားများ အငြင်းပွားကြရာမှ နှစ်ပြည်ထောင်မင်းတို့ စစ်ခင်းရမည့်အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ ယင်းလယ်သမားများကို အကြောင်းပြုလျက် နှစ်ဖက်နိုင်ငံမှ မင်းညီ မင်းသားများနှင့် စစ်သည်တော်များသည် ရောဟိဏီမြစ် တည်ရှိရာသို့ ရောက်ရှိလာ သကဲ့သို့ နှစ်ဖက်နိုင်ငံမှ ပြည်သူတို့သည် တုတ်၊ ဓား၊ လက်နက်များကိုင်ဆောင်၍ ထိုးခုတ်တိုက်ခိုက်ရန် အဆင်သင့်စုဝေးလာကြသည်။

ယင်းကဲ့သို့ ဖြစ်ပျက်နေမှုများအား ဗုဒ္ဓမြတ်စွာဘုရားရှင်သည် မြင်တော်မူပြီး စူးစမ်းဆင်ခြင်တော်မူခဲ့သည်။ “ ဤရန်ပွဲကို စံစေခြင်းငှာ၊ နှစ်ပြည်ထောင်မင်းတို့သည် မင်းဆီမင်းသွေးဖြစ်သော မင်းလုလင်ပျိုနှစ်ရာငါးဆယ်တို့ကို ငါဘုရားအား ပေးလှူကုန်လတ္တံ့။ ထိုငါးရာသော မင်းလုလင်တို့ကို ရဟန်းပြုပေးရလတ္တံ့။ ထိုအခါ များစွာသော နတ်၊ ဗြဟ္မာတို့၏ အစည်းအဝေးကြီးဖြစ်လတ္တံ့” ဟူသော သဗ္ဗညုတရွှေဉာဏ်တော်ဖြင့် ထင်မြင်တော်မူခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သပိတ်သက်န်းကို ယူတော်မူပြီး ပဋိပက္ခဖြစ်နေသည့် နေရာသို့ရောက်ရှိလာကာ နှစ်ဖက်စစ်သည်နှင့် ပြည်သူများ အလယ်အကြား ကောင်းကင်ထက်တွင် ရောင်ခြည်တော်ခြောက်သွယ်ဖြင့် ထက်ဝယ်ဖွဲ့ခွေတင့်တယ်စွာ သီတင်းသုံးတော်မူပြီး ရန်ပြေငြိမ်းချမ်းရေး၊ ညီညွတ်ရေးရှိစေရေးအတွက် ငြိမ်းချမ်းရေးကို ရှေးရှု၍-

- (က) ဝက်ဝံနှင့် ရုက္ခစိုးနတ်တို့ ရန်ငြိုးဖွဲ့မှား၍ နှစ်ဦးစလုံး ပျက်စီးကျကုန်။
- (ခ) မြေပြုပါပြီဟု ထင်ကြေးဟစ်အော် ထွက်ပြေးသော ယုန်တစ်ကောင်၏ စကားကို ယုံမှား၍ တိရစ္ဆာန်များ အပြေးမှားပြီး ဆင်းရဲဒုက္ခရောက်ကြရပုံ။
- (ဂ) အားသေးသော နံ့စုတ်ငှက်မက အားကြီးသော ဆင်ပြောင်ကြီးကို အနိုင်ယူဖူး၍ ရန်သူကို အထင်မသေးသင့်ပုံ။
- (ဃ) ညီညွတ်စဉ်က ရန်သူ၏ လက်မှ လွတ်မြောက်သော်လည်း စိတ်ဝမ်းကွဲ၍ အချင်းချင်း မညီမညွတ်ဖြစ်လာသောအခါ ငှဲငှက်များ မဆိုး၏ ပိုက်ကွန်၌ အမိခံရပုံ။
- (င) သက်မဲ့ဖြစ်သော သစ်ပင်များပင် တစ်စုတစ်ဝေးတည်း တည်နေ၍ လေဘေးအန္တရာယ်မှ ကင်းဝေးနိုင်ပုံ။
- (စ) မိမိကိုယ်ကို ထိန်းသိမ်းဆုံးမရန်။
- အစရှိသော ဝတ္ထုများကိုသာမက ထုတ်နုတ်လျက် ဟောကြားတော်မူသည်။ ထိုသာမက ခြောက်မျိုးကို နာကြားရသည့်အခါ ကပိလဝတ်နှင့် ကောလိယတို့မှ တောင်သူလယ်သမားများ၊ ပြည်သူများ၊ မင်းညီမင်းသား၊ စစ်သည်တော်များသည်

ဒေါသမီးများ ငြိမ်းဆဲကာ ကိုင်စွဲထားကြသော လက်နက်များ ၊ တုတ်များ၊ ပေါက်ကူးပေါက်ပြားကို စွန့်လွှတ်ကြသည်။ တစ်ဦးနှင့် တစ်ဦး မေတ္တာဓာတ်များ သက်ဝင်လာကြပြီး နှစ်ပြည်ထောင်မှ တစ်ဖက်လျှင် နှစ်ရာငါးဆယ်စီ စုစုပေါင်း မင်းသား ငါးရာတို့ ရဟန်းပြုကြကုန်သည်။ ထိုရဟန်းတော်တို့သည် ဇနီးမယားတို့ကို အောက်မေ့ တမ်းတ သတိရပြီး သာသနဘောင်တွင် မပျော်မွေ့နိုင်ဖြစ်နေပေသည်။ ထိုအခါ ဗုဒ္ဓမြတ်စွာဘုရားရှင်က ဟိမဝန္တာတောအတွင်း ကုဏာလရေအိုင်သို့ တန်ခိုးတော် ခေါ်ဆောင်၍ ဂါထာသုံးရာဖြင့် တန်ဆာဆင်အပ်သော ကုဏာလငှက်ဆင်၏ ဇာတ်ကြောင်းဖြစ်သည့် ကုဏာလဇာတ်တော်ကို ဟောပြု၍ ဆုံးမတော်မူရာ တရားအဆုံး၌ ရဟန်းငါးရာလုံး သောတာပန်ဖြစ်တော်မူကြသည်။

ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကုဏာလရေအိုင်မှ ကပိလဝတ်ပြည်အနီး မဟာဝုန်တောကြီးသို့ ပြန်လည်ကြွတော်မူရာ အပြန်ခရီး၌ သောတာပန် ရဟန်းငါးရာလုံး မိမိတို့၏ တန်ခိုးတော်ဖြင့် လိုက်ပါလာကြကုန်၏။ ထိုမဟာဝုန်တောကြီးတွင် ရဟန်းငါးရာတို့သည် ဆက်လက်တရားအားထုတ်ကြရာ ရဟန်းတော်အားလုံး ရဟန္တာချည်းဖြစ်တော်မူသည်။ ရဟန္တာငါးရာတို့သည် နယုန်လပြည့်နေ့ ညချမ်းအချိန်တွင် ဗုဒ္ဓမြတ်စွာဘုရားရှင် ရှေ့တော်မှောက်သို့ စုဝေးရောက်ရှိလာကြသည်။ ထိုသို့ ဘုရားဖူး

**ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်းနှင့် ထူးမြတ်သော နယုန်လအခါသမယ၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံဒုတိယအစည်းအဝေးကို ကျင်းပနေခြင်းသည်ပင်လျှင် ပြည်သူတို့၏ မျှော်လင့်ချက် ငြိမ်းချမ်းရေးပန်းတိုင်သည် အလွန်နီးကပ်နေပြီဖြစ်ကြောင်းနှင့် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ငြိမ်းချမ်းရေးတရားတော် မဟာသမယသုတ်ကို ရွတ်ဖတ်ပူဇော်ပြီး ထာဝရငြိမ်းချမ်းရေးအတွက် ဆုမွန်ကောင်းများ တောင်းဆိုကြပါစို့**

ရန်နှင့် မိမိတို့ရရှိပြီးသော တရားထူးကို လျှောက်ထားရန် ဘုရားရှင်ရှေ့တော်မှောက်သို့ စုဝေးရောက်ရှိလာကြကုန်သော ထူးကဲသည့် သံဃာအစည်းအဝေးကြီးကို ဖူးမြော်ကြည့်လိုကြသည့် နတ်၊ ဗြဟ္မာ၊ အသူရာ၊ နဂါး၊ ဂဠုန်တို့သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက် စုရုံးရောက်ရှိလာကြသည်။ မဟာဝုန်တောဝန်းကျင်တွင် စကြဝဠာသိုက် တစ်သောင်းမှ စုဝေးရောက်ရှိလာကြသော နတ်ဗြဟ္မာတို့ဖြင့် ပြည့်ကျပ်လျက်ရှိသည်။ ပြည့်ကျပ်လွန်းသဖြင့် ခန္ဓာကိုယ်ကို မှုန်မှုန်မွှားမွှားကလေးဖြစ်အောင် ဖန်ဆင်းနေကြရသည်။

နယုန်လပြည့်နေ့တွင် ဤကဲ့သို့ နတ်၊ ဗြဟ္မာများ စုရုံးစည်းဝေးမိသော အချိန်ကို “မဟာသမယ” ဟု ခေါ်ဆိုပြီး ယင်းနတ်သဘင်အစည်းအဝေး၌ ဗုဒ္ဓမြတ်စွာဘုရားရှင်က နတ်၊ ဗြဟ္မာတို့၏ အမည်အမျိုးမျိုးကို ထုတ်ဖော်မြွက်ကြားနှုတ်ဆက်သည့် စကားတော်များကို “ မဟာသမယသုတ်” ဟု ခေါ်လေသည်။ ထိုသို့ စုဝေးရောက်ရှိလာကြသော နတ်ဗြဟ္မာများထဲမှ ဗြဟ္မာတစ်ဦးက “ အရှင်ဘုရား၊ မဟာဝုန်တော၌ နတ်၊ ဗြဟ္မာအပေါင်းတို့ စုဝေးရောက်ရှိလာကြသဖြင့် အစည်းအဝေးကြီးဖြစ်လျက် ရှိနေပါသည်။ တပည့်တော်တို့သည် ကိလေသာ ရန်သူတို့ကို အောင်နိုင်တော်မူပြီးသော သံဃာတော်တို့ကို ဖူးမြင်ခြင်းငှာ ဤတရားသဘင် အစည်းအဝေးသို့ လာရောက်ကြပါကုန်၏” ဟုလျှောက်ထားလေသည်။ ထို့အတူ အခြားဗြဟ္မာတစ်ဦးကလည်း “အရှင်ဘုရား၊ ထိုအစည်းအဝေး၌ ရဟန်းတို့သည် မိမိ၏စိတ်ကို တည်ကြည်စေလျက် ဖြောင့်မတ်စွာပြုထားပါကုန်၏။ ရထားထိန်းသည် မြင်းဇက်ကြိုးတို့ကိုကိုင်၍ ထိန်းသကဲ့သို့ ပညာရှိရဟန်းတို့သည် ဣန္ဒြေတို့ကို ထိန်းသိမ်းတော်မူကြပါကုန်၏” ဟု လျှောက်ထားသည်။

ဤကဲ့သို့ ဗြဟ္မာများက လျှောက်ထားကြသောအခါ ဗုဒ္ဓမြတ်စွာဘုရားရှင်က

“ရဟန်းတို့၊ စကြဝဠာ တစ်ထောင်စီရှိသော လောကဓာတ်ဆယ်ခုတို့မှ နတ်၊ ဗြဟ္မာတို့သည် ဘုရားရှင်နှင့်ရဟန်းသံဃာတို့ကို ဖူးမြော်ဖို့ရာ စုဝေးရောက်ရှိလာကြကုန်၏။ အတိတ်က ပွင့်ခဲ့သော ဘုရားရှင်တို့၏ လက်ထက်တော်၌လည်း ဤမျှသော နတ်၊ ဗြဟ္မာတို့ စည်းဝေးခဲ့ကြကုန်ပြီ။ နောင်အနာဂတ်၌ ပွင့်လတ္တံ့သော ဘုရားရှင်တို့၏ လက်ထက်တော်၌လည်း ဤမျှသော နတ်၊ ဗြဟ္မာတို့ စည်းဝေးကြကုန်လိမ့်မည်။ ရဟန်းတို့ နတ်၊ ဗြဟ္မာတို့ စည်းဝေးကြကုန်လိမ့်မည်။ ရဟန်းတို့ နတ်၊ ဗြဟ္မာအပေါင်းတို့၏ အမည် နာမကို ပြောကြားကြပေအံ့။ ကောင်းစွာနုလုံးသွင်းကြလော့” ဟု မိန့်တော်မူပြီးနောက် မဟာသမယသုတ်တော်ကို ဟောတော်မူခဲ့သည်။ ဘုမ္မစိုးနတ် အုပ်စု၊ နဂါးများ အုပ်စု၊ ဂဠုန်အုပ်စု၊ အသူရာများအုပ်စု၊ နတ်မျိုးခြောက်ဆယ် အုပ်စုတို့ပါ မကျန် နတ်ဗြဟ္မာအားလုံး၏ အမည်နာမများကို ထုတ်ဖော်မိန့်ဟု ချီးမြှင့်တော်မူသည်။ ယင်းသို့ မဟာသမယသုတ်တော်ကြီးကို ဟောကြားပြီးနောက် နတ်၊ ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ ကျွတ်တန်းဝင်ကြသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် မဟာသမယသုတ်တော်ကို နတ်၊ ဗြဟ္မာများက အလွန်ချစ်မြတ်နိုးကြသည်။ နတ်ဗြဟ္မာများသည် မဟာသမယသုတ်တော်ကို နာယူချင်၍ အမြဲတမ်း နားစွင့်နေသဖြင့် မင်္ဂလာစကားမြွက်ကြားသူသည် နေရာဌာနအသစ်များ၌ မဟာသမယသုတ်တော်ကို ရွတ်ဆိုလိုက်ပါက နတ်၊ ဗြဟ္မာများ၏ ထောက်ပံ့ကူညီမှုများ ရရှိစေမည် ဖြစ်သည်။ အထူးသဖြင့် မြန်မာပြက္ခဒိန်လများတွင် နယုန်လသည် သုံးလမြောက်ဖြစ်ပြီး ဇေဒင်ဝေါဟာရအားဖြင့် မေထုန်ရာသီဖြစ်၍ ဤရာသီ၌ လမင်းသည် ဇေဠနက္ခတ်နှင့်လည်းကောင်း၊ နေမင်းသည် မိဂသီနက္ခတ်နှင့် လည်းကောင်း ယှဉ်ပြိုင်မွှန်းတည့်သည်။ နယုန်လ၏ ရာသီပန်းမှာ မုလေး(မြတ်လေး)ပန်းနှင့် စံပယ်ပန်းတို့ဖြစ်သည်။ ရှေးမြန်မာဘုရင်တို့သည် နယုန်လ၌ စာတော်ပြန်ပွဲများကျင်းပလေ့ရှိပြီး ရှင်ဘုရင်များကိုယ်တိုင်လယ်ထွန် မင်္ဂလာပွဲ တော်များပြုလုပ်၍ လယ်ယာလုပ်ငန်းခွင်စိုက်ပျိုးရေးကို အားပေးကြသည်။

နယုန်လတွင် မြင်းတာရာထွန်းပပြီး နေ့တာရှည်ကာ ညတာတိုသည့် ရက်မစုံလလည်း ဖြစ်သည်။ နယုန်လကို ပုဂံခေတ်၊ အင်းဝခေတ်ကျောက်စာများ၌ နယုန်၊ နယုန် နံ့ဖျန်ဟူ၍ရေးထိုးခဲ့ကြသည်။ နယုန်တွင် “နံ” ပုဒ်သည် အချိန်အခါ ကာလဟူ၍ အဓိပ္ပာယ်ရသကဲ့သို့ “ယုန်” ပုဒ်မှာ ယိုကျ၊ စီးကျ၊ ရွာကျဟူသော အဓိပ္ပာယ်ရသောကြောင့် “ နံယုန်” ဟု နှစ်ပုဒ်ပေါင်းလိုက်ပါက မိုးရွာချိန်ကာလဟူသော အဓိပ္ပာယ်ထွက်လာသည်။ နယုန်လသည် နွေရာသီ၌ ပါဝင်သော နွေနှောင်းကာလ ဖြစ်၍ ပူအိုက်သော နေပူရှိန်ကြားထဲမှ မိုးဖွဲလေးများရွာသွန်းတတ်သည်။ ထိုအခါ မြေပြင်ပေါ်တွင် စိမ်းလန်းစိုပြည်သော မြက်နုကလေးများ ပေါ်ထွက်လာသည်။ ထို့ကြောင့် တောင်သူ လယ်သမားများက “ နယုန်မိုးသေးမြက်သားမွေး” ဟူ၍ တင်စားခေါ်ဆိုခဲ့ကြသည်။ ရံဖန်ရံခါလည်း မိုးဖွဲဖွဲလေးများသာမက မိုးသက်မုန်တိုင်းတို့ စင်နေတတ်ပြန်သည်။ တစ်နည်းအားဖြင့် မိုးဦးသစ်တော့မည်ကို မှုန်ရီမှုန်မှိုင်း တိမ်သစ်ကိုင်းများက ညွှန်ပြနေသည်။ ထို့အပြင် နယုန်ရေဦးသည် ရေရှူးလည်း ဖြစ်သောကြောင့် ချောင်း၊ မြောင်း၊ မြစ်ရိုးတစ်လျှောက် ဒလဟော စီးဆင်းတတ်သည်။ ထို့ကြောင့် မန်လည်ဆရာတော်ကြီးက “ နယုန်ရေရှူး၊ ရေဦးရေလွင်၊ ရေသမင်တို့၊ လျင်လျင်တုပ်တုပ်၊ သိမ်းချုပ်မတည်း၊ လိမ်မာနည်း၏” ဟု ဖွဲ့ဆိုခဲ့သည်။

နယုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်သာမက ကမ္ဘာ့လူသားများအတွက်ပါ ငြိမ်းချမ်းရေးမှတ်တိုင်ကို စိုက်ထူနိုင်သော နေ့ထူးနေ့မြတ်ကြီးပင် ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်လက်ထက်တော်က ကပိလဝတ်ပြည်နှင့် ကောလိယပြည်သို့ ရောဟိဏီမြစ်ရေကို အကြောင်းပြု၍ အချင်းများကြပြီးနှစ်နိုင်ငံစစ်ပြင်စစ်ဆင်ကာ သွေးချောင်းစီးမည့်အရေးမြင်ပြီး မဟာသမယသုတ် ငြိမ်းချမ်းရေးတရားတော်ဟောကြားပြီး မေတ္တာဓာတ်များ ရစ်ကပတ်လွှမ်းခြုံကာ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးကို ရရှိစေခဲ့သည်။ ယခုအခါ ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်းနှင့် ထူးမြတ်သော နယုန်လအခါသမယ၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ကျင်းပနေခြင်းသည်ပင်လျှင် ပြည်သူတို့၏ မျှော်လင့်ချက် ငြိမ်းချမ်းရေးပန်းတိုင် သည် အလွန်နီးကပ်နေပြီဖြစ်ကြောင်းနှင့် ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့သော ငြိမ်းချမ်းရေးတရားတော် မဟာသမယသုတ်ကို ရွတ်ဖတ်ပူဇော်ပြီး ထာဝရငြိမ်းချမ်းရေးအတွက် ဆုမွန်ကောင်းများ တောင်းဆိုကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။

## ငြိမ်းအေးချမ်းမြေ့ နယုန်လပြည့်

**\*** ရောဟိဏီမြစ်ရေ၊ တွေ့တွေ့စီးဆင်း  
ငြိမ်းအေးခြင်းဖြင့် ၊ ကျူးရင်မေတ္တာ  
သဘာဝလက်ဆောင်၊ ယှက်နှောင်စေတနာ  
သုံးပါစေမျှ၊ ပေးဝေငှလည်း  
ကောလိယနှင့်ကပိလဝတ်  
တိမ်းချွတ်မေတ္တာ၊ ရန်လိုကာန္တ  
ရေလှပွဲကြီး၊ ဒေါသစီးတိုက်  
ပြင်းလောင်မြိုက်သည်၊ သွေးခြင်းခြင်းနီတော့မည်  
ရောဟိဏီ...။

**\*** နှစ်ပြည်ထောင်ကြား၊ ဘုရားရှင်မြတ်

ကြွလာလက်လျက်၊ စစ်မက်ရန်အေး  
ငြိမ်းချမ်းရှေးရှု၊ ဟောမှုဒေသနာ  
“မဟာသမယ” ၊ သုတ်တော်လှကြောင့်  
လောဘဒေါသ၊ ငြိမ်းအေးကြလျက်  
နှစ်ဖက်ပြည်ထောင်၊ မင်းညီနောင်တို့  
ရဟန်းဘောင်ဝင်၊ မြတ်ရှင်ဗုဒ္ဓကျေးဇူးဂုဏ်...။

**\*** မဟာသက္ကရာဇ်၊ တစ်ရာရှစ်ခု  
ပျိုမျစ်လမင်း၊ ထွက်ပြုဂြိုင်းပ  
နယုန်လပြည့်၊ သက္ကတိုင်း၏  
ကပိလဝတ်၊ ပြည်မြတ်သာမော

မဟာဝုန်တောတွင်း၊ ဘုန်းရှင်ထွက်ချာ  
ငါးရာရဟန္တာ၊ ရံကာသီတင်းသုံး  
စုရုံးရောက်လာ၊ စကြဝဠာမှ  
ဗြဟ္မာသိကြား၊ နဂါးဂဠုန်  
မကြုံစတောင်၊ စုပေါင်းဖူးမြော်  
ဇိနဓော်က၊ “မဟာသမယ”  
သုတ်တော်လှအား၊ ဟောညွှန်ပြသော်  
အေးမြချမ်းငြိမ်း၊ မေတ္တာမယိမ်းယိုင်  
ဂနိုင်သာမော၊ တောမဟာဝုန်  
နယုန်လပြည့်၊ ငြိမ်းချမ်းမြေ့လွန်  
ရက်မွန်နေ့မြတ်အခါတည်း...။ ။  
( နယုန်လပြည့် မဟာသမယနေ့အား ဂုဏ်ပြုပူဇော်ပါသည်။ )

**ဦးအောင်မွန်(မဟာဝိဇ္ဇာ)**

# မိုးရွာသွန်းမှုကြောင့် ရိဒ်နယ်စပ်သွားချင်းတောင်ကားလမ်းပျက်စီးမှု များပြား၍ ယာဉ်များစောင့်ဆိုင်းနေရ

ရိဒ်ခေါဒါရ် ဇွန် ၅

တောင်ကုန်း တောင်တန်းများဖြင့်ဖွဲ့စည်းထားသည့်ချင်းပြည်နယ်ရှိတောင်အားလုံးနီးပါးမှာ မြေသားနှင့်သက်နကျောက်ရောတောင်များဖြစ်ရာ မြေသားပြိုကျမှု မကြာခဏဖြစ်သဖြင့်ကုန်စည်ပို့ဆောင်ရေး၊ ခရီးသွားလာရေး၊ ကျန်းမာရေး၊ လူမှုရေးအခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့ကြရသည်။

**စောင့်ဆိုင်းရမှုများရှိ**

ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် မြန်မာ- အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်းတွင် အရေးပါသည့် ချင်းပြည်နယ် ရိဒ်နယ်စပ်သွား လမ်းမကြီးမှာ မြေပြိုလမ်းပျက်မှု များပြားနေသည့်အတွက် နယ်စပ်သွားခရီးသည်တင်ယာဉ်နှင့်ကုန်စည်ပို့ဆောင်ရေးယာဉ်များ လမ်းခရီးတွင် စောင့်ဆိုင်းရမှုများရှိနေကြောင်း သိရသည်။

**လမ်းပျက်စီးမှုကြီးမား**

ကလေး- တီးတိန်- ရိဒ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိ နှစ်စဉ်ပျက်စီးမှုရှိသည့်နေရာများမှာ ကလေး- ဟီယံ ဇိန်-သိုင်းငင်းကျေးရွာကြား၊ သိုင်းငင်း-

အာလွယ်-ဆိုဇန်ကျေးရွာကြား၊ ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်းအဝင် ဟိုင်းမွာလ်ကျေးရွာဟောင်းဝန်းကျင်တို့တွင် လမ်းပျက်စီးမှုလွန်စွာကြီးမားကြောင်းကလေး- ရိဒ်နယ်စပ်ကုန်စည်ပို့ဆောင်ရေးဇလပ်မြေဟိုင်မွာလ်ဂျစ်ကားအသင်းမှ ယာဉ်မောင်း ကိုထန်းအာထံမှ သိရသည်။

**မကြာခဏမြေပြို**

“ကျွန်တော်တို့ လမ်းဦးစီးဌာနက လမ်းပျက်စီးတဲ့နေရာတွေမှာ စက်ယန္တရားကြီးတွေချထားပြီး ပြုပြင်မှုတွေလုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ချင်းတောင်ပေါ်မှာက မိုးရက်ဆက်ရွာသွန်းတဲ့အခါ အောက်ခံမြေသားတွေ ခိုင်မာမှုမရှိတဲ့အတွက် မကြာခဏမြေပြို၊ လမ်းပျက်မှုတွေဖြစ်နေပါတယ်” ဟု တီးတိန်မြို့နယ်ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်မြို့နယ်များဖြစ်သည့် ကလေး-တီးတိန်-ရိဒ်နယ်စပ်၊ ကလေး- ဖလမ်း-ဟားခါး-ထန်တလန်နှင့် တီးတိန်- တွန်းဇံ-ကျိခါးမြို့တို့၏ ဆက်သွယ်ရေး ကားလမ်းများတွင် မိုးရာသီကာလများ၌ နှစ်စဉ်



မြေသားပြိုကျမှုများကြောင့် လမ်းများ ဖြစ်ပေါ်လေ့ရှိသည်။ ချင်းတောင်ကားပျက်စီးခြင်း၊ လမ်းများပိတ်ဆို့ခြင်းများ လမ်းများ အပျက်အစီးများပြားသောကြောင့် မြေပြိုကျမှုလျော့နည်း စေရန် ကြိုးစားတိုးချဲ့ပြုပြင်ဆောင်ရွက်လျက်ရှိ စက်ယန္တရားများဖြင့် လမ်းပိုင်းများကိုအကြောင်း သိရသည်။ **နေစု(ချင်းရိုးမ)**

## မော်လမြိုင်ကျွန်းမြို့နယ် လျှော်ချောင်းကားကူးတံတားသစ်ဖွင့်

မော်လမြိုင်ကျွန်း ဇွန် ၅

မော်လမြိုင်ကျွန်းမြို့နယ် ပျားမွတ်လျှော်ချောင်းကျေးရွာအုပ်စု လျှော်ချောင်းကျေးရွာတွင် တည်ဆောက်ပြီးစီးသွားသော လျှော်ချောင်းကားကူးတံတားသစ်ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂ ရက်က လျှော်ချောင်းကားကူးတံတားထိပ်၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ၊ အလှူရှင် ရန်ကုန်-အင်းစိန်မြို့နေဦးဝေလင်းနှင့် အလှူရှင်ဒေါ်စန်းစန်းစိုတို့က လျှော်ချောင်းကားကူးတံတားသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းလျှော်ချောင်း ကားကူးတံတားအား အလှူရှင်များ၏ မတည်လှူဒါန်းငွေများနှင့် ဒေသခံပြည်သူများ၏ လုပ်အားများ

ဖြင့် စုပေါင်း၍ ဧပြီ ၂၇ ရက်တွင် စတင်ဆောက်လုပ်ခဲ့ကြရာ မေ ၁၈ ရက်တွင် လျှော်ချောင်းကားကူးတံတားတည်ဆောက်ပြီးစီးခဲ့ရာ စုစုပေါင်း တန်ဖိုးငွေကျပ် ၂၁၀ သိန်း ကုန်ကျခဲ့ပြီး တံတားအရှည် ပေ ၅၀၊ တံတားအကျယ် ၁၈ ပေရှိသော ကားကူးတံတားဖြစ်သည်။ အဆိုပါ တံတားသစ် တည်ဆောက်

ဖွင့်လှစ်နိုင်ခဲ့သဖြင့် မော်လမြိုင် ကျွန်းဘိုကလေးမော်တော် ကားလမ်းသို့ တိုက်ရိုက်ချိတ်ဆက်သွားလာနိုင်သည့်အပြင် ကျေးရွာငါးရွာရှိ ဒေသခံပြည်သူများ၏ ပညာရေး၊ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။ **မော်ကျွန်း-မြင့်အောင်**

## ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းငါးခုပြီးစီး



**ကျောက်တန်း ဇွန် ၅**

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ ကျောက်တန်းမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လူထုဗဟိုပြု ( CDD ) လုပ်ငန်းများအနက် ကန်ပြောင်ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးမောင်အုန်းနှင့် ကော်မတီဝင်များ၊ ဒေသခံများ၏ တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုဖြင့် စီမံကိန်းလုပ်ငန်းငါးခုကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းများမှာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း နှစ်ခု၊ ပေ ၈၀၀ ပတ်လည်သောက်ရေကန်နှင့်ပေ ၆၀၀ ပတ်လည်သောက်ရေကန်နှစ်ကန်၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှစ်ခုနှင့် အရှည် ၁၈ ပေ၊ အကျယ် ၆ ပေ၊ အနက် ၅ ပေခွဲရှိ ရေပြန်တစ်ခုဖြစ်ပြီး စုစုပေါင်းကုန်ကျငွေကျပ် ၂၂၂၄၀၀၀၀ ဖြင့် စီမံကိန်းအထောက်အကူပြုကော်မတီများ၊ ရွာသူရွာသားများက CDD မှ လူထုစည်းရုံးရေးမှူးနှင့် ဒေါ်ဝေဝေလှိုင်နှင့် လက်ထောက်နည်းပညာမှူးဒေါ်သူဇာဝင်းတို့၏ ကြီးကြပ်ကူညီပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြကြောင်းသိရသည်။

စိုးဝင်း(ကျောက်တန်း)

## ရတနာရောကျေးလက်ဒေသလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း၏မျိုးစေ့ကုန်သွယ်ပွဲတော်ကျင်းပ

နေပြည်တော် ဇွန် ၅

ရတနာရော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့တွင် ကျင်းပသည့် မျိုးစေ့ကုန်သွယ်ပွဲတော်ကို ဇွန် ၁ ရက်မှ ၂ ရက်အထိ ဘိုကလေးမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦးက မျိုးသန့်စိုက်ပျိုးထုတ်လုပ်သူများနှင့် ဝယ်ယူလိုသူများ တွေ့ဆုံနိုင်သည့် အခွင့်အလမ်းများဖန်တီးပေးခြင်း၊ ရေရှည်တည်တံ့သော မျိုးသန့်ပွားများရေးစနစ်နှင့် ဈေးကွက်ဖော်ဆောင်နိုင်ရန်စသည်တို့ကို ရည်ရွယ်ကာကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုအခမ်းအနားတွင် ဒေသအသီးသီးမှ ကိုယ်စားလှယ်အစုအဖွဲ့များသည် မျိုးသန့်မျိုးစေ့ဆိုင်ရာလိုအပ်ချက်များ၊ မျိုးသန့်မျိုးစေ့အရေးကြီးပုံများကို အပြန်အလှန်ပါဝင်ဆွေးနွေးခဲ့ကြသည့်အတွက် ပိုမိုကောင်းမွန်သည့် မျိုးသန့်ပွားများရေးစနစ်ကို အချိတ်အဆက်မိမိဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းပြော

ကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး၊ ဦးထွန်းအောင်ကျော်က မျိုးသန့်မျိုးစေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို တောင်သူများအား ရှင်းလင်းတင်ပြခြင်းနှင့် ရတနာရောကျေးလက်ဒေသလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အထွေထွေအတွင်းရေးမှူး၊ ဦးအုန်းမြင့်က မျိုးစေ့ကုန်သွယ်ပွဲတော် ကျင်းပရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။

ယင်းနောက် ရတနာရောကျေးလက်ဒေသ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဒေသအသီးသီးရှိ မျိုးသန့်ထုတ်တောင်သူများအချင်းချင်း အမြင်ဖလှယ်ကြခြင်း၊ စိုက်ပျိုးရေးနည်းပညာပြခန်းများ၊ သွင်းအားစုပြခန်းများ၊ စိုက်ပျိုးရေးမိုဘိုင်းဆော့ဖ်စ်နှင့်နည်းပညာ ပြခန်းများစသည့်ပြခန်းပေါင်းများစွာဖြင့်ခင်းကျင်းပြသထားပြီး ပေါ်ဆန်းရင်း၊ သီးထပ်ရင် နှင့် ရက် ၉၀ စပါးမျိုးသန့်စပါးမျိုးများ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားခဲ့ကြကြောင်း သိရသည်။

မင်းမင်းလတ်(ရူပဗေဒ)

## လဟယ်မြို့၌ ပဲနို့ရည်လှူဒါန်းတိုက်ကျွေး

လဟယ် ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်၊ လေရီး၊ နန်ယွန်းမြို့နယ်များအတွက် ရွှေပါရမီဖောင်ဒေးရှင်းမှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၌ ပဲနို့ရည်လှူဒါန်းတိုက်ကျွေးမှုကို ဇွန် ၁ ရက်ကလဟယ် အ.ထ.က ကျောင်းဇေယျာသီရိကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆဆိုင်းက အမှာစကားပြောကြားပြီး ရွှေပါရမီဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးက ပဲနို့ရည်တိုက်ကျွေးရခြင်းအကြောင်းအရင်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ်က ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသော ဦးစီးဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကလေးသူငယ်များအား ပဲနို့ရည်တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။ (မြို့နယ် ပြန်/ဆက်)

## လူမှောင်ခိုမှုအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန် ဇွန် ၅

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ်( ၅၅)ရပ်ကွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် လူမှောင်ခိုမှုအသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇွန် ၂ ရက်က ဓမ္မဇောတက ဓမ္မာရုံ၌ ကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်ဌေးနှင့်တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် အမှတ်(၅၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးစိုးယုက အမှာစကားပြောကြားခဲ့ပြီး လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့( ရန်ကုန်)တပ်ဖွဲ့စု (၆) မှ ရဲအုပ်အောင်လွင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး လူမှောင်ခိုနှင့် ပတ်သက်ပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့် မှုခင်းဖြစ်ပွားသည့် မှုခင်းဖြစ်စဉ်များအကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဧရာဝဏ်ရဲစခန်းမှူးရဲအုပ်ကိုကိုမောင်က မှုခင်းကျဆင်းရေးအကြောင်း အသိပညာပေးဟောပြောခဲ့သည်။

သန်းထွေး

### အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းဖွင့်

ရန်ကုန် ဇွန် ၅

အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန် ၁ ရက်က အဆိုပါကျောင်းရှိ ပြည်ထောင်စုခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက်ရောက်ကြမည့် သင်တန်းသားဦးရေစာရင်းအား ထုတ်ပြန်ကြေညာပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အမှာစကားပြောကြားသည်။

ဆက်လက်၍ အလှူရှင်များက အလှူငွေများလှူဒါန်းကြသည်။၂၀၁၇-၂၀၁၈ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းတွင် အားကစားနည်း ၂၅ မျိုးဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီးအမျိုးသား ၂၆၂ ဦး၊ အမျိုးသမီး ၂၅၁ ဦး တက်ရောက် သင်ကြားလျက်ရှိသည်။

အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)သည်၁၉၉၇-၁၉၉၈ ပညာသင်နှစ်မှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အထိ လက်ရွေးစင်ကစားသမား ၄၁၆ ဦး၊ လူငယ်လက်ရွေးစင်ကစားသမား ၃၉၀ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံတကာ ပြိုင်ပွဲများမှ ရွှေ ၂၀၂ ခု၊ ငွေ ၂၄၀၊ ကြေး ၃၀၈ ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ရဲရင့်ရှိုင်း





# ပြင်သစ်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံတို့ အောင်ပွဲခံမယ့် ၂၀၁၈ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲ

၂၀၁၈ ကမ္ဘာ့ဖလား တောလုံးပြိုင်ပွဲရဲ့ဥရောပဇုန်ခြေစစ်ပွဲတွေကို ဇွန် ၉ ရက်မှာ ဆက်လက်ကစားမှာဖြစ်ပါတယ်။ ဇွန် ၉ ရက် (သောကြာ)ည ပွဲစဉ်တွေမှာ ဥရောပဇုန်က အုပ်စု(A)၊ အုပ်စု(B) နဲ့ အုပ်စု(H) က အသင်းတွေ ယှဉ်ပြိုင်ကြမှာဖြစ်တာမို့ ပွဲကောင်းတွေပါပဲ။ ဒီအုပ်စုမှာ ပါဝင်နေတဲ့ အသင်းတွေဟာ ငါးပွဲစီကစားခဲ့ပြီးဖြစ်တာမို့ အခုပွဲစဉ်ကတော့ အုပ်စုပွဲစဉ်(၆) အဖြစ် နွဲ့ကြရမှာဖြစ်ပါတယ်။

### ဆွီဒင်နှင့် ပြင်သစ်

အုပ်စု(A) မှာတော့ ပြင်သစ်က ငါးပွဲကစားပြီး ၁၃ မှတ်ရကာ ထိပ်ဆုံးမှ ဦးဆောင်နေသလို ဆွီဒင်တို့ကလည်း ငါးပွဲကစား၊ ၁၀ မှတ်နဲ့ ဒုတိယနေရာမှာရှိနေပါတယ်။ လက်ရှိအနေအထားမှာ နှစ်သင်းစလုံး ခြေစွမ်းပိုင်းနဲ့ အားထုတ်မှု တူညီနေကြတာမို့ အကြိတ်အနယ်ရှိမယ့်ပွဲပါ။ ပြင်သစ် အနိုင်ရရင် ခြေစစ်ပွဲအောင်ဖို့ သေချာသွားပြီဖြစ်သလို ဆွီဒင်တို့ကလည်း မျှော်လင့်ချက်ထားနေပါတယ်။ ပထမအကျော့ပွဲစဉ်မှာ ပြင်သစ်က နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ယူထားလို့ အခုပွဲမှာတော့ ဆွီဒင်တို့ အလှည့်ဖြစ်သွားနိုင်ပါတယ်။

### နယ်သာလန်နှင့် လူဇင်ဘတ်

အုပ်စု(A) မှာ နယ်သာလန်တို့ကလည်း မျှော်လင့်ချက် ရှင်သန်နိုင်ရေး ကြိုးစားလာမှာဖြစ်သလို မျှော်လင့်ချက်မရှိတော့တဲ့ လူဇင်ဘတ်တို့ကလည်း ဂုဏ်သိက္ခာအတွက် ဒီပွဲကို အလေးထားကစားမှာ သေချာပါတယ်။ နယ်သာလန်တို့ကတော့ ဒီပွဲမှာ သုံးမှတ်အပြည့်ရယူဖို့ကလွဲရင် အခြားရလဒ်ကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ မဖြစ်မနေ အနိုင်ယူမယ့် နယ်သာလန်တို့ ပထမအကျော့ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ရလဒ်ကိုပဲ အနိုင်ကစားပြီး အောင်ပွဲခံဖို့ ကြိုးစားပါလိမ့်မယ်။

### လတ်ဗီးယားနှင့် ပေါ်တူဂီ

အုပ်စု(B) မှာ ပေါ်တူဂီတို့ ငါးပွဲကစားပြီး ၁၂ မှတ်ရရှိကာ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ လတ်ဗီးယားတို့ကတော့ ငါးပွဲကစား၊ သုံးမှတ်သာရရှိထားလို့ မျှော်လင့်လို့မရတော့ပါဘူး။ ပေါ်တူဂီတိုက်စစ်မှူးတွေက ငါးပွဲမှာ ၁၉ ဂိုးသွင်းယူထားသလို ပေးဂိုးကလည်း သုံးဂိုးသာရှိထားတာမို့ ဒီပွဲမှာ လတ်ဗီးယားတို့မလွယ်ပါဘူး။ ပထမအကျော့ လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့သလို ဒီပွဲမှာလည်းပေါ်တူဂီတို့ ဂိုးပြတ်သွင်းအနိုင်ယူဦးမှာပါ။

### ဗာရှီကျွန်းစုနှင့် ဆွစ်ဇာလန်

အုပ်စု(B) မှာ ဆွစ်ဇာလန်က ငါးပွဲကစားပြီးချိန်မှာ သရေပွဲမရှိ၊ ရှုံးပွဲမရှိနဲ့ နိုင်ပွဲတွေချည်းရယူခဲ့တာမို့ ၁၅ မှတ်နဲ့ အုပ်စု



ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ တိုက်စစ်ရော၊ ခံစစ်မှာပါ အကောင်းဆုံးအနေအထားရှိနေတဲ့ ဆွစ်ဇာလန်ကို ဗာရှီကျွန်းစုတို့ ဂိုးမပြတ်အောင်ဘဲ ကြိုးစားရမှာပါ။ ဆွစ်ဇာလန်တို့ပဲ အောင်ပွဲခံပါလိမ့်မယ်။

### အက်စ်တိုးနီးယားနှင့် ဘယ်လ်ဂျီယံ

အုပ်စု(H) မှာ ဘယ်လ်ဂျီယံတို့က ငါးပွဲကစားပြီး ၁၃ မှတ်ရကာ အုပ်စုကို ဦးဆောင်ထားပါတယ်။ ဘယ်လ်ဂျီယံတိုက်စစ်မှူးတွေရဲ့ ဂိုးသွင်းစွမ်းရည် ထက်မြက်မှုကတော့ ငါးပွဲမှာ ၂၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာက ဖော်ပြနေပါတယ်။ ခံစစ်ပိုင်းကလည်း ငါးပွဲမှာ နှစ်ဂိုးသာ ပေးခဲ့ရလို့ အသင်းလိုက် စွမ်းဆောင်မှုက

ထိပ်တန်းအဆင့်ဖြစ်နေပါတယ်။ အက်စ်တိုးနီးယားတို့ကတော့ ငါးပွဲမှာ လေးမှတ်သာရရှိထားလို့ ခြေစစ်ပွဲအောင်ဖို့ မလွယ်တော့ပါဘူး။ ခံစစ်ပိုင်း ဖရိုဖရဲဖြစ်နေတဲ့ အက်စ်တိုးနီးယားကို ဘယ်လ်ဂျီယံတိုက်စစ်မှူးတွေဖြစ်တဲ့ လူကာကူ၊ မာတနဲ့၊ ဟာဇတ်တို့ရဲ့ ထိုးဖောက် ဂိုးသွင်းမှုတွေနဲ့ ကြုံတွေ့ရပြီး ဂိုးပြတ်သွင်းခံရဦးမှာ သေချာနေပါတယ်။ ပထမအကျော့ ရှစ်ဂိုးအထိ သွင်းခံရပြီး ရှုံးပွဲပြန်တွေ့ခဲ့ရတဲ့ အက်စ်တိုးနီးယားတို့ ခံစစ်ကိုပဲ လုံအောင် ကြိုးစားရမှာပါ။

### ဘော့စနီးယားနှင့် ဂရိ

အုပ်စု(H) မှာ ဂရိတို့ ငါးပွဲကစား၊ ၁၁ မှတ်နဲ့ အုပ်စု ဒုတိယ

နေရာမှာ ရပ်တည်နေပါတယ်။ ဂရိတို့ဟာ တိုက်စစ်ရော ခံစစ်ပါ ကောင်းမွန်နေပြီး ဟန်ချက်လည်း ညီအောင်ကစားနိုင်ကြပါတယ်။ ဘော့စနီးယားတို့ကလည်း ငါးပွဲကစားပြီးချိန်မှာ အမှတ်ရရှိနေတာမို့ တိုက်စစ်ပိုင်းမှာ ဂရိတို့ထက် ပိုအားသာချက်ရှိနေပါတယ်။ နှစ်သင်းစလုံးကစားအား တူညီနေတာမို့ ပထမအကျော့ပွဲစဉ်မှာ တစ်ဂိုးစီသရေပွဲဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ဘော့စနီးယားတို့ အိမ်ကွင်းဖြစ်တာမို့ အိမ်ရှင်တို့ နိုင်ပွဲဖြစ်သွားပါလိမ့်မယ်။ ။

မိုးမြင့်လင်းလက်



## ချယ်လ်ဆီးနောက်တန်းကို ရောက်လာနိုင်တဲ့ ဒန်နီရဲလ်အဲလ်ဗတ်

ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ တောင့်တင်းတဲ့ ခံစစ်ကိုတည်ဆောက်နိုင်ဖို့ ဂျူဗင်တပ်စ် နောက်တန်းကစားသမား ဒန်နီရဲလ်အဲလ်ဗတ်ကို ခေါ်ယူသွားဖွယ်ရှိနေပါတယ်။ နောက်တန်းကစားသမား ဒန်နီရဲလ်အဲလ်ဗတ်ဟာ ဂျူဗင်တပ်စ်မှာ ဆက်ရှိဖို့ မသေမချာဖြစ်နေပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒန်နီရဲလ်အဲလ်ဗတ်ဟာ ဂျူဗင်တပ်စ်အသင်းမှာ နောက်တန်းအတွက် အဓိကထားရတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူဟာ ဂျူဗင်တပ်စ်နဲ့ ပထမဆုံးရာသီမှာပဲ ဖလားနှစ်လုံး ဆွတ်ခူးပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ မန်စီးတီးနဲ့ စပါးအသင်းတို့ကလည်း အဲလ်ဗတ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ ချယ်ဆီးနည်းပြ ကွန်တီကတော့ အဲလ်ဗတ်ကို အရခေါ်ယူသွားဖွယ်ရှိနေပါတယ်။ အဲလ်ဗတ်ဟာ လက်ရှိ ဂျူဗင်တပ်စ်နဲ့ ၁၂ လတာ စာချုပ်သက်တမ်းကျန်ရှိပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာတော့ ချယ်လ်ဆီးနောက်တန်းအတွက် အဲလ်ဗတ် ရောက်ရှိလာနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

## အာဆင်နယ်မှ ထွက်ခွာဖို့ အသင့်ရှိနေတဲ့ ဆန်ချက်ဇ်

အာဆင်နယ်အသင်းရဲ့ အားထားရတဲ့ အမာခံတိုက်စစ်မှူး အဲလက်ဇ်ဆန်ချက်ဇ်ဟာ ပရီမီယာလိဂ်ပြိုင်ဘက်အသင်းတွေဆီကို ပြောင်းရွှေ့ဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။ ချယ်လ်ဆီး သို့မဟုတ် မန်စီးတီးအသင်းကို ပြောင်းရွှေ့နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ သို့သော်လည်း ဆန်ချက်ဇ်နဲ့ မီဆွပ်အိုဇေးလ်တို့ဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်ရှိနေသေးတဲ့အတွက် အာဆင်နယ်အသင်းမှာပဲ ဆက်လက်ရှိနေနိုင်သေးတယ်လို့ နည်းပြ အာစင်ဝင်းဂါးက ပြောဆိုလိုက်ပါတယ်။ နည်းပြဝင်းဂါးကတော့ ဆန်ချက်ဇ်နဲ့ အိုဇေးလ်တို့ကို ရောင်းချတာထက် ထပ်မံစာချုပ် သက်တမ်းတိုးဖို့ လိုလားလျက်ရှိပါတယ်။ ဆန်ချက်ဇ်ကတော့ အခြားအသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ ဆန်ချက်ဇ်ဟာ အာဆင်နယ်အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ဂျူဗင်တပ်စ်တို့ကလည်း ဆန်ချက်ဇ်ကို အလိုရှိနေပါတယ်။ သို့ပေမယ့် အာဆင်နယ်က ဆန်ချက်ဇ်ကို ပရီမီယာလိဂ် ကလပ်တစ်ခုကိုပဲ ရောင်းချဖွယ်ရှိနေပါတယ်။ ဆန်ချက်ဇ်က တစ်ပတ်လုပ်ခလစာ ပေါင် ၃၀၀၀၀၀ လောက် အလိုရှိနေပါတယ်။ ဒါကို ချယ်လ်ဆီးနဲ့ မန်စီးတီးကပဲ ပေးနိုင်မှာဖြစ်ပါတယ်။



## ရီးရဲမက်ဒရစ် ပစ်မှတ်ထားနေတဲ့ မန်ယူဂိုးသမား ဒီဂီယာ

ရီးရဲမက်ဒရစ်က မန်ယူဂိုးသမား ဒီဂီယာကို ခေါ်ယူဖို့ဆန္ဒရှိနေပါတယ်။ လာမယ့် သီတင်းပတ်မှာ မန်ယူနဲ့ ရီးရဲမက်ဒရစ် တာဝန်ရှိသူတွေ ဆွေးနွေးဖွယ်ရှိပါတယ်။ ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းကလည်း အလိုရှိနေတာပါ။ ပြင်သစ်နိုင်ငံသား နည်းပြ ဇီဒန်းအနေနဲ့ ချန်ပီယံလိဂ် ဖလားကိုရယူနိုင်ခဲ့မယ်ဆိုရင် ဒီဂီယာကို ခေါ်ယူရေးဟာ သူ့ရဲ့ပထမဆုံးဦးစားပေးအလုပ်ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ စပိန်ကလပ် ရီးရဲမက်ဒရစ်ကတော့ ဒီဂီယာကို ခေါ်ယူလို့ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခြင်းမရှိသေးပါဘူး။ ဒီဂီယာဟာ မန်ယူနဲ့ ၂၀၁၉ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ မန်ယူကတော့ ထပ်မံစာချုပ်ဖွယ်ရှိနေပါတယ်။ ဒီအတောအတွင်း မန်စီးတီးကလည်း ဘင်ဖီကာဂိုးသမား အီဒါဆင်ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ မန်ယူနဲ့ မန်စီးတီးတို့ဟာ မြို့ခံပြိုင်ဘက်တွေဖြစ်လို့ ဂိုးသမားတွေကိုလည်း အပြိုင်ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။ လောလောဆယ်မှာတော့ ရီးရဲမက်ဒရစ်က ဒီဂီယာကို ပေါင်သန်း ၇၀ နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။ ဂီလာနပ်ဗက်ဇ်ကတော့ လောလောဆယ် ရီးရဲမက်ဒရစ်ရဲ့ နံပါတ်တစ်ကတော့ ဖြစ်နေပါတယ်။

ကောင်းမြတ်သူ - စုစည်းသည်။

# ဆောက်လုပ်ရေးဘဏ်တွင် အိမ်ရာဝယ်ယူရန် ငွေစုသူ ၁၆၀၀၀ ခန့် ရှိလာ

**ရန်ကုန် ဇွန် ၅**  
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောက်လုပ်နေသည့် တန်ဖိုးနည်းတိုက်ခန်းများကို ဝယ်ယူရန်အတွက် ဆောက်လုပ်ရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ထားသူ ၁၆၀၀၀ ခန့် ရှိလာပြီဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်-CHD Bank မှ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ဆောက်လုပ်ရေးဘဏ်တို့ပူးပေါင်းကာ အရစ်ကျ စနစ်ဖြင့် ရောင်းချနေသည့် ယူဇနဥယျာဉ်မြို့တော်အနီးနှင့် လှိုင်သာယာမြို့နယ်တို့တွင်ရှိသည့် ကျပ်သိန်း ၁၀၀ ဝန်းကျင်ရှိ တန်ဖိုးနည်းတိုက်ခန်းများ ဝယ်ယူခွင့်နှင့် သန့်လျင်မြို့နယ်တွင် ဆက်လက်ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူခွင့်အတွက် အဆိုပါ အိမ်ရာစုဆောင်းငွေစာရင်းကို လာရောက်ဖွင့်လှစ်ကြခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ပါက ငွေကျပ်တစ်သောင်းဖြင့် စတင်ဖွင့်လှစ်နိုင်ပြီး တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူခွင့်ရရန်အတွက် စုဆောင်းငွေမှာ အိမ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပြည့်ရမည်ဖြစ်ကြောင်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တန်ဖိုးနည်းတိုက်ခန်းများ ရောင်းချရန်ရှိလာပါက ငွေစာရင်းဖွင့်လှစ်ထားသူများထဲမှ တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း စုဆောင်းထားပြီးသူများကို စီနီယာစဉ်အလိုက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ မားကတ်တင်းဌာန လက်ထောက်မန်နေဂျာ ဦးဟိန်းဝေနိုင်ကပြောသည်။

“လက်ရှိမှာ အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်ထားတဲ့သူ

၁၆၀၀၀ လောက် ရှိနေပါပြီ။ တန်ဖိုးနည်းတိုက်ခန်းတွေကို ဝယ်ယူချင်တဲ့သူတွေအတွက် ဘာတွေလိုအပ်တယ်၊ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ ဆောက်လုပ်ရေးဘဏ်ခွဲတွေမှာ စုံစမ်းလို့ရပါတယ်။ နောက်ပြီးတော့ ဇွန် ၂၃ ရက်မှာ House.com.mm နဲ့ CHDB တို့ ပူးပေါင်းကျင်းပမယ့် အိမ်ခြံမြေနဲ့ အသုံးအဆောင်ပစ္စည်းပြပွဲမှာလည်း လာရောက်မေးမြန်းစုံစမ်းလို့ ရပါတယ်။ တစ်ခါတည်း ငွေစာရင်းဖွင့်သွားလိုလည်း ရပါတယ်” ဟု ဦးဟိန်းဝေနိုင်က ပြောသည်။

အိမ်ရာစုဆောင်း ငွေစာရင်းဖွင့်လှစ်ထားသူ ၁၆၀၀၀ ဝန်းကျင်ထဲမှ ဆောက်လုပ်ရေးဘဏ်အနေဖြင့် တန်ဖိုးနည်းတိုက်ခန်းဝယ်ယူသူ ၆၀၀ ကျော်ကို ချေးငွေထုတ်ချေးပြီး ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ မားကတ်တင်းဌာန လက်ထောက်မန်နေဂျာ ဦးဟိန်းဝေနိုင်က ပြောသည်။

“နောက်ထပ် အိုးအိမ်ဘက်ကလည်း နောက်လပိုင်းအတွင်းမှာ ထပ်ပြီး တန်ဖိုးနည်းအိမ်ရာတွေ ရောင်းပေးဦးမယ်။ အဲဒီအခါကျရင် ဆောက်လုပ်ရေးဘဏ်က ဝယ်ယူခွင့်ရသူတွေကို ချေးပေးမှာပါ” ဟု ၎င်းက ပြောသည်။

ချေးငွေရရှိသူများမှာ ရွှေလင်းပန်းတန်ဖိုးနည်းအိမ်ရာ၊ ယူဇနတန်ဖိုးနည်းအိမ်ရာ၊ ကနောင်မင်းသာကြီးအိမ်ရာနှင့် မန္တလေးမြရည်နန္ဒာအိမ်ရာတို့မှ တန်ဖိုးနည်းတိုက်ခန်းဝယ်ယူခွင့် ရရှိသူများဖြစ်ကြောင်း သိရသည်။ ချေးငွေရရရှိသူ ၆၀၀ ကျော်တွင် ရန်ကုန်မှ ၅၉၀ နှင့် မန္တလေးမှ ၆၀ တို့ဖြစ်သည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရေးဘဏ်၏ လုပ်ဆောင်မှုများကို House.com.mm ၏ မန်နေဂျင်း ဒါရိုက်တာ မစ္စတာ နီတက်ရှိခါဝယ်က “အားလုံးအတွက် အိမ်ရာ



ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်နေသည့် တန်ဖိုးနည်းတိုက်ခန်းများကိုတွေ့ရစဉ်

ဖန်တီးပေးဖို့က အစိုးရအတွက် အရေးကြီးတဲ့ လုပ်ဆောင်ရမယ့် အချက်တစ်ချက်ပါ။ အခုလည်း အစိုးရက ဒီအိမ်ရာလိုအပ်ချက်အတွက် တန်ဖိုးနည်းအိမ်ရာတွေ ဆောက်နေပါတယ်။ ဆောက်လုပ်ရေးဘဏ်-CHDB Bank ကလည်း ဝယ်မယ့်သူရော၊ ဆောက်မယ့်သူတွေအတွက်ပါ လိုအပ်တဲ့ ငွေကြေးအကူအညီရဖို့ Stakeholder တွေနဲ့ပေါင်းပြီး ညှိနှိုင်းလုပ်ဆောင်နေပါတယ်။ ဒါမှလည်း နိုင်ငံတွင်းက ပြည်သူတွေ ပိုပြီးတော့ အိမ်ရာဝယ်ယူဖို့ တတ်နိုင်လာမှာပါ” ဟု သုံးသပ်

ပြောသည်။

House.com.mm နှင့် ဆောက်လုပ်ရေးဘဏ်တို့ ပူးပေါင်းပြီး ဇွန် ၂၃ ရက်မှ ၂၅ ရက်အထိ ၂၀၁၇ အိမ်ခြံမြေနှင့် အသုံးအဆောင်ပြပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါပြပွဲတွင် ဆောက်လုပ်ရေးဘဏ်က ၎င်းတို့၏ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-မေဦးမိုး၊ ဓာတ်ပုံ- နေလင်းထက်

## တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ဆေးဝါးကုသပေး

**ကနီ ဇွန် ၅**  
အမှတ်(၄)တပ်မတော်ဆေးရုံ ခုတင်(၃၀၀)ဆုံ ဆေးရုံမှ ဆေးရုံအုပ်ကြီး ဗိုလ်မှူးကြီးကျော်စိုး ဦးစီးသော တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ဝင်များက

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိုးကောင်းကျေးရွာအုပ်စုအတွင်းမှ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးဝါးကုသမှုများ ဇွန် ၃ ရက်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



အဆိုပါ ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် မိုးကောင်းကျေးရွာအုပ်စုအတွင်းမှ ပြည်သူများအား မျက်စိ၊ နား၊ နှာခေါင်း၊ သွား၊ အရိုးအကြောနှင့် အထွေထွေရောဂါ၊ အသေးစားခွဲစိတ်မှုများ စသည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ သွားရောဂါလူနာ ၂၆ ဦး၊ မျက်စိရောဂါ ၇၇ ဦး၊ အရိုးအကြော ၁၅၂ ဦး၊ နားနှာခေါင်းရောဂါ ၄၃ ဦး၊ ကလေး ၃၇ ဦး၊ OG ၂၀၊ အထွေထွေရောဂါဝေဒနာရှင် ၁၈၇ ဦးနှင့် အသေးစား ခွဲစိတ်လူနာခုနစ်ဦး၊ စုစုပေါင်းလူနာ ၅၄၉ ဦးအား ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကွင်းဆင်းဆေးဝါးကုသပေးမှုကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့က လာရောက်ကြည့်ရှုအားပေးခဲ့ပြီး တိုင်းမှူးနှင့်အဖွဲ့သည် ကနီမြို့နယ် မိုးကောင်း စံပြကျေးရွာ တိုက်နယ်ဆေးရုံတည်ဆောက်ရန် မြေနေရာကို ကွင်းဆင်းကြည့်ရှုကာ ဆက်လက်၍ မိုးကောင်းကျေးရွာ မဟာသုဒ္ဓိတာရာမဗေဓိကျောင်းတိုက် ဆရာတော်အား သင်္ကန်းနှင့်ဝတ္ထုဋ္ဌေးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ **သန်းဌေးအောင်(ကနီ)**

## ချောင်းကမ်းပါး မြေထိန်းနံရံ တည်ဆောက်ပြီး၍ ရွာလုံးကျွတ်ပြောင်းရွှေ့ရမည့်အခြေအနေမှ ကင်းလွတ်

**ကလေး ဇွန် ၅**  
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် မြောက်စည်းကျေးရွာသည် မဏိပူရ်မြစ် (ခေါ်)နန်းကသဲချောင်းကမ်းပါးဘေးတွင် တည်ရှိပြီး မိုးရာသီရောက်တိုင်း ကျေးရွာအနီးချောင်းကမ်းပါးမှာ ရေတိုက်စားခြင်းကြောင့် နှစ်စဉ်နှစ်တိုင်း ပြိုကျလျက်ရှိ၍ ရွာလုံးကျွတ်ပြောင်းရွှေ့ရမည့်အခြေအနေသို့ ရောက်ရှိခဲ့သော်လည်း ယခုနှစ်တွင် ထိုချောင်းကမ်းပါး၌ သံခြင်းအခြေပြု ကျောက်စီမြေထိန်းနံရံ တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်၍ ရွာလုံးကျွတ်ပြောင်းရွှေ့ရမည့် အခြေအနေမှ ကင်းလွတ်သွားကြပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သံခြင်းအခြေပြု ကျောက်စီမြေထိန်းနံရံကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၃၉ သန်း အကုန်အကျ

ခံ၍ နိုင်လင်းကျော်ကုမ္ပဏီလီမိတက်က တာဝန်ယူကာ အလျား ပေ ၈၄၀ နှင့် အမြင့်ဆုံးနေရာတွင် ၉ ပေအထိ ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက စတင် တည်ဆောက်ခဲ့ကာ မေလလယ်ပိုင်းတွင် လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီးခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းဆောင်ရွက်

ပြီးစီးနေမှုများကို ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဝေလွင် ဖြိုးတို့က ဇွန် ၃ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကျောက်စီမြေထိန်းနံရံ တည်ဆောက်ပြီးစီးမှုကြောင့် မြောက်စည်း

ကျေးရွာနေ အိမ်ခြေ ၄၀၀ နီးပါးမှ လူဦးရေ ၁၆၀၀ ကျော်အနေဖြင့် ချောင်းရေတိုက်စား၍ ကမ်းပါးပြိုကျကာ ရွှေ့ပြောင်းရမည့်အရေးကို စိုးရိမ်ပူပန်ရန် မလိုတော့ဘဲ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ကြပြီဖြစ်ကြောင်း သိရသည်။ **လျှူနိုင်**



## သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲကျင်းပ

**မိုင်းဖြတ် ဇွန် ၅**  
ရမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်အတွင်းမှ ပြည်သူများ သဘာဝဘေးအန္တရာယ်များအကြောင်းကို သိရှိကာ သဘာဝဘေးကြုံတွေ့ပါက ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန်အတွက် အသိပညာပေးဟောပြောပွဲများကို ဝမ်ဟေ့ရပ်ကွက် ဘုန်းတော်ကြီးကျောင်းနှင့် ဟိုနား(စောမွန်)ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတို့၌ ဇွန် ၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲများကို မိုင်းဖြတ်မြို့နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှူး ဒေါ်အေးငြိမ်းစံနှင့် ဝန်ထမ်းများက ကွင်းဆင်းပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ယခု အချိန်ကာလများတွင် ရာသီဥတုဖောက်ပြန်တတ်သဖြင့် ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ပါက အသက် အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားနိုင်စေရန် ဟောပြောပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်များနှင့် လိုက်နာမှတ်သားစရာများ၊ သိကောင်းစရာများကို ဒေသခံပြည်သူများအား ရှင်းလင်းဟောပြောခဲ့ပြီး ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ရှစ်မျိုး ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)

## ရထားလမ်းကူးနေရာများတွင် မောင်းတံဂိတ်များနှင့် အမှတ်အသားဆိုင်းဘုတ်များ စိုက်ထူမည်

**မိုးညှင်း ဇွန် ၅**  
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ ရထားလမ်းကူးနေရာများတွင် မော်တော်ယာဉ်များနှင့် ဒေသခံပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် မောင်းတံဂိတ်များနှင့် အမှတ်အသားဆိုင်းဘုတ်များကို စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်အတွင်းရှိ နန်းစီးအောင်နှင့် မြိုင်သာယာကျေးရွာ သံလမ်းကူး၊ မော်ဟန်ကျေးရွာ စည်ပင်သာယာရေး သံလမ်းကူး၊ မိုးညှင်းမြို့အုတ်ကျင်းရပ်ကွက်နှင့် စက်ကုန်းရပ်ကွက်ကြားရှိ သံလမ်းကူးနှင့် မိုးညှင်းမြို့အထွတ်မြို့ရောင်လမ်းရှိ သံလမ်းကူးစုစုပေါင်း လေးနေရာတွင် မောင်တံဂိတ်လေးခုကို တပ်ဆင်ပြီး ဝန်ထမ်း(ဂိတ်စောင့်)များ နေရာချထားပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ဂိတ်စောင့်ဝန်ထမ်းလေးဦးကို မြန်မာ့မီးရထားက တာဝန်ယူခန့်ထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မိုးညှင်းမြို့နယ်အတွင်း နန်စီးအောင်ဘူတာမှ နန်းခွင်ဘူတာကြား ရထားသံလမ်းတစ်လျှောက်နှင့် လမ်းဘေးနေရာများတွင် ပြည်သူများ အန္တရာယ်ကင်းရှင်းရေးအတွက် ရပ်ကြည့်သွား သတိပေးဆိုင်းဘုတ် ၁၄ ခုတို့ကိုလည်း စိုက်ထူသွားမည်ဖြစ်ကြောင်း၊ အဆိုပါ သံလမ်းကူးမောင်းတံဂိတ် တည်ဆောက်ခြင်းနှင့် အမှတ်အသားဆိုင်းဘုတ်များ စိုက်ထူခြင်းအတွက် ကုန်ကျငွေများကို လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က ပူးပေါင်းအကူအညီပေး၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

(၀၆၇)

## ဒီမော့ဆိုမြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများအား ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဒီမော့ဆို ဇွန် ၅

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်အတွင်း ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအဆောက်အအုံများအပါအဝင် လိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို့နှင့် တာဝန်ရှိသူများက ဇွန် ၃ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒီမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုပြီး ဆရာ ဆရာမများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ကျောင်း၏ လိုအပ်ချက်များဖြည့်ဆည်းရေး၊ ကျောင်းသန့်ရှင်းသာယာလှပရေး၊ ကျောင်းဆောင်သစ်လွှဲပြောင်းလက်ခံမှုများ စနစ်တကျဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပူးဖားကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းဝင်းတံခါးပြုပြင်ရန် ထောက်ပံ့ငွေ ကျပ်ငါးသိန်း၊ ဆီလီဒွန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းဝင်း တံခါးပြုပြင်ရန် ထောက်ပံ့ငွေ ကျပ်ငါးသိန်း၊ ဟန်သောခူကျေးရွာ အခြေခံပညာမူလတန်းကျောင်း အိမ်သာဆောက်လုပ်ရန်အတွက် ထောက်ပံ့ငွေ ကျပ်ခြောက်သိန်း၊ ဒေါကမီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းအတွက် လျှပ်စစ်မီးသွယ်တန်းနိုင်ရန်အတွက် ထောက်ပံ့ငွေ ကျပ်နှစ်သိန်း၊ ဆောင်ဒူရွာသစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ၏ လိုအပ်ချက်များ ဖြည့်စွက်နိုင်ရန်အတွက် ထောက်ပံ့ငွေ ကျပ်သုံးသိန်း၊ ဆရာ ဆရာမများအတွက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နိုင်ရန် ထောက်ပံ့ငွေ ကျပ်ငါးသိန်းတို့ကိုလည်း ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ခဲ့ကြောင်း သိရသည်။

(ပြည်နယ် ပြန်/ဆက်)

## သဘာဝဘေး ပြန်လည်ထူထောင်ရေးစီမံကိန်းအတွက် ပြည်သူများနှင့်တွေ့ဆုံ၍ အကြံဉာဏ်ရယူဆွေးနွေး

ဟင်္သာတ ဇွန် ၅

ကမ္ဘာ့ဘဏ်၏အကူအညီဖြင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်မည့် သဘာဝဘေး အရေးပေါ်ပြန်လည်ထူထောင်ရေးစီမံကိန်းတွင် ပါဝင်သော ဆိပ်သာ-ကြွက်ကျွန်းလမ်းနှင့် ပတ်သက်၍ အကြံဉာဏ်ရယူဆွေးနွေးပွဲကို မေလနောက်ဆုံးပတ်က ပေါက်တောကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်တို့က အမှာစကားပြောကြားပြီး ဟင်္သာတခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးတို့က ကမ္ဘာ့ဘဏ်အကူအညီဖြင့် ပထမ(၁၈)လအတွင်း ဆောင်ရွက်မည့် သဘာဝဘေး အရေးပေါ်ပြန်လည်ထူထောင်ရေးစီမံကိန်း ဆိပ်သာ-ကြွက်ကျွန်းလမ်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးကာ လမ်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ဦးစီးမှုများကလည်း ကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ထို့နောက် အဆိုပါလမ်းပိုင်းအတွင်းရှိ ကျေးရွာအုပ်စု သုံးစုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လမ်းကော်မတီများ၊ ဒေသခံစိတ်ဝင်စားသူပြည်သူများကလည်း သိလိုသည်များနှင့် ဆောင်ရွက်မည့်အစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ကျော်ကျော်(ပြန်/ဆက်)

## မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဇွန် ၅

မြစ်ကြီးနားမြို့၌ မြို့ပေါ်ရပ်ကွက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်တွင်းလမ်းများဆောင်ရွက်နေမှု အပါအဝင် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇွန် ၃ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဦးစွာ ဝန်းသိုကျောင်းတိုက်သို့သွားရောက်၍ ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရန်အတွက် ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်၍ စည်ပင်နှင့် ပြည်သူ့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လယ်ကုန်းရပ်ကွက် နယ်မြေ (၁၄)အတွင်း ကတ္တရာလမ်းခင်းနေ့မှ၊ စည်ပင်သာယာဈေးအတွင်း ဈေးခေါင်းရုံးတည်ဆောက်နေမှုနှင့် ဧရာဦးပန်းခြံအတွင်း ကျောက်စီရေထိန်းနံရံနှင့် မြေယာရှင်းပြုပြင်မှု၊ နားနေဆောင်များ ဆောင်ရွက်နေမှုတို့နှင့် တပ်ကုန်းရပ်ကွက်အတွင်းရှိ ရာဒါကောင်း(A)လမ်းကို စည်ပင်နှင့် ပြည်သူ့ပူးပေါင်း၍ ကတ္တရာခင်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဒုကထောင်ရပ်ကွက် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၌ ရပ်မိ/ရပ်ဇမ္ဗု၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းဆရာ/ဆရာမများနှင့် တွေ့ဆုံပြီး အဆိုပါကျောင်းဝင်းအတွင်း လျှပ်စစ်မီးလုံလောက်စွာ အသုံးပြုနိုင်ရေး



အတွက် မီတာချထားပေးရန်၊ သောက်သုံးရေရရှိရေးအတွက် ရေပိုက်လိုင်းသွယ်တန်းပေးရန်နှင့် ကျောင်းအဝင်လမ်းကို ကတ္တရာခင်းပေးနိုင်ရေးအပါအဝင် ကျောင်းအတွက်လိုအပ်ချက်များနှင့် ဒုကထောင်ရပ်ကွက်အတွက် လိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပေးအပ်ခဲ့သည်။

(ပြည်နယ် ပြန်/ဆက်)

## မြို့အဝင်လမ်းဘေးတွင် အရိပ်ရသစ်ပင်များကို ပရဟိတလူငယ်များ စုပေါင်းစိုက်ပျိုး



မြင်းခြံ ဇွန် ၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့သည် အပူပိုင်းဒေသတွင် ပါဝင်သောကြောင့် နွေရာသီတွင် အပူဒဏ်ကို ပြင်းထန်စွာ ခံစားရသောမြို့ဖြစ်ရာ အပူဒဏ်မှ သက်သာစေရန်အတွက် မြို့အဝင် မြင်းခြံ-မန္တလေး ကားလမ်းဘေးတစ်လျှောက်၌ အရိပ်ရသစ်ပင်များကို အမှတ်(၆)

လူငယ်များပရဟိတအဖွဲ့က ဇွန် ၂ ရက် နံနက်ပိုင်းက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြင်းခြံမြို့အဝင် မြင်းခြံ-မန္တလေး ကားလမ်းဘေး ၆/ယာ၌ အရိပ်ရသစ်ပင်များ ဖြစ်သော မန်ကျည်းပင်၊ တမာပင်၊ မဲဇလီပင်၊ ကုက္ကိုပင်၊ ယင်းမာပင်၊ ညောင်ပင် အစရှိသည့် အပင်ပေါင်း ၁၃၀၀ ခန့်ကို

အမှတ်(၆)ရပ်ကွက် ပရဟိတလူငယ်များက လူ့အင်အား ၅၀ ခန့်ဖြင့် လာရောက် စိုက်ပျိုးခဲ့ကြခြင်းဖြစ်ပြီး ထိုသို့ အရိပ်ရသစ်ပင်များ စိုက်ပျိုးရာတွင် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ဦးနေလင်းနှင့်အဖွဲ့ကလည်း သစ်ပင်များ ရှင်သန်ရေးအတွက် လိုအပ်သော ကျင်းအတိမ်အနက်၊ လမ်းမကြီးနှင့် ခွာစိုက်

ရမည့် အကွာအဝေး၊ တစ်ပင်နှင့်တစ်ပင် ခွာစိုက်ရမည့် အကွာအဝေး စသည်တို့ကို ကူညီတိုင်းတာပေးခဲ့သည်။ ထို့အပြင် လိုအပ်သော သစ်ပင်ပျိုးပင်များကိုလည်း မြို့နယ်သစ်တောဦးစီးဌာနမှပင် ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

အမှတ်(၆)ရပ်ကွက် ပရဟိတလူငယ်အဖွဲ့အနေဖြင့် မြင်းခြံမြို့၌ အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်းကို ၂၀၁၀ ခုနှစ်မှပင် စတင်ဆောင်ရွက်ခဲ့ကြပြီး ထိုစဉ်က ကျောင်းများ၊ အိမ်များတွင်သာ သွားရောက်စိုက်ပျိုးခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ လမ်းဘေးဝဲယာတွင် စိုက်ပျိုးခြင်းမှာ အဖွဲ့အနေဖြင့် ပထမဆုံးအကြိမ် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း မြင်းခြံမြို့ အဝင်လမ်းများဖြစ်သော တောင်သာမြို့ လမ်းတစ်လျှောက်တွင်လည်းကောင်း၊ ပုဂံ-ညောင်ဦးလမ်းတစ်လျှောက်တွင်လည်းကောင်း အပင်များ သွားရောက်စိုက်ပျိုးသွားမည် ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးသောသစ်ပင်များ ရှင်သန်အောင်လည်း ရေလောင်းခြင်း၊ ပြုစုခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မင်းနိုင်(မြင်းခြံ)

## ကျောင်းဆောင်သစ်ဆောက်လုပ်ရန် မတည်ငွေနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်း

တပ်ကုန်း ဇွန် ၅

နေပြည်တော် တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက် မဟာဗောဓိကျောင်းတိုက်အတွင်းရှိ မဟာဗောဓိ(အခမဲ့)ပရဟိတစာသင်ပိုင်းအတွက် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အလင်း

ရောင် ပရဟိတအဖွဲ့မှ မတည်အလှူငွေ ပေးအပ်ပွဲကို ဇွန် ၃ ရက်က ကျင်းပခဲ့ပြီး စာသင်ပိုင်းရှိ ကျောင်းသား ကျောင်းသူများကိုလည်း စာရေးကိရိယာများ လှူဒါန်းခဲ့ကြောင်း သိရသည်။

အလှူငွေပေးအပ်ပွဲတွင် အလင်း

ရောင် ပရဟိတအဖွဲ့မှ အသင်းသူ အသင်းသားများက အလျား ပေ ၃၀၊ အနံ ပေ ၂၀ ရှိ စာသင်ဆောင်သစ် ဆောက်လုပ်ရန် မတည်အလှူငွေ ကျပ် ၁၅ သိန်းကိုလည်းကောင်း၊ ပရဟိတစာသင်ပိုင်းမှ ကျောင်းသား ကျောင်းသူ

၃၅၀ အတွက် ဗလာစာအုပ် ငါးအုပ်၊ ဘောပင် နှစ်ချောင်းစီကိုလည်းကောင်း ပေးအပ်လှူဒါန်းကြကာ မဟာဗောဓိ(အခမဲ့) ပရဟိတစာသင်ပိုင်း ဦးစီးနာယကဆရာတော်က ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

ယင်း(အခမဲ့)စာသင်ပိုင်း၌ ပြီးခဲ့သော ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသားကျောင်းသူ ၅၀ ကို ပညာသင်ကြားပေးနိုင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၄၅ ဦး၊ နဝမတန်းကျောင်းသား ကျောင်းသူ ၄၇ ဦးတို့အပါအဝင် အတန်းအလိုက် ကျောင်းသား ကျောင်းသူပေါင်း ၃၅၀ လာရောက် ပညာသင်ကြားလျက်ရှိကာ ယခုကျောင်းဆောင်သစ်အတွက် မတည်အလှူငွေ ပေးအပ်ခြင်းသည် အလင်းရောင်ပရဟိတအဖွဲ့၏ (၃၃)ကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်(တပ်ကုန်း)



## ဘိန်းအစားထိုး နှစ်ချင်းသီးနှံများ

## ဒေသခံတောင်သူများထံ ပေးအပ်

နောင်တရား ဇွန် ၅

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့၌ ၂၀၁၇-၂၀၁၈ ခုနှစ် စိုက်ပျိုးရာသီတွင် ဘိန်းအစားထိုးသီးနှံအဖြစ် နှစ်ချင်း မိုးစပါးများ စိုက်ပျိုးနိုင်ရန်အတွက် ဒေသခံတောင်သူများအား နယူးဇီရာ(၁) အရည်အသွေးကောင်း အထူးအထွက်တိုး စပ်မျိုးစပါးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဇွန် ၃ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည့် စပါးမျိုးများ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြဝင်းက ဒေသအတွင်း ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးခြင်းအပါအဝင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ပြည်သူလူထုနှင့် ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ကြရေး ရှင်းလင်းပြောကြားကာ နောင်တရားမြို့စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းညွန့်က အရည်အသွေးကောင်း အထူးအထွက်တိုး စပ်မျိုးစပါးမျိုးစေ့များ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှူးက အစေ့ထုတ်ပြောင်း ၁၂၅ ကီလိုနှင့် စပ်မျိုးစပါးမျိုးစေ့ ကီလို ၇၀၀ တို့ကို မွေးပြင်ကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စု၊ ပေါအင်ကျေးရွာအုပ်စုနှင့် လွယ်မောကျေးရွာအုပ်စုများမှ ဒေသခံတောင်သူ ၄၅ ဦးထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)



# FAMOUS TRAVELLER EXPRESS ၏ ခရီးစဉ်ပြေးဆွဲခြင်း (၆) လပြည့် အထိမ်းအမှတ် ကျေးဇူးတင်လွှာ

(၆.၁၂.၂၀၁၆) မှ (၆.၆.၂၀၁၇) အထိ (၆) လတာ ကာလအတွင်း FAMOUS TRAVELLER EXPRESS ယာဉ်လှိုင်းအား ယုံကြည်နွေးထွေးစွာ အားပေးခဲ့ကြသော အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘပြည်သူများအား ကျေးဇူးအထူးတင်ရှိကြောင်းနှင့် FAMOUS TRAVELLER EXPRESS ၏ ပြေးဆွဲလျက်ရှိသော ယာဉ်လှိုင်းများရှိ SCANIA ကားများကို အခက်အခဲမရှိ၊ သက်တောင့်သက်သာ၊ လုံခြုံစိတ်ချစွာဖြင့် ခရီးစဉ်များအား အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကားများ၏ ကြံ့ခိုင်ရေးအတွက် အပက်ပက်မှ တာဝန်ယူဆောင်ရွက်ပေးခဲ့သော OCTAGON INTERNATIONAL SERVICE CO.,LTD မှ တာဝန်ရှိသူများအားလုံးနှင့် ခရီးသွားမိဘပြည်သူများ၏ INSURANCE ကို တာဝန်ယူပေးသော IKBZ မှ တာဝန်ရှိသူများအားလုံးကို FAMOUS TRAVELLER EXPRESS ယာဉ်လှိုင်းမှ (၆) လပြည့် အထိမ်းအမှတ် ကျေးဇူးအထူးတင်ရှိကြောင်းနှင့် ရှေ့ဆက်၍လည်း FAMOUS TRAVELLER ယာဉ်လှိုင်းအား ယုံကြည်နွေးထွေးစွာဖြင့် မေတ္တာရေ့ထား၍ ဆက်လက်အားပေးကြပါရန် FAMOUS TRAVELLER EXPRESS ယာဉ်လှိုင်းမှ မိတ်မန္တကပြုအပ်ပါသည်။



ဦးသန်းဇော်ဖြင့် (ဥက္ကဋ္ဌ) ၊ ဦးဇော်ဝင်း (ဒု-ဥက္ကဋ္ဌ)  
ဦးအေးနိုင် (မန်နေဂျင်းဒါရိုက်တာ) ၊ ဒေါ်ခန္ဓာစိုး (ဒါရိုက်တာ)  
FAMOUS TRAVELLER INTERNATIONAL CO.,LTD



# MAEX

MYANMAR AGRO EXCHANGE PUBLIC LTD.  
မြန်မာ အက်ဂရိုအိတ်(စ်) ချိန်း ပတ်ဘလစ် လီမိတက်



**တည်ငြိမ်တုံ့ ဘစ်သီးဝလံ၊ တင်းသီးတင်းစွာနှင့် ဝန်းစန့် အဆင့်မြင့် လက်ကားဈေးသစ်ကြီး**

Developed by  
ရန်ကုန်မြို့နယ် စည်စင်သာယာရေးကော်ပိုရေးရှင်းနှင့် မြန်မာ အက်ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ် လီမိတက် တို့မှ ရူးပေါင်းအကောင်အထည်ဖော် တည်ဆောက်ပါသည်။

## အစုရှယ်ယာ အလွှဲအပြောင်း ဝန်ဆောင်မှုကောင်တာ Share Transfer Service Counter(STC) ဖွင့်လှစ်မည့်ရက်အား ကြေညာခြင်း

Myanmar Agro Exchange Public Ltd.(MAEX) သည် အစုရှယ်ယာရှင်များ၏ အစုရှယ်ယာလွှဲပြောင်းခြင်း၊ ရောင်း/ဝယ်ခြင်းကိစ္စများအား ဆောင်ရွက်ပေးရန်အတွက် Myanmar Agro Exchange Public Ltd. – Share Transfer Service Counter (MAEX – STC) ကို အောက်ဖော်ပြပါ ကုမ္ပဏီရုံးခန်း၌ (၆.၆.၂၀၁၇) နေ့တွင် စတင် ဖွင့်လှစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

MAEX – STC အား စနေ၊ တနင်္ဂနွေနှင့် အများပြည်သူ ရုံးပိတ်ရက်များမှလွဲ၍ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉းဝဝ နာရီမှ နေ့လည် ၂းဝဝ နာရီအထိ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

အစုရှယ်ယာ ဝယ်ယူလိုသူများသည် နိုင်ငံသား စိစစ်ရေးကတ်(မိတ္တူ)ကို အစုရှယ်ယာ ဝယ်ယူလိုကြောင်း အဆိုပြုလွှာ ပုံစံနှင့်အတူ ပူးတွဲ တင်ပြရပါမည်။

အစုရှယ်ယာ ရောင်းချလိုသူများသည် Share Certificate (မူရင်း)အား ကုမ္ပဏီသို့အပ်နှံပြီး နိုင်ငံသား စိစစ်ရေးကတ် (မိတ္တူ)ကို အစုရှယ်ယာ ရောင်းချလိုကြောင်း အဆိုပြုလွှာ ပုံစံနှင့်အတူ ပူးတွဲတင်ပြရပါမည်။

အစုရှယ်ယာလွှဲပြောင်းခြင်း ကိစ္စရပ်များအား တည်ဆဲ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ ဆောင်ရွက်သကဲ့သို့ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

(၂.၆.၂၀၁၇) ရက်နေ့ Daily Eleven ၊ 7 Days Daily ၊ Myanmar Times နှင့် The Voice သတင်းစာများတွင် ဖော်ပြထားသော အစုရှယ်ယာ အလွှဲအပြောင်း ဝန်ဆောင်မှု ကောင်တာ Share Transfer Service Counter (STC) ဖွင့်လှစ်မည့်ရက် ကြေညာစာအား ဤကြေညာစာဖြင့် ပြင်ဆင်ဖတ်ရှုပေးပါရန် အသိပေးအပ်ပါသည်။

အစုရှယ်ယာရှင်များ၏ အစုရှယ်ယာ လွှဲပြောင်းခြင်း ကိစ္စများအား အသေးစိတ် သိရှိလိုပါက အောက်ပါ ကုမ္ပဏီလိပ်စာတွင် ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်။

**ဒါရိုက်တာအဖွဲ့**  
**မြန်မာအက်ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ် လီမိတက် (MAEX)**  
အခန်း (၀၄-၀၃)၊ ၄ လွှာ၊ ဘလောက် (အေ)၊ ဒဂုံစင်တာ (၁)၊ အမှတ် ၂၆၂-၂၆၄၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၁ - ၅၀၃၉၂၈ ၊ ၅၀၃၉၂၉

# CONGRATULATIONS!

## TO OUR GRADUATION CLASS OF 2017



မြန်မာနိုင်ငံပညာရေးနှင့်တင်ပို့မှုအတွက် ပုဂ္ဂလိကပညာရေးကဏ္ဍမှအောင်မြင်မှုအရှိဆုံး ကြိုးပမ်းမှုအဖြစ် ဂုဏ်ယူစွာ ကြေငြာအပ်ပါသည်။

**Business and Technology Education Council (UK) Level - 5 HND 2017 အတွက်  
VUC တွင် (Jan 2015) Intake မှ စတင် တက်ရောက်ပြီး အောင်မြင်သူများ**

### CONSTRUCTION & THE BUILT ENVIRONMENT (CIVIL ENGINEERING)

- 1 Pyae Sone Myo Swe
- 2 Hnin Htet Kyaw Zin
- 3 Khine Khine San
- 4 Si Thu Phyto
- 5 Zaw Lin Naing
- 6 Phone Htet
- 7 Su Lei Lei Htike
- 8 Eaint Thet Hmu
- 9 Nang Hnin Pwint
- 10 Min Thwin Oo
- 11 Shin Thant Oo
- 12 Htet Thinzar Naing
- 13 Htet Aung Hlaing
- 14 Hnin Wutt Yi
- 15 Wai Yan Htet Aung
- 16 Wai Phyto Aung
- 17 Hmoo Pyae Wadi Aung Myo Thant
- 18 Yamin Han
- 19 Hay Mar Myat Thu
- 20 Po Mo Htoo Aung
- 21 Thar Shwe Tun
- 22 Aye Myat Mon
- 23 Thi Han Zaw
- 24 Yaw Thet
- 25 Thein Htike Aung
- 26 Yoon Pwint Me Ko
- 27 Phyto Thandar Tint
- 28 Eaint Eaint Kyaw
- 29 Aung Thu Hein
- 30 Paing Soe Oo
- 31 Chit Myat Noe
- 32 Aka
- 33 Thet Ngone Phoo
- 34 Thiha Htut
- 35 Pann Ei Phyu
- 36 Min Sett Thaw
- 37 May Myat Thu
- 38 Thet Phoo Ngone
- 39 Vesta
- 40 Pwint Tharaphy Hlaing
- 41 Wai Yan Maung
- 42 Pyae Phyto Paing
- 43 Aye Yu Yu Han
- 44 Naing Lin Oo

- 45 Su Mon Thin
- 46 Arkar Min Khant
- 47 Khin Myat Noe Oo
- 48 Ye Min Lwin
- 49 Soe Yu Htet
- 50 Phue Ngon Thant Zin
- 51 Kyaw Swar Hein (2)
- 52 Ko Ko Naing
- 53 Kyaw Lin Htet
- 54 Zaw Wint Htet Naung
- 55 Kyaw Swe Oo
- 56 Nyein Nyein Myint
- 57 Aung Zaw Myint
- 58 Thet Tin Soe
- 59 Kyaw Zin Thant
- 60 Hein Htet Kyaw
- 61 Nan Myat Thwe Thiha
- 62 Mya Eindar Khin
- 63 Myo Thawdar Mon
- 64 Tin Kyaw Lin
- 65 Shine Htet Min
- 66 Soe Lin Naing
- 67 Thae Su Wai
- 68 Su Htet Lwin Maung
- 69 Cho Zin Win
- 70 Hsu Eindra Mon
- 71 No No Khin Zaw
- 72 Shine Arkar Htet
- 73 Htun Lin Kyaw
- 74 Paing Htet Ko
- 75 Paw Min Thein
- 76 Min Thu (1)
- 77 Htet Naing Htoo
- 78 Aung Wint Tun
- 79 Min Thu (2)
- 80 Ei Thet Mon
- 81 Zin Pwint Phyu
- 82 Pyae Su Htike
- 83 Ye Phyto Han
- 84 Yin Wai Aung
- 85 Zaw Naing Win
- 86 Win Htet Naing
- 87 Phyto Thu Ya Aung
- 88 Kaung Htet Thar
- 89 Hla Tun Aye
- 90 Khin Maung Htoo
- 91 Wai Yan Oo
- 92 Phyto Arkar Soe
- 93 Khun Zarni Aung

- 94 Thu Myat Naing
- 95 May Thet Khine
- 96 Khine Khine Thin
- 97 Nyi Nyi Lwin
- 98 Shin Thant Htin
- 99 Shin Hnaung Eain
- 100 Salai Ter Ye Kan
- 101 Eindra Oo
- 102 Sai Swan Seng Huk
- 103 Su Ye Win
- 104 Aung Pyae Phyto
- 105 Kaung Myat Thu
- 106 Nyi Nyi Zaw
- 107 Win Myo Kyaw
- 108 Poe Yee May Latt
- 109 Aye Eindray Min
- 110 Hnin Ou Wai
- 111 Pwint Myat Thu
- 112 Thae Nu Swe Zin
- 113 Hein Htet Oo
- 114 Wai Yan Kyaw
- 115 Han Tun Aung
- 116 Ingyin May
- 117 Moe Hein Htut
- 118 Khant Kyi Thar
- 119 Htet Wai Yan
- 120 Kyaw Myat Thin
- 121 Yi Mon Oo
- 122 Naing Htet Lin
- 123 Nyein Thu Thu Htun
- 124 Shine Mann Aung
- 125 Hsu Htet Linn
- 126 Aung Thurein Tun
- 127 Aye Aung Win
- 128 Hnin Thandar Aung
- 129 Naing Lin Thu

### ELECTRICAL & ELECTRONIC ENGINEERING

- 130 Kaung Htet Moe
- 131 Min Thiha Kyaw
- 132 Paing Min Thu
- 133 Soe Pyae Naing
- 134 Nanda
- 135 Kyi Phyu Myat Noe Maung
- 136 Moe Htet Thar
- 137 Min Hein Ko

### MECHANICAL ENGINEERING

- 138 Okkar Min
- 139 Htet Myat Min
- 140 Pyae Sone (1)
- 141 Pyi Thein Kyaw
- 142 Thiha Htut San
- 143 Pyae Phyto Hein
- 144 Kaung Hein Htet
- 145 Than Htike Aung
- 146 Win Ko Ko Hein
- 147 Aye Naing
- 148 Htoo Htoo
- 149 HtarHnin SeKhinLatt
- 150 Kaung Myat Min
- 151 Pyae Sone (2)
- 152 Kaung Si Thu
- 153 Phone Myat Soe
- 154 Zarni Htun
- 155 Myo Thu Aung
- 156 Pyae Swan Xhan
- 157 Pyae Mg Mg
- 158 Shine Lei Aung
- 159 Wai Yan Tun
- 160 Htet Lin Paing
- 161 Kaung Hla Htut
- 162 Kyaw Swar Hein
- 163 Hein Thiha Thu
- 164 Thiha Tun
- 165 Aung Thwin Oo
- 166 Tint Zaw Htet
- 167 Nyan Phyto Htet
- 168 So Pyay Htun
- 169 Phyto Thu Aung
- 170 Phone Pyae Soe
- 171 Zaya Phone Pyae
- 172 Aung Hein Htet
- 173 Htet Myat Tun
- 174 Aung Thu Ta
- 175 Sun Tun
- 176 Kyaw Zin Aung

မှတ်ချက်



ဖော်ပြပါ အောင်မြင်သူများသည် ၁၄.၆.၂၀၁၇ (ဗုဒ္ဓဟူးနေ့) နေ့လည် (၁၁:၀၀) တွင် Meliá Yangon Hotel တွင် ကျင်းပမည့် အောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် ဘွဲ့ယူရပါမည်။ ဘွဲ့နှင်းသဘင် အခမ်းအနားတက်ရောက်ရန်အတွက် ဇွန်လ (၉)ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းသားရေးရာဌာန MMB Campus - အမှတ် (၁၆၆)၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၁ ၃၈၃၁၃၂၊ ၃၈၃၁၃၃ ကို ဆက်သွယ်ရပါမည်။









ကျောင်းသူဆောင် ● ခြံအမှတ် (၁၅ A နှင့် B) စံရိပ်ပြင် (၅) လမ်း၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ကျောင်းသားဆောင် ● ခြံအမှတ် (၄) စံရိပ်ပြင် (၅) လမ်း၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊

အသုံးပြုသူများအား အသိပေးရန် အောက်ဖော်ပြပါအတိုင်း အသိပေးကြေညာပါသည်။

1. **Handphone** ပြုပြင်ဆင်သင်တန်း
2. အသံချဲ့ အီလက်ထရောနစ်သင်တန်းများ
3. **TV, DVD, EVD** စက်ပြင်သင်တန်း
4. ဂြိုဟ်တုစလောင်း ပြုပြင်တပ်ဆင်ခြင်း
5. အခြေခံလျှပ်စစ် နှင့် ဝါယာရိန်းသင်တန်း
6. မော်တာ နိုင်ငံနို့ ထုန်းစလော်ဟာ လက်တွေ့သင်တန်း
7. အဆင့်မြင့် **Electrical Control** သင်တန်း
8. ဒီဇယ်၊ ဓါတ်ဆီ အင်ဂျင်စက်ပြင် သင်တန်း
9. အိယားကွန်း ဆေးဆေးတွာပြုပြင်/ တပ်ဆင်သင်တန်း
10. **PLC & Automation** သင်တန်း
11. **Advanced PLC & SCADA** သင်တန်း
12. **CNC (Computerized Numerical Control)** သင်တန်း
13. **PIC Microcontroller** သင်တန်း
14. ဂဟေဆက် သင်တန်း (3G, 4G, 3F, 4F)
15. ပိုက်ဖတ်တာသင်တန်း
16. **Marine Electrical / Fitter / Welding** သင်တန်းများ

ကန့်ကွက်နိုင်ပါသည်။

**အောင်ပြည့်စုံ**  
 အိမ်ငြောင်း၊ အိမ်ရှေ့လုပ်ငန်း  
 ဖြိုစွင်း / နယ်လမ်းများအတွက်  
 ဈေးနှုန်းချိုသာစွာဖြင့်  
**Box ကား ဖျံနံဖြင့်**  
 အလုပ်သမားစီစဉ်ပေးသည်။  
**09-250095114**  
**09-421041338**  
**09-73224763**

**09-260046560**

[www.facebook.com/jesdriveracademy](http://www.facebook.com/jesdriveracademy)

୫୩: - ୦୯ ୨୯୨୨୭୦୨୨

[www.facebook.com/jesdriveracademy](http://www.facebook.com/jesdriveracademy)







# မြန်မာ့ဂီတပွဲတော် ၂၀၁၇ မြို့ကြီးလေးမြို့၌ အခမဲ့ဖျော်ဖြေမည်

သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)

ရန်ကုန် ဇွန် ၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဦးဆောင်မှု၊ အုရိဒူးမြန်မာ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာ့ဂီတပွဲတော် ၂၀၁၇ ဖျော်ဖြေပွဲကြီးကို နိုင်ငံတစ်ဝန်း မြို့ကြီးလေးမြို့တို့တွင် ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ကမ္ဘာ့အေးဘုရားလမ်းရှိ မြန်မာစင်တာတာဝါ(၁)၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

မြန်မာ့လူငယ်အနုပညာရှင်များအား ကမ္ဘာ့အဆင့်မီ ဖျော်ဖြေတင်ဆက်သူများဖြစ်လာနိုင်စေရန် လှုံ့ဆော်၍ မြေတောင်မြှောက်ပေးနိုင်ရန်အတွက် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများမှ မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဘဝ ချိတ်ဆက်ပေးနိုင်ရန်အတွက် လည်းကောင်း၊ မြန်မာပြည်သားများဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်များ၏ အရည်အချင်းများကို စာမျက်နှာ ၅ ကော်လံ ၃ \*



# ထပ်မံတိုးချဲ့တည်ဆောက်သော ဆင်ဖုန်ရေထိန်းတံခါးသစ်ကြောင့် ကျေးရွာများနှင့် အမှတ်(၁)ကားလမ်းမကြီး ရေကြီးရေလျှံမှုကင်းဝေးပြီ

သတင်းမှတ်စု -သန်းထိုက်(လှိုင်သာယာ)၊ ဓာတ်ပုံ - သန်းစိုး

ရန်ကုန် ဇွန် ၅

မှော်ဘီမြို့နယ် အရှေ့ဘက်တွင် ချောင်းဖျားခံ၍ မင်္ဂလာဒုံနှင့် လှည်းကူးမြို့နယ်တို့ကို ဖြတ်သန်းစီးဆင်းသော ဘားလားချောင်းမှာ အလျား ၁၉ မိုင်ခန့်ရှိပြီး ဘားလားချောင်းအသစ်မှာ အလျား ၅ ဒသမ ၆ မိုင်ခန့်ရှိသည်။မင်္ဂလာဒုံမြို့နယ်တွင်ရှိသော ဘားလားချောင်းအဟောင်းနှင့် အသစ်သည် ဘားလားရွာအနီးတွင် ဘားလားချောင်းအဖြစ်ပေါင်းစုံကာ ရွှေပေါက်မြို့သစ်အနီးရှိ ဆင်ဖုန်ရေထိန်းတံခါးမှတစ်ဆင့် ငမိုးရိပ်

ချောင်းအတွင်းသို့စီးဝင်ပြီး ဘားလားချောင်းပေါ်တွင် တံတားပေါင်း ၁၁ စင်း ဖြတ်သန်းသွားလာလျက်ရှိသည်။ (အပေါ်ပုံ)

ဘားလားချောင်းသည် နှစ်စဉ်မိုးရာသီရောက်ချိန်တွင် ရေကြီးရေလျှံ ဖြစ်ပေါ်လေ့ရှိရာ ရွှေနံသာကျေးရွာ၊ ငွေခံသာကျေးရွာနှင့် စက်မှုဇုန်တို့ ရေနစ်မြုပ်လေ့ရှိသည်။ ရန်ကုန်-မန္တလေး အမှတ်(၁)လမ်း မိုးရာသီတွင်ရေကျော်ခြင်းမှာ ထိုဘားလားချောင်း ရေကျော်ခြင်းကြောင့်ဖြစ်ပြီး မိုးမပြတ်ရွာသွန်းချိန်နှင့် ထူးကဲဒီရေတက်ချိန်တို့ တိုက်ဆိုင်ခဲ့ပါက ဘားလားချောင်းသည် ရေကြီးရေလျှံဖြစ်ပေါ်တတ်သော ချောင်းဖြစ်သည်။ စာမျက်နှာ ၅ ကော်လံ ၁ \*



# အာရှ ယူ-၁၆ ခြေစစ်ပွဲ မြန်မာနိုင်ငံ၌ ကျင်းပမည်

သတင်း - ရဲရင့်ရှိုင်း၊ ဓာတ်ပုံ - မိုးသော်ဇင်

ရန်ကုန် ဇွန် ၅

၂၀၁၈ အာရှယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲအုပ်စု (H) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ခြေစစ်ပွဲကို အုပ်စု ၁၀ ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုချင်းအလိုက် အိမ်ရှင်နိုင်ငံများ ရွေးချယ်ကျင်းပခြင်းဖြစ်သည်။ မြန်မာအသင်းပါဝင်သော အုပ်စု (H) တွင် ဘောလုံးအင်အားကြီးနိုင်ငံများဖြစ်သော တောင်ကိုရီးယား၊ တရုတ်တို့ဖြင့် ဖိလစ်ပိုင်အသင်းကလည်း ပါဝင်လျက်ရှိသည်။ ယင်းခြေစစ်ပွဲကို စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ

ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ တစ်နေ့လျှင် နှစ်ပွဲနှုန်းဖြင့် ကျင်းပမည် ဖြစ်သည်။ ခြေစစ်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုပထမရရှိသည့် ထိပ်ဆုံး ၁၀ သင်းနှင့် ဒုတိယနေရာအသင်းများအနက် အကောင်းဆုံးငါးသင်း၊ စုစုပေါင်း ၁၅ သင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုကျပ်အတွင်း ကျရောက်နေသောကြောင့် ခြေစစ်ပွဲအောင်မြင်ရန် ရုန်းကန်ရဖွယ် ရှိနေသည်။ မြန်မာလူငယ်အသင်းကို နည်းပြချုပ်အဖြစ် ဦးညီညီလတ်က ကိုင်တွယ်လျက်ရှိပြီး ပဏာမကစားသမား ၂၄ ဦးဖြင့် ဖွဲ့စည်းထားသည်။မြန်မာလူငယ်အသင်းကို အကယ်ဒမီမှ ကစားသမားများဖြင့်ဖွဲ့စည်းထားပြီး ရန်ကုန်မြို့၌ စခန်းဝင်လေ့ကျင့်လျက်ရှိကာ ပြည်တွင်းလူငယ်အသင်းများနှင့် ခြေစမ်းပွဲများကစားလျက်ရှိသည်။

# ပြင်သစ်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံတို့ အောင်ပွဲခံမယ့် ၂၀၁၈ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲ

အာဆင်နယ်မှ  
ထွက်ခွာဖို့  
အသင့်ရှိနေတဲ့  
ဆန်ချက်င်



စာ ၁၉

BLUE DIAMOND CEMENT

STRENGTH FOREVER

# BLUE DIAMOND CEMENT

## ဘလူးဒိုင်းမွန်းဘိလပ်ငပြ

ဘလူးဒိုင်းမွန်းဘိလပ်ငပြကို ကိုရီးယားမှ ထိပ်တန်းအင်ဂျင်နီယာများနှင့် ကျွမ်းကျင်ပညာရှင်များ၏ လမ်းညွှန်မှုဖြင့် မြန်မာပြည်တွင် ဂုဏ်ယူဝင်ကြားစွာထုတ်လုပ်ပါသည်။

၀၉-၇၇၇-၇၇၇-၆၈၈

WWW.BLUEDIAMONDCEMENT.COM

WWW.FACEBOOK.COM/BLUEDIAMONDCEMENT